

**လောကကို ထွန်းလင်းတောက်ပ**  
အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းသည် မကောင်း။ ရန်ပြု တတ်သူတို့အလယ်တွင် ရန်မပြုဘဲနေခြင်းသည် လည်းကောင်း၊ ကိလေသာအနှိပ်စက်ခံရသူတို့အလယ် ဌွ ကိလေသာ အနှိပ်အစက်မခံရဘဲနေခြင်းသည် လည်းကောင်း၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကြောင့်ကြမစိုက်ကုန်ဘဲနေခြင်းသည် လည်းကောင်း ချမ်းသာ၏။  
လောကဝဂ်(ဓမ္မပဒ-၁၇၃)

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။
- ၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။
- ၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်း များဖြင့် အမြန်ဆုံးကုစားသွားမည်။
- ၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။
- ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

### ယနေ့ ဖတ်စရာ

**ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် CI သက်တမ်းတိုးစခန်းများ ခရိုင်ငါးခုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ**



စာမျက်နှာ » ၅



### မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းနေကြာ ဧက ၇၈၀၀၀ ကျော်စိုက်ပျိုးပြီးစီး

မန္တလေး ဇန်နဝါရီ ၁၂  
မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများကို စားသုံးနိုင်ရန် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတို ခြောက်လဘက်ကျော်တွင် ဆောင်းနေကြာ ဧက ၇၈၀၀၀ ကျော်ကို စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  
၇၈၅၉၉ ဧက စိုက်ပျိုးပြီးစီး အဆိုပါ ကာလတို ခြောက်လဘက်ကျော်အတွင်း ဆောင်းနေကြာ စိုက်ပျိုးပြီးစီးသည့်ဒေသများမှာ မန္တလေးခရိုင်တွင် ၂၀၆ ဧက၊ ပြင်ဦးလွင်ခရိုင်တွင် ၆၇၃၉ ဧက၊ ကျောက်ဆည်ခရိုင်တွင် ၁၀၇၂၆ ဧက၊ မိတ္ထီလာခရိုင်တွင် ၆၃၀၆ ဧက၊ မြင်းခြံခရိုင်တွင် ၉၄၂၈ ဧက၊ညောင်ဦးခရိုင်တွင် ၅၀၉၁ ဧက၊ရမည်းသင်း ခရိုင်တွင် ၃၃၈၀၃ ဧက စုစုပေါင်းစိုက်ဧက ၇၈၅၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။  
စာမျက်နှာ ၇ ကော်လံ ၁ သို့ ❁

### SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

စာမျက်နှာ » ၈

### ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၃၁ ရာခိုင်နှုန်းရှိ

စာမျက်နှာ » ၂၂

ကောင်းမွန်သော ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ . . .

ဆောင်းပါး စာမျက်နှာ » ၆

မေတ္တာစမ်းရေအေးနှင့် အိုအေစစ်မိသားစုဘဝ

ဆောင်းပါး စာမျက်နှာ » ၁၀

**MOE KAUNG TREASURE MATERNAL & CHILD HOSPITAL**  
မိုးကောင်းရတနာမိခင်နှင့်ကလေးစောင့်ရှောက်ရေး

မိုးကောင်းရတနာမိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ ပါရဂူကြီးများနှင့် Online မှတစ်ဆင့် Teleconsultation လုပ်နိုင်ပါပြီ။

အမှတ်(၁၅)၊ မိုးကောင်းလမ်း၊ (၁၅)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကင်း။  
Hotline : (+95) 9696908881 ~ 3, 09 340221960  
Email : wchbauptaw@gmail.com  
Website : www.moekaungtreasurehoospital.com

"အငွေ့ထွေးသုံး ယုယကြည်နာ ချစ်မြင်းယဏ္ဍာ မိုးကောင်းရတနာ"



# မြေမူ

## နိုင်ငံစီးပွားမြင့်မားတိုးတက်ရေး အားသွန်ကြိုးပမ်း

နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို စေ့ငြိမ့်စေရန်အတွက် တိုင်းပြည်သာယာပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများရေးအတွက် ရှေးရှုဆောင်ရွက်ထားသည့် ကိုယ်စားပြုစနစ်သည် နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရက ပြည်သူ့အားလုံး၏ စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှုလျော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အရပ်ရပ်ကို စတင်ယူဆောင်ရန်အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ ကြိုးပမ်းဆောင်ရွက်ရာ၌ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းနေသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေပြန်လည်ဦးမော့လာပြီး သွက်လက်မြန်ဆန်ရေးအတွက် အတတ်နိုင်ဆုံး အထူးဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကတည်းက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) 2015-2030 ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် SDGs အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာကို ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာနသို့ အချိန်မီပေးပို့ထားသည်။ ထို့အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ရမည့်ကိစ္စများကို အကောင်အထည်ဖော်ခဲ့သည်။ LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီရေးစီမံကိန်းများ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအားလုံး စီးပွားရေးကျဆင်းနေသည်ကို နားလည်ထားကြသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမှုဖြင့် အထောက်အကူဖြစ်စေမည့် သွင်းအားစုများ လုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးစရိတ်ရရှိရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်များကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။

ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဝင်ငွေတိုးတက်ရရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်ရာ ကျေးလက်ဒေသများတွင် အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးလာအောင် အားပေးမြှင့်တင်ပေးပြီး ဝင်ငွေများ တိုးတက်ရရှိလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးရန်လိုအပ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပေးခြင်းအားဖြင့် ပြည်ပသို့ ထွက်သွားသည့် ရွှေ့ပြောင်းလုပ်သားများကို လျော့ချနိုင်မည်။ နိုင်ငံတော်အစိုးရသည် ပြည်သူများအတွက် အခြေခံစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

အမျိုးသားစီမံကိန်းများသည် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးလုပ်ငန်းများအား လက်တွေ့ကျကျပြန်လည်ဦးမော့လာစေရန်အတွက် အားပေးပံ့ပိုးပေးခဲ့သည်။ နိုင်ငံတော်က အမျိုးသားစီမံကိန်းများကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူများက အခြေခံကျသည့် စီးပွားရေးလုပ်ငန်းများကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်လျှင် နိုင်ငံစီးပွားရေး၊ ပြည်သူ့ထုလုပ်စီးပွားရေး မြင့်မားတိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စီးပွားကောင်းမွန်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကောင်းမွန်ရန် လိုအပ်သဖြင့် နှောင့်ယှက်ဖျက်ဆီးသူများအား ဝိုင်းဝန်းဖယ်ရှားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စီမံကိန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ပြီး အခက်အခဲအကျပ်အတည်းများကြားမှ ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့် အပျက်အန္တရာယ်များအား ကျော်လွှားပြီး တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် စီမံကိန်းလုပ်ငန်းများ၊ အခြေခံစီးပွားရေးလုပ်ငန်းများ အကောင်အထည်ပေါ်လာအောင် တက်ညီလက်ညီ လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

## အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများ၏ မြန်မာဘာသာပြန်ဆိုချက် ထုတ်ပြန်ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေဘာသာပြန်ကော်မရှင် အမိန့်အမှတ် ၁/၂၀၂၂ ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်)

၁။ ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ ဥပဒေဘာသာပြန်ကော်မရှင်က အတည်ပြုသည့် အောက်ပါအင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများ၏ မြန်မာဘာသာပြန်ဆိုချက်ကို ပုဒ်မ ၁၂ အရ ထုတ်ပြန်ကြေညာလိုက်သည်-

(က) The Land Customs Act  
(ခ) The Legal Representatives Suits Act  
(ဂ) The Arbitration (Protocol and Convention) Act

၂။ ဖော်ပြပါ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများသည် မူလစာမူနှင့် အလားတူ အာဏာတည်ရမည်။

ဒေါက်တာသီတာဦး  
ဥက္ကဋ္ဌ  
ဥပဒေဘာသာပြန်ကော်မရှင်

### ရေတာရှည် ဇန်နဝါရီ ၁၂ ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၂၁ - ၂၀၂၂ ခြောက်လ တစ်နှစ်တာအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိတ်မုန့်အမျိုးမျိုးပြု လုပ်နည်း သင်တန်းဖွင့်ပွဲအား ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ခင်တန်းကြီးကျေးရွာ အုပ်စု တောင်နီကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။



ကျေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ခင်ယုယုမြိုင်က သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရန်နိုင်ညွန့်က သင်ထောက်ကူ ဒေါ်ခင်ယုယုမြိုင်က သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ငါးရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ပြီး ခင်တန်းကြီးကျေးရွာအုပ်စုအတွင်း ရှိကျေးရွာများမှ သင်တန်းသား သင်တန်း သူ ၂၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိုလွင်(ဆွာ)

**ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် (၁၂ - ၁-၂၀၂၂)**

ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အပိတ်ဈေး (ကျပ်)	ရယ်ယာစောင်ရေ	ရယ်ယာတန်ဖိုး (ကျပ်)	FPB	၁၉,၅၀၀	၁၉,၅၀၀	၅	၇၉,၅၀၀
TMH	၂,၆၅၀	၂,၆၅၀					၀	၀	
FMI	၈,၁၀၀	၈,၀၀၀	၆၁၈	၄,၉၉၄,၀၀၀	EFR	၂,၉၀၀	၂,၉၀၀	၀	၀
MTSH	၃,၀၀၀	၃,၀၅၀	၁,၁၃၆	၃,၄၁၄,၈၀၀	AMATA	၅,၅၀၀	၅,၄၀၀	၂၁	၁၁၃,၅၀၀
MCB	၇,၉၀၀	၇,၉၀၀	၃၀	၂၃၇,၀၀၀					

**နိုင်ငံခြားငွေလဲလှယ်နှုန်း**

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံခြားငွေလဲလှယ်နှုန်း	မြန်မာငွေကျပ်	(ဆ) ဩစတြေးလျ	တစ်ဒေါ်လာ	=	၁၂၈၁.၆
(က) အမေရိကန်	တစ်ဒေါ်လာ	(ဇ) စင်ကာပူ	တစ်ဒေါ်လာ	=	၁၃၁၆.၁
(ခ) ဥရောပ	တစ်ယူရို	(ဈ) ဂျပန်	တစ်ရာယန်း	=	၁၅၄၀.၂
(ဂ) တရုတ်	တစ်ယွမ်	(ည) တောင်ကိုရီးယား	တစ်ရာဝမ်	=	၁၄၉.၁၆
(ဃ) ထိုင်း	တစ်ဘတ်				
(င) မလေးရှား	တစ်ရင်းဂစ်				
(စ) အိန္ဒိယ	တစ်ရူပီး				

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝက်ဘ်ဆိုက်မှ ရယူသည်။

**မြေမူ**

စာတည်းမှူးချုပ်	- ဦးစိုးစိုးနိုင်	အကြီးတန်း	- ဦးစိုးအောင်၊ ဒေါ်စန်းယဉ်ည၊
စာတည်းမှူး	- ဦးဝင်းနိုင်	သတင်းထောက်များ	- ဒေါ်ခင်မာမာ၊ ဒေါ်ခင်မိုးမိုး၊ ဒေါ်မာမာစိုး
စာတည်းများ	- ဦးစန်းအောင်၊ ဦးအောင်စိုး၊ ဒေါ်ခင်ခင်သက်၊ ဒေါ်ယုဝါဝါ၊ ဒေါ်သီသီမင်း၊ ဦးဟိန်းထက်လင်း၊ ဦးသက်ထွေး	အယ်ဒီတာ	- ဒေါ်ခင်မာမာ
ဘာသာပြန်	- ဦးနိုင်လင်းကြည်	သတင်းထောက်များ	- ဒေါ်ခင်မာမာ
စာတည်းများ	- ဦးအောင်ကျော်ကျော်၊ ဦးစိုးသူရ	သုတေသန	- ဒေါ်ခင်မာမာ
		စာပိုင်	- ဒေါ်မာမာစိုး
		စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း	- ဒေါ်ခင်မာမာ
		အီးမေးလ်နှင့် အွန်လိုင်း	- ဒေါ်ခင်မာမာ

နေပြည်တော် - စာတည်းမှူး၊ ၀၆၇-၃၆၁၂၆၊ စာတည်းအဖွဲ့၊ ၀၆၇-၃၆၁၂၈၊ ၀၆၇-၃၆၁၂၉၊ ဖက်စ် ၀၆၇-၃၆၁၃၀  
ရန်ကုန်ရုံးခွဲ - အမှတ် ၇၇၊ ၅၂ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ စာတည်းဌာန ၀၁-၂၉၂၈၃၂  
မန်နေဂျာ - ၀၁-၈၆၁၀၆၈၅၊ စီမံ/ငွေစာရင်း ၀၁-၂၉၄၇၅၄၊ ပြန်ဆိုရေး ၀၁-၂၉၂၈၃၀၊ ကြော်ငြာ ၀၁-၃၉၇၃၃၀၊ ဖက်စ် ၀၁-၂၀၃၃၅၁

ပုံနှိပ်ခြင်းလုပ်ငန်းအမှတ် (၀၀၆၄၀)၊  
ပုံနှိပ်ထုတ်ဝေခွင့်အမှတ်(၀၀၇၇၁)ဖြင့်  
ကြေးမုံသတင်းစာတိုက်က ထုတ်ဝေသည်။  
themirror.npt@gmail.com  
www.facebook.com/themirrordaily

### ထာဝရငြိမ်းချမ်းရေးရရှိရေး

မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံးက စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အမျိုးသားရေးအကျိုးစီးပွားပင် ဖြစ်ပါသည်။ ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြား၍ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်းတူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီဝါဒီများက ညီနောင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံကို ၎င်းတို့လိုသလို ခြယ်လှယ်ခွင့်ရရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အယူအဆ၊ အယူဝါဒကွဲပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ သွေးကွဲမှုများချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့တွင် ပေးပို့သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)

### တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် အမေရိကန်ဒေါ်လာနှစ်သိန်း လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁၂  
မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ်- မြန်မာ နယ်စပ်ဒေသ၌နေထိုင်သည့် ပြည်သူများ၏ လူနေမှု ဘဝ တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာနှစ်သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန်းဇော်ထူးနှင့် ဗိုလ်မှူးချုပ်ဖြိုးသန့်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် သံရုံးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ် - မြန်မာနယ်စပ်ဒေသ၌ နေထိုင်သည့် ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး က လွှဲပြောင်းပေးအပ်လှူဒါန်းသော အမေရိကန် ဒေါ်လာ နှစ်သိန်းကို ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး



နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

### ငါးသလောက်ငါးမျိုးများထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂  
ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း ပြည်ပဈေးကွက် စားသုံးမှုတွင် လူကြိုက်များသော ငါးသလောက်ကို စနစ်တကျ ပြန်လည်ထိန်းသိမ်းရန် လိုအပ်လျက် ရှိကြောင်း၊ ငါးသလောက်သည် အိမ်နီးချင်းနိုင်ငံများ တွင်လည်း ပေါက်ပွားမှုနှင့် စားသုံးမှုရှိပြီး အာရှ ရေပြင်မှ အိရန်၊ ပါရှန်ကွေ့အထိ နယ်စပ်ဖြတ်ကျော်ပြီး သွားနေသည့် ငါးမျိုးစိတ်တစ်ခုဖြစ်ကာ တချို့ဒေသ များတွင် မျိုးတုံးပျောက်ကွယ်မှုများနှင့် ကြုံတွေ့ရ လျက်ရှိနေသော်လည်း ဘက်လားပင်လယ်အော် အတွင်းရှိ နိုင်ငံအချို့တွင် ငါးသလောက်ထိန်းသိမ်းမှု



ဇန်အနေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိနေ သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း လေ့လာမှုစစ်တမ်းများအရ ငါးသလောက် ဖမ်းဆီးရရှိမှုနည်းပါးလာပြီး ဖမ်းဆီးရရှိသည့် အကောင်အရွယ်အစား သေးငယ်လာလျက်ရှိရာ ငါးသလောက်မျိုးတုံးမှုမဖြစ်ပေါ်စေရန် ဆောင်ရွက် ရမည့် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ရန် လိုအပ်

နေပြီဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ငါးသလောက်ငါးမျိုးများ ထိန်းသိမ်း ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ အစည်းတစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ဘဲ ငါးဖမ်းဆီးသူများမှ ငါးစားသုံးသူများအထိ ထုတ်လုပ် မှု ကွင်းဆက်တွင် ပါဝင်သူများအားလုံးတို့က

ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာပေးမှု မှာလည်း အလွန်အရေးကြီးပါကြောင်း၊ စားသုံးသူ များအနေဖြင့် ငါးသလောက်ဥစားသုံးခြင်းကဲ့သို့သော ငါးပြုန်းတီးမှုဖြစ်ပေါ်နိုင်သည့် အခြေအနေကို ထိန်းသိမ်းပေးကြရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ယနေ့ကျင်းပသည့် ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ငါးသလောက်ငါးဖမ်း လုပ်ငန်းများ၏ လူမှုစီးပွားရေးဘဝစစ်တမ်းများ၊ ဈေးကွက်၏ ပြောင်းလဲမှုအခြေအနေများကို လေ့လာ ထားသည့် သုတေသနများ၊ ငါးသလောက်နှင့် ပတ်သက်၍ မျိုးပွားခြင်း၊ သားပေါက်ခြင်း၊ အရွယ် ရောက်ခြင်း၊ ရွှေ့ပြောင်းကျက်စားခြင်း စသည့် ငါးသလောက်၏ ဇီဝဗေဒ၊ ဂေဟဗေဒ လေ့လာမှု စာတမ်းများ၊ ဌာနနှင့် ပုဂ္ဂလိကပူးပေါင်း၍ သုတေသန လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ငါးသလောက်ငါးမျိုးများ ထိန်းသိမ်း ရေးနှင့် ဈေးကွက်မြှင့်တင်ရေးအတွက် ရေတိုရေရှည် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

# ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ယွန်းပညာကောလိပ်(ပုဂံ)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီးက အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ပုဂံလိကလုပ်ကိုင်လိုပါက သမဝါယမစနစ်ဖြင့် အရင်းအနှီးချေးငွေရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ယွန်းအတတ်ပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇန်ကျေးလက်ဒေသ ရေရရှိရေးစီမံကိန်းဖြင့် ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု ဂျမ်းလိုးကျေးရွာ၌ အိမ်ခြေ ၁၀၄ အိမ်၊ လူဦးရေ ၅၂၅ ဦးတို့အတွက် သောက်သုံးရေယူလုံစွာရရှိရေး အကျယ် ခြောက်လက်မ၊ အနက်ပေ ၁၂၀၀ ရှိ တွင်းနက်စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန်၊ အိမ်သွယ်ရေတိုင် ရေမီတာစနစ်ဖြင့် ရေလေလွင့်မှုနည်းပြီး ရေစီမံခန့်ခွဲကောင်းခြင်းဆိုင်ရာ ရေပေးရေး ကော်မတီများကို လိုအပ်သည်သင်တန်းများပေးခြင်း၊ စည်းရုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်



အသင်းလီမိတက်၏ မြန်မာ့လက်မှု ယွန်းထည်ပစ္စည်းများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ပုဂံမြို့သစ် သီရိပစ္စယာရပ်ကွက်ရှိ သီရိလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းလီမိတက်၏ အုတ်ခွက် ဘုရားဆင်းတုတော်များနှင့် သံပန်းချီကားချပ်များ ထုတ်လုပ်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)ကို ကြည့်ရှုစစ်ဆေးပြီး

နေပြည်တော် ဇန်နဝါရီ ၁၂  
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ယွန်းပညာကောလိပ်(ပုဂံ)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကျေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ သမဝါယမ အသင်းစုပိုင် အနော်ရထာဆိစက်ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝါနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများ သီးနှံအထွက်နှုန်းတိုးပွားစေရေးအတွက် လိုအပ်သည် မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးရေး၊ တောင်သူ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဈေးကွက်ချိတ်ဆက်မှုကို သမဝါယမအဖွဲ့ စနစ်ဖြင့် ဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန် မှာကြားသည်။  
ယင်းနောက် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာရှိ ရွှေယွန်းစက်မှုလက်မှုနှင့် ကုန်ထုတ်သမဝါယမ

# ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ လမ်း၊ တံတားနှင့် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



ခံနိုင်ရည်ရှိသော အိမ်ရာတည်ဆောက်ခြင်းဖြစ်၍ တံတားတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ လုပ်ငန်းအားလုံး အရည်အသွေး ပြည့်မီရေး အထူးဂရုပြုဆောင်ရွက်ရန်လိုကြောင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားပြီး တံတားတည်ဆောက်နေမှု လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ သံလွင်တံတား (တာဆန်း)သည် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) တို့ကို ဆက်သွယ်သည့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်းပေါ်တွင် တည်ရှိပြီး

သတင်းစဉ်

နေပြည်တော် ဇန်နဝါရီ ၁၂  
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးအစည်းအဝေးခန်းမ၌ ဦးစီးဌာနငါးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာလေ-ပါလျိုး - ကျိုင်းလပ်လမ်းအပိုင်းနှင့် မြန်မာ - လာအို ချစ်ကြည်ရေးတံတား ကြံ့ခိုင်မှုကို မြန်မာဘက်ခြမ်း တံတားပေါ်မှ ကြည့်ရှုစစ်ဆေးသည်။  
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာလေမြို့ရှောင်လမ်းပေါ်ရှိ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း (မိုင်းဆတ်-မိုင်းတုံ) လမ်းအပိုင်းပေါ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများကို ယခုအသစ်တည်ဆောက်နေသည့် တံတားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိပြီး နယ်စပ်မြို့များကို အဓိကဆက်သွယ် သွားလာနိုင်သည့်အတွက် အထူးအရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း၊ ယခု ၇၅ တန်

လမ်းသည် နယ်စပ်မြို့တို့ကို ဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ပြီး ကုန်စည်စီးဆင်းမှု သွက်လက် မြန်ဆန်စေရန် အရေးပါသည့် လမ်း၊ တံတားများ ကောင်းမွန်ရန်လိုကြောင်း၊ အတက်/ အဆင်း၊ အကျော့/ အကောက်များသည့် တောင်ပေါ်လမ်းဖြစ်၍ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး သတိပေးလမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူထားရန်နှင့် လမ်းဘေးရေနုတ် မြောင်းများ စနစ်တကျ ပြုလုပ်ထားရန် တာဝန်ရှိသူများအား မှာကြားသည်။  
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်တည်ဆောက်နေသည့် မိုင်းဆတ်မြို့ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာအား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း (မိုင်းဆတ်-မိုင်းတုံ) လမ်းအပိုင်းပေါ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများကို ယခုအသစ်တည်ဆောက်နေသည့် တံတားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိပြီး နယ်စပ်မြို့များကို အဓိကဆက်သွယ် သွားလာနိုင်သည့်အတွက် အထူးအရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း၊ ယခု ၇၅ တန်

# မရမ်းကုန်းမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

က မြို့နယ်ဖွံ့ဖြိုးရေးအတွက် ရပ်ကွက် တစ်ခုအား စံပြရပ်ကွက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ (၇) ရပ်ကွက်အား စတင်အကောင်အထည်ဖော်ရန် အတည်ပြု ရွေးချယ်ရာ စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က (၇)ရပ်ကွက်၏ လူမှုစီးပွားရေးနှင့် အခြေခံအဆောက်အအုံစသည့် ရပ်ကွက်ဆိုင်ရာ အချက်အလက်များနှင့် သက်ဆိုင်ရာဌာနများမှ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က စံပြရပ်ကွက်မှသည် မြို့နယ်၊ မြို့နယ်မှသည် ခရိုင်၊ ၎င်းမှ တိုင်းဒေသကြီးတစ်ခုလုံးအထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ စံပြရပ်ကွက်တစ်ခု၏ အင်္ဂါရပ်နှင့်အညီ ရပ်ကွက်နေပြည်သူများ၏ လူမှုစီးပွားရေး

သတင်းစဉ်

ရန်ကုန် ဇန်နဝါရီ ၁၂  
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ (Mobile Market) စနစ်ဖြင့် ဈေးရောင်းနေမှု၊ ပြည်လမ်းမ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအဆင်းမှ လေဆိပ်လမ်းဆုံ မီးပွင့်အထိ လမ်းသားများ ပြန်လည်ခင်းကျင်းနေမှု၊ မရမ်းကုန်းမြို့နယ်အတွင်း စံပြရပ်ကွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွှေလျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် လမ်းညွှန်မှာကြားသည်။  
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် ပြည်လမ်းမ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအဆင်းမှ

လေဆိပ်လမ်းဆုံ မီးပွင့်အထိ လမ်းသားများ ပျက်စီးနေမှုကို ကတ္တရာကုန်ကရစ် (AC)ဖြင့် ပြုပြင်ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။  
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ မြို့နယ်နေပြည်သူများအတွက် စည်ပင်သာယာဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။  
ဆက်လက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက်များ တင်ပြမှုအပေါ် မြို့တော်ဝန်

# ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂  
 ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပလျက် ရှိရာ ယနေ့ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။



ဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့

ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည့် ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်

အသင်းမှ ကျောနံပါတ်(၁၇) မခင်ထက်ထက်စံနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁) နော်ထရယ်ဘယ်တို့ နှစ်ဦးကို ဆုငွေကျပ် ၅၀၀၀၀ စီအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

ဇန်နဝါရီ ၁၃ ရက်တွင် ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်လွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသ ကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ် (၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

## ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် CI သက်တမ်းတိုးစခန်းများ ခရိုင် ငါးခုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၂  
 ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ် လုပ်ကိုင်နေသည့် အလုပ်သမား များအနက် အထောက်အထား မရှိသူများကို တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံ စုစုပေါင်း ခရိုင်၊ စုစုပေါင်းခရိုင်၊ ချင်းမိုင် ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရေအောင်ခရိုင် တို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) သက်တမ်းတိုး စခန်း ငါးခုဖွင့်လှစ်၍ ဇန်နဝါရီ ၁၀ ရက်မှ စတင်ဆောင်ရွက်လျက် ရှိရာ အလုပ်သမားဦးရေ အမျိုးသား ၄၂၆ ဦး၊ အမျိုးသမီး ၃၅၇ ဦး စုစုပေါင်း ၇၈၃ ဦး CI သက်တမ်း တိုးစာအုပ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ် လုပ်ကိုင်နေသည့် အလုပ်သမား များအနက် အထောက်အထား မရှိသူများကို တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် မတ် ၃ ရက်မှ ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်အထိ သက်တမ်း ၄ နှစ်ဖြင့် ထုတ်ပေးခဲ့သည့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity- CI) များသည် ၂၀၂၁ ခုနှစ် မတ် ၃ ရက်မှစ၍ ထုတ်ယူခဲ့သည့် နေ့ရက်များအလိုက် သက်တမ်း ကုန်ဆုံးလျက်ရှိသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ် လုပ်ကိုင်နေသည့် အလုပ်သမား များအနက် အထောက်အထား မရှိသူများကို တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရန် CI စခန်းများတွင် ထိုင်းအလုပ်အကိုင်ဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေး ဌာနများကလည်း ကောင်တာများ ဖွင့်လှစ်၍ အလုပ်သမားများ အတွက် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) ထုတ်ပေးခြင်းတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုကဲ့သို့ CI သက်တမ်းတိုး လျှောက်ထားသူ အလုပ်သမားများ

အနေဖြင့် Seven Eleven ဆိုင် များတွင် မိမိလက်ရှိကိုင်ဆောင် ထားသည့် CI စာအုပ်နံပါတ်ဖြင့် စာအုပ်ဖိုး ဘတ် ၃၀၀ နှင့် ဝန်ဆောင်ခ ဘတ် ၁၀ စုစုပေါင်း ဘတ် ၃၁၀ ပေးသွင်းရန်၊ စခန်း အမည်၊ ရက်ချိန်း၊ တိုက်ကန်ပါတီ၊ ဆက်သွယ်ရန်ဖုန်း အစရှိသည့် အချက်များပါဝင်သည့် ငွေသွင်း ပြေစာရယူရန် (လက်ကိုင်ဖုန်း သို့လည်း မက်ဆေ့ဂျစ်ရောက် လာမည်ဖြစ်ပါသည်)နှင့် ရက်ချိန်း နေ့တွင် စခန်းသို့ မပျက်မကွက် သွားရောက်ရန်၊ စခန်းသို့ ရောက်ရှိ သည့်အခါ ကိုယ်ရေးမှတ်တမ်း ဖြည့်သွင်းပြီးနောက် CI စာအုပ် အပေါင်း၊ နိုင်ငံသားစိစစ်ရေး ကတ်၊ အိမ်ထောင်စုဇယား၊ ထိုင်း အလုပ်အကိုင်ဌာနမှ ထုတ်ပေး ထားသည့် စာရွက်စာတမ်းများကို မိတ္တူကူး၍ CI စာအုပ်အသစ် လျှောက်ထားရန်၊ အချက်အလက် များ ပြည့်စုံမှန်ကန်သူသည် စခန်း က ထုတ်ပေးသည့် CI သက်တမ်း တိုးစာအုပ်နှင့်ပြည့်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card - OWIC) ကို ရယူရန် လိုအပ် ကြောင်း သိရသည်။ CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီးသူများသည် စခန်းရှိ ထိုင်းလူဝင်မှုကြီးကြပ်

ရေးဌာန၏ ကောင်တာတွင် နေထိုင်ခွင့် (Visa) နှင့် အလုပ် လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားရန် လိုအပ်သော် လည်း Visa နှင့် Work Permit သက်တမ်းရှိသူများ အနေဖြင့် လျှောက်ထားရန် မလိုကြောင်း သိရသည်။ အကယ်၍ CI စာအုပ်ပျောက်ဆုံး ခြင်း၊ ပျက်စီးခြင်းရှိပါက ထိုင်း ရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာ သံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက် လျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက်ရရှိချိန်တွင် CI စာအုပ်တန်ဖိုးဘတ် ၃၀၀၊ ဒဏ်ကြေး ဘတ် ၁၈၀ စုစုပေါင်း ဘတ် ၄၈၀ ကို စခန်းတာဝန်ရှိသူ ထံသို့ ပေးသွင်းရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနမှ သိရသည်။ ထို့အတူ OWIC ကတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း ရှိပါက ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံ ချက်၊ မြန်မာသံရုံး၏ ထောက်ခံ ချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက် လျှောက်ထားရမည်ဖြစ်ပြီး ဒဏ် ကြေးအပါအဝင် ဘတ် ၂၀၀ ကို စခန်းတာဝန်ရှိသူထံသို့ ပေးသွင်း ရမည်ဖြစ်သည်။ CI သက်တမ်းတိုးလုပ်ငန်းစဉ်

## ရွှေဘိုမြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ရွှေဘို ဇန်နဝါရီ ၁၂  
 စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏အစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများအား ဓာတ်မြေဩဇာဈေးနှုန်းချိုသာစွာသုံးစွဲနိုင်ရန် ဖြန့်ဖြူးရောင်းချခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်သော ဓာတ်မြေဩဇာများကို ပြည်ပမှဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူတင်သွင်းရန် ခက်ခဲနေသည့် အချိန်တွင် ပြည်တွင်းဓာတ်မြေဩဇာစက်ရုံများက ထုတ်လုပ်သော ယူရီးယားဓာတ်မြေဩဇာများကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချ ပေးလျက်ရှိပြီး ပထမအကြိမ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အကျိုးဆောင် တောင်သူများကို ယူရီးယားဓာတ်မြေဩဇာ ၃၂၅ အိတ်၊ ဒုတိယအကြိမ် အဖြစ် ယနေ့တွင် ၁၃၂၇ အိတ်ကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထို့အပြင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေစပါး သီးနှံ တင်း ၁၂၀ ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ များပြုလုပ်သုံးစွဲစေခြင်းများအပြင် ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျစနစ်တကျ ထည့်သွင်းအသုံးပြုရေးစသည့် ပညာပေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး ယူရီးယားဓာတ်မြေဩဇာများကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇော်မင်းထံမှ သိရသည်။ အေးမြသက်ထား



## နောက်နှစ်ရက်အတွက် ခန့်မှန်းချက်

နေပြည်တော် ဇန်နဝါရီ ၁၂  
 စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျကျနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ မိုး/လေ

# ကောင်းမွန်သော ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ . . .

## သိန်းမြင့်ကျော်

နိုင်ငံတော်၏ ပညာရေးလောကအတွက် သမိုင်းမှတ်တမ်းဝင် ထူးခြားမှုပေါ်ထွက်လာခဲ့ပါပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁) ၌ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “အင်္ဂလိပ်စာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များတွင် အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ပေးသွားမည်ဖြစ်ပြီး ထိုသို့ ဆေးတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးပေး၍ ကျောင်းတက်ခွင့်ပေးသွားမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ဆယ်နှစ် တာဝန်ထမ်းဆောင်သွားရန် ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် ပညာသင်ကြားရေးစရိတ် နိုင်ငံတော်သို့ ပြန်လည်ပေးချေ ရမည်ဖြစ်ကြောင်း” ထည့်သွင်းမိန့်ကြားခဲ့ပါသည်။

နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ပညာရေးလောက တိုးတက်စေရန် စိတ်ဝင်စားမှုနှင့် စေတနာပေါ်လွင်စေသည့်အပြင် နိမ့်ကျသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် အချက်ပေးမိန့်ခွန်းပင် ဖြစ်သည်။ ယခုအခါ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်အသီးသီးကို တက်ရောက်သင်ကြားခွင့်ပြု၍ ရွေးချယ်နေချိန်တွင် အချိန်မီမိန့်ကြားသွားသော မိန့်ခွန်းဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် လိုက်နာမှတ်သားရပေမည်။

### ဆေးတက္ကသိုလ်ပညာရေးစနစ်

ရန်ကုန်ဆေးတက္ကသိုလ်သည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၃၇၄ အဆင့်တွင် ရောက်ရှိနေရာ ရန်ကုန်ဆေးတက္ကသိုလ်၏ ဝင်ခွင့်ရွေးချယ်ရေးစနစ်မှအစ ဆေးတက္ကသိုလ်ပညာရေးစနစ် ပြင်ဆင်သွားခြင်း၊ မပြင်ဆင်သလားဆိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုတော့ပါ။

တက္ကသိုလ်ဝင်တန်း ၁၀ တန်း (Grade 11) တွင် သိပ္ပံတွဲ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ပါဝင်ပြီး ဆရာဝန်တစ်ယောက်၏ အရေးကြီးဆုံး ဖောင်ဒေးရှင်းအုပ်မြစ်ဖြစ်သည့် 2<sup>nd</sup> MB တွင် အဓိကဘာသာသုံးဘာသာမှာ Anatomy (ခန္ဓာဗေဒ)၊ Physiology (ဇီဝကမ္မဗေဒ)၊ Biochemistry (ဇီဝဓာတုဗေဒ) ပါဝင်နေပေရာ ဆေးတက္ကသိုလ်တက်ရောက်သင်ကြားမည့်ကျောင်းသား ကျောင်းသူများအနေဖြင့် ဇီဝဗေဒဘာသာရပ်ကို စိတ်ဝင်စားမှု၊ ဝါသနာပါမှုရှိသူဖြစ်ရမည့်အပြင် ယင်းသို့ စိတ်ဝင်စားမှု၊ ဝါသနာပါမှုရှိသော ကျောင်းသားများသည် ၁၀ တန်း (တက္ကသိုလ်ဝင်တန်းစာမေးပွဲ)တွင် ဇီဝဗေဒဘာသာရပ်ကို အနည်းဆုံးရမှတ် ၉၀ ရသူနှင့် ဆေးတက္ကသိုလ်ဝင်ကြားရေးအတွက် ပတ်သက်ဆက်စပ်သော ဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာသည်လည်း အနည်းဆုံးရမှတ် ၇၀ နှင့် ဓာတုဗေဒဘာသာရပ်တွင်လည်း အနည်းဆုံးရမှတ် ၈၅ မှတ်အထက်ရသော ကျောင်းသား ကျောင်းသူများကိုသာ ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်အတွက် အခြေခံမှုအဖြစ် ထည့်သွင်းသတ်မှတ်သင့်ပါသည်။

ဆေးတက္ကသိုလ်တွင် သင်ကြားရမည့် ဘာသာရပ်များ၏ အခြေခံအင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များကို ၁၀ တန်း ကတည်းက စိတ်ဝင်စားမှု၊ ဝါသနာပါမှု၊ ထူးချွန်မှုရှိသူကို ရွေးချယ်သင့်သည်။ ယင်းတက္ကသိုလ်များနှင့်ပတ်သက်သော အခြေခံဘာသာရပ် တစ်ခုချင်းရမှတ်ကို အဓိကသတ်မှတ်မှ သင့်တော်ပေမည်။

ထို့အပြင် ဆရာဝန်ဘွဲ့အတွက် နိုင်ငံခြားတိုင်းပြည်တွင် သွားရောက်သင်ကြားပါက သိန်း ၁၀၀၀ မှ သိန်း ၄၀၀၀ ခန့်အထိ ကုန်ကျနိုင်သလို နည်းပညာတက္ကသိုလ်ဆိုင်ရာ ဘာသာရပ်တွဲများ၊ စက်မှုအင်ဂျင်နီယာဘွဲ့များအတွက်လည်း သိန်းရာပေါင်းများစွာ ကုန်ကျမှု ရရှိမည့်ဘွဲ့များဖြစ်သည်ကိုလည်း တက္ကသိုလ်ဝင်ခွင့်သတ်မှတ်သော တာဝန်ရှိသူများက သတိပြုမိဖို့လိုပါသည်။

နိုင်ငံတော်က ကျောင်းသားအတွက် စိုက်ထုတ်ကုန်ကျငွေနှင့် ယင်းကျောင်းသားမှ ဘွဲ့ရပြီး ပြည်သူ့အတွက် ထိုက်သင့်သော အကျိုးပြုမှုရှိမည့် ကျောင်းသား ကျောင်းသူကိုသာ ရွေးချယ်သင်ကြားခွင့်ပြုသင့်ပါသည်။ ရွေးချယ်မှု မှားယွင်းသောစနစ်ကို ကျင့်သုံးမိပါက မဖော်ပြနိုင်သော ဆုံးရှုံးမှုကို ကြုံတွေ့ရမည် ဖြစ်သည်။ ဆင်းရဲချို့တဲ့သော တိုင်းပြည်အတွက် နိုင်ငံတော်၏ ပေးဆပ်မှုက ကြီးမားခြင်းကို အသိအမှတ်ပြုသင့်သလို နိုင်ငံတော်အတွက်အကျိုးပြုမည့် လူငယ်များအတွက် လမ်းကြောင်းမှန် တက္ကသိုလ်သို့ ရောက်ရှိအောင်ပို့ဆောင်ပေးရမည့် တာဝန်ကို သက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူများက ကျေပွန်ဖို့ လိုအပ်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်များသည် ကိုယ်ဝါသနာပါရာ ပညာရပ်ကို လွတ်လပ်လွယ်ကူစွာ သင်ယူနိုင်ခွင့်ရှိချိန်တွင် တက္ကသိုလ်ဝင်ခွင့်စုစုပေါင်းရမှတ်ကို မူတည်ပြီး သတ်မှတ်ထားသောတက္ကသိုလ်သာ တက်ရောက်သင်ကြားခွင့်ပြုနေသည့် ပညာရေးစနစ်မှာ စဉ်းစားစရာ ရှိနေပါသည်။ လူငယ်များ၏ ဝါသနာပါမှုကို ကန့်သတ်ချုပ်ချယ်မှု မပြုသင့်ပါ။

တပ်မတော် ဆေးတက္ကသိုလ်ဖိုလ်လောင်းတက်ရောက်ခွင့်ရရန် အင်္ဂလိပ်စာနှင့် ဇီဝဗေဒ နှစ်ဘာသာကို ဝင်ခွင့်စစ်ဆေးသည့်စနစ် ကျင့်သုံးနေသည်မှာ ကြာပြီဖြစ်သလို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်မည်မျှပင် ရစေကာမူ ဝင်ခွင့်စစ်ဆေးသည့် အင်္ဂလိပ်စာနှင့်

ဇီဝဗေဒဘာသာရပ် ရမှတ်သည် သတ်မှတ်သည့် အဆင့်မမီပါက တက်ရောက်ခွင့်ရမည် မဟုတ်ပါ။

ယင်းစနစ်ကျင့်သုံးနေသော တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့ရဆရာဝန်များတွင် အထူးကုဆရာဝန်ကြီးများ၊ သမားတော် ဆရာဝန်ကြီးများ Member of Royal Colleges အသိအမှတ်ပြုအဖွဲ့ဝင် ဆရာဝန်ကြီးများ များစွာပေါ်ထွန်းနေခြင်းက ဆေးပညာသင်ကြားရာတွင် လိုအပ်သည့်အခြေခံဘာသာရပ်များ(အင်္ဂလိပ်စာ၊ ဇီဝဗေဒ) ကို ဝင်ခွင့်ဖြေဆိုရာတွင်ရရှိသော သတ်မှတ်ချက်အမှတ်များနှင့် ဆေးပညာကို စိတ်ဝင်စားခြင်းရှိမှုအပေါ်အခြေခံသည့် ကောင်းမွန်သောစနစ် ကျင့်သုံးခြင်း၏အဖြေပင်ဖြစ်ပါသည်။

ရပ်တည်နေသော တက္ကသိုလ်ဖြစ်ပြီး ယင်းတက္ကသိုလ်၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၈၇၃ ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် ဆေးတက္ကသိုလ် နှစ်ကျောင်းရှိပါသည်။ ယင်းနိုင်ငံတွင် ထိပ်ဆုံးရပ်တည်နေသော ဆေးတက္ကသိုလ်မှာ National University of Singapore - Yong Loo Lin School of medicine ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၈ ရှိပါသည်။

ယင်းနိုင်ငံ ဆေးတက္ကသိုလ်များနှင့် မိမိတို့နိုင်ငံရှိဆေးတက္ကသိုလ်များ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကွာဝေးနေသည်ကို တွေ့ရပေမည်။ ယင်းသို့ အဆင့်သတ်မှတ်ချက် ကွာဝေးခြင်းများတွင် ယင်းနိုင်ငံခြား ဆေးတက္ကသိုလ်များသည် ကမ္ဘာ့နာမည်ကျော် ဆေးတက္ကသိုလ်များမှ

- တပ်မတော် ဆေးတက္ကသိုလ်ဖိုလ်လောင်းတက်ရောက်ခွင့်ရရန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်မည်မျှပင်ရစေကာမူ ဝင်ခွင့်စစ်ဆေးသည့် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာရပ်ရမှတ်သည် သတ်မှတ်သည့်အဆင့်မမီပါက တက်ရောက်ခွင့်ရမည်မဟုတ်ပါ။
- ယင်းစနစ်ကျင့်သုံးနေသော တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့ရဆရာဝန်များတွင် အထူးကုဆရာဝန်ကြီးများ၊ သမားတော်ဆရာဝန်ကြီးများ Member of Royal Colleges အသိအမှတ်ပြုအဖွဲ့ဝင် ဆရာဝန်ကြီးများ များစွာပေါ်ထွန်းနေခြင်းက ဆေးပညာသင်ကြားရာတွင် လိုအပ်သည့် အခြေခံဘာသာရပ်များ(အင်္ဂလိပ်စာ၊ ဇီဝဗေဒ) ကို ဝင်ခွင့်ဖြေဆိုရာတွင်ရရှိသော သတ်မှတ်ချက်အမှတ်များနှင့် ဆေးပညာကို စိတ်ဝင်စားခြင်းရှိမှုအပေါ်အခြေခံသည့် ကောင်းမွန်သောစနစ် ကျင့်သုံးခြင်း၏ အဖြေပင်ဖြစ်

### ဝါသနာပါမှု

ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တောင်ကြီးဆေးတက္ကသိုလ်၊ ရန်ကုန် သွားဆေးတက္ကသိုလ်၊ မန္တလေး သွားဆေးတက္ကသိုလ်တို့တွင် တက်ရောက်သော ဆေးတက္ကသိုလ်ကျောင်းသားဘဝတွင် သာမန်အဆင့် ဆေးကျောင်းသားဖြစ်ခဲ့သော်လည်း အနာဂတ်တွင် သမားတော်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ ဖြစ်ခဲ့သူများ၊ ကျောင်းသားဘဝတွင် စာတော်ခဲ့သော်လည်း ကုသရေးပိုင်းတွင် အားနည်းသူများ၊ ကျောင်းသားဘဝတွင် စာတော်ခဲ့သလို သမားတော်ဆရာဝန်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ Member of Royal Colleges အသိအမှတ်ပြုအဖွဲ့ဝင် ဆရာဝန်ကြီးများအဖြစ် ကုသရေးတွင် နာမည်ကျော် ဆရာဝန်ကြီး မြောက်မြားစွာပေါ်ထွက်ခဲ့ရာ ယင်းဖြစ်စဉ်တိုင်းတွင် “ဝါသနာပါမှု” စကားလုံးသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

မြန်မာအဘိဓာန်တွင် ဝါသနာ/ဝါသနာ/န - စွဲမြဲနေသော အလေ့အကျင့်။ [ပါ။ ဝါသနာ ] ဖော်ပြထားပေရာ ဝါသနာပါမှု ပညာရပ်အပေါ် စိတ်ဝင်စားစွာ စွဲမြဲသော အလေ့အကျင့်ပြုခြင်းများသည် အထူးကုဆရာဝန်ကြီးများ ၊ သမားတော် ဆရာဝန်ကြီးများတိုင်းတွင် ရှိနေသည့် အကျင့်လက္ခဏာအား ငြင်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဝါသနာပါသော ကျောင်းသားလူငယ်များအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဖြေဆိုရေးစနစ် ပြောင်းလဲသတ်မှတ်ခြင်းကို ကြိုဆိုရမည်ဖြစ်သည်။

ပြည်သူများ ကျန်းမာရေးအတွက် ဆေးကုသမှု သွားရောက်ခံယူတတ်သော နိုင်ငံများ၏ ဆေးတက္ကသိုလ်များတည်ရှိမှုနှင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို တင်ပြလိုပါသည်။

မလေးရှားနိုင်ငံတွင် ဆေးတက္ကသိုလ်စုစုပေါင်း ၃၂ ကျောင်း ရှိသည်။ ယင်းနိုင်ငံတွင် ထိပ်ဆုံးရပ်တည်နေသော Asian Institute of Medicine, Science and Technology သည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၅၄၀၅ ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် medical program -23 institutions ရှိပြီး ထိပ်ဆုံးရပ်တည်နေသောကျောင်းမှာ Mahidol University ဖြစ်ပါသည်။ ယင်းတက္ကသိုလ်၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၅၄၉၉ ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံတွင် Medical College ၅၄၂ ကျောင်း ရှိပါသည်။ All India Institute of Medical Science, New Delhi သည် ထိပ်ဆုံး

သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်၊ သင်ကြားရေး ဆရာ ဆရာမများ၊ ဆေးကုသရေးစက်ပစ္စည်းများဖြင့် ယင်းကမ္ဘာ့နာမည်ကျော်ဆေးတက္ကသိုလ်များနှင့် မိမိနိုင်ငံအတွင်းမှာပင် အကျိုးတူပူးပေါင်းဖွင့်လှစ်နေကြခြင်းအချက်တစ်ချက် ပါဝင်နေသည်ကို တွေ့ရှိရပေမည်။

ထို့ကြောင့် ဆေးပညာတိုးတက်ဖို့ဆိုလျှင် ပြည်သူများ အားကိုးစရာတစ်ခုဖြစ်နေသော ပုဂ္ဂလိကဆေးရုံများ ဖွင့်လှစ်ခွင့်ပြုသလို ပုဂ္ဂလိကဆေးတက္ကသိုလ်များကိုလည်း ကမ္ဘာ့နာမည်ကျော် ဆေးတက္ကသိုလ်များနှင့် ပူးပေါင်းဖွင့်လှစ်ခွင့်ပြုနိုင်ရေးကို ဆောင်ရွက်သင့်ပါသည်။ ယင်းပုဂ္ဂလိကဆေးတက္ကသိုလ်ဘွဲ့ရဆရာဝန်များအတွက် အလုပ်သင်ဆရာဝန်ဆင်းရန်အတွက်လည်း နိုင်ငံခြားတိုင်းပြည်များတွင် ဖွင့်လှစ်သင်ကြားနေသော ဆေးတက္ကသိုလ်များ၏ နည်းစနစ်များကို အတုယူစေခြင်းဖြင့် ကောင်းမွန်သောအဖြေတစ်ခု လွယ်ကူစွာ ရနိုင်ပေမည်။

ယင်းသို့ ပုဂ္ဂလိက ဆေးတက္ကသိုလ်များ ဖွင့်လှစ်သင်ကြားနိုင်လျှင် နိုင်ငံအတွင်းရှိ ဆေးပညာဝါသနာပါသော လူငယ်များနှင့် နိုင်ငံခြား ဆေးတက္ကသိုလ်များတွင် ဆေးပညာဝါသနာပါ၍ မိမိပိုင်ငွေကြေးဖြင့် ဆေးပညာသွားရောက်သင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသလို နိုင်ငံတော်အတွက်လည်း နိုင်ငံခြားသို့ ငွေကြေးစီးဆင်းမှု အထိုက်အလျောက် သက်သာစေမည်ဖြစ်ပါသည်။

ယခုအခါ IT နှင့်ပတ်သက်သောဘွဲ့များ၊ နည်းပညာဆိုင်ရာဘွဲ့များနှင့် စီးပွားရေးနှင့်ပတ်သက်သောဘွဲ့များကို နိုင်ငံခြား တက္ကသိုလ်များနှင့်ချိတ်ဆက်၍ ယင်းတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးနည်းစနစ်၊ သင်ကြားရေးဆရာများဖြင့် KMD Institution၊ Auston University၊ Gusto University၊ Victoria University college၊ KBTC University၊ Info Myanmar University စသည့်ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခွင့်ပြုပြီး ပြည်တွင်းမှာပင် နိုင်ငံခြားတက္ကသိုလ်ဘွဲ့ယူနိုင်ရေးအတွက် ဖွင့်လှစ်သင်ကြားနေသည်ကို မြင်တွေ့ရခြင်းသည် ပညာရေးလောကတိုးတက်စေခြင်းအတွက် အထောက်အကူရနေသလို ပုဂ္ဂလိကဆေးတက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအတွက်လည်း နည်းလမ်းကောင်းများ ရရှိစေမည်ဖြစ်ပါသည်။

ကောင်းမွန်သော ပြောင်းလဲမှုစနစ်များ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် လက်လှမ်းမီသရွေ့ အကြံပြုရေးသား တင်ပြလိုက်ရပါသည်။ ။

# စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။



လိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က နေပြည်တော်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းမိသားစုများ ဖိတ်ကြားရေး၊ ပြခန်းတစ်ခု၏ ဝင်ဆံ့နိုင်မှုအင်အားနှင့် ပြသချိန်များ အပါအဝင် ပွဲတော်တွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လူငယ်နှင့် စာပေပွဲတော် ကျင်းပရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး

ကောင်စီ၏ တာဝန်ထမ်းဆောင်မှု နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လည်းကောင်း စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ပွဲတော်တွင် လေကြောင်းပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း၊ သမိုင်းဝင် စာချုပ်စာတမ်းများ၊ မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊ အားကစားလှုပ်ရှားမှုပြခန်း၊ ကာတွန်းဓာတ်ပုံပြခန်း ပြသခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြခန်းများ ခင်းကျင်းပြသခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပြခန်း၊ ကလေးငယ်တစ်ဦးချင်းပြိုင်ပွဲများအဖြစ် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားခြင်း၊ အဖွဲ့လိုက်ပြိုင်ပွဲများအဖြစ် ထုပ်ဆီးတိုး၊ အာလူးကောက်၊ ခါးလှည့်ကွင်း၊ ဆန်ကောရွက်၊ ခုံဖိနပ်စီး၊ ခွက်နင်း၍ လမ်းလျှောက်ခြင်း၊ ဘောလုံးညှပ်လမ်းလျှောက်ခြင်းပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

## ဇရိုးဖုံးမှ

“နေကြာကို စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း ရက် ၈၀ ရှိပါတယ်။ တောင်သူတွေအနေနဲ့ နေကြာကို သီးထပ်သီးညှပ်အဖြစ် ဝင်ငွေတိုးပွားစေဖို့အတွက် စိုက်ပျိုးကြပါတယ်။ နေကြာ တစ်ဧက အထွက်နှုန်း ပျမ်းမျှအနေနဲ့ ၂၆ တင်းခန့် ထွက်ရှိပါတယ်။ နေကြာက သက်တမ်းတိုပါတယ်။ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့ ဘဏ္ဍာနှစ်အလိုက်၊ ဆီထွက်သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆီထွက်သီးနှံများ စိုက်ပျိုးကြရာ နေကြာအပြင် မြေပဲ၊ နှမ်း၊ ပန်းနှမ်းနဲ့ ဆီမုန်ညင်းများကိုလည်း စိုက်ပျိုးကြပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးဝင်းက ပြောသည်။

## ၂၃ မြို့နယ်တွင် စိုက်ပျိုးထားရှိ

အဆိုပါဆောင်းနေကြာကို ခရိုင်ခုနစ်ခုရှိရှိ မြို့နယ် ၂၃ မြို့နယ်တွင် စိုက်ပျိုးထားရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေးအတွက် နှစ်စဉ် စိုက်ပျိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်ကာ ပြည်သူများအနေဖြင့် နေကြာဆီကို စားသုံးခြင်းကြောင့် အကျိုးကျေးဇူးများအနေဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စသည့် ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

## ထန်းတပင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၀၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို (အခမဲ့) ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများအရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက အထက (ကျူတော)၊ အထက (ခွဲ) အတွင်းရေကျော်နှင့် အထက(ခွဲ)ကျိုက္ခနာ အခြေခံပညာကျောင်း သုံးကျောင်းတို့ရှိ ကျောင်းသား ကျောင်းသူ ၃၀၄ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



၃၀၄ ကတ်တို့ကို နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးကြီးပုံနှင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်ပုံများကိုလည်း ကျောင်းသားကျောင်းသူများအား အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေ ၃၀ ရက်မှစတင်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဇင်မင်းထိုက်(ထန်းတပင်)



## ငမဲမြို့နယ်၌ ကော်ဖီစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငမဲ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး ငမဲမြို့နယ် တောင်ပေါ်ဒေသလင်းတကျေးရွာ၌ ကော်ဖီစိုက်ဧက ၇၀၀ ကျော်ရှိပြီး စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းကာ ကော်ဖီသီးများ စတင်ခူးဆွတ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လင်းတကျေးရွာ၌ အရှိချင်းတိုင်းရင်းသားများ နေထိုင်ကြကာ ဒေသခံတောင်သူများက လက်ဖက်၊ ထောပတ်၊ ကမ္ဘာလ၊ မျောက်ငို၊ နာနတ်၊ ဝဉ္ဇ၊ ကျွဲကော၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော စသည့် နှစ်ရှည်သီးနှံပင်များနှင့် ကော်ဖီကို တွဲဖက်စိုက်ပျိုးကြသည်။ “တစ်ရွာလုံးအနေနဲ့ ကော်ဖီစိုက် ဧက ၇၀၀ ကျော် ၈၀၀ လောက်ရှိပါတယ်။ ကျေးရွာကထွက်တဲ့ ကော်ဖီဖေ

တွေကို နတ်ရေကန် (ကော်ဖီခြံ)၊ ရေနံချောင်းမြို့နယ်ရွာငံမြို့နယ်နဲ့ နီးစပ်ရာကုမ္ပဏီတွေကို တစ်တင်းကို ငွေကျပ် ၁၀၀၀၀ နှုန်းအထိ တင်ပို့ရောင်းချရပါတယ်။ လင်းတကျေးရွာအနေနဲ့ ကော်ဖီစေ့တန်ချိန် ၁၀၀၀ ကျော် ထွက်နိုင်ပြီး တောင်သူတွေလည်း လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ အရင်နှစ် ကိုဗစ်-၁၉ ရောဂါကာလတွေက ကော်ဖီဈေးကျဆင်းပြီး ပြည်ပလိုင်းလည်း ပိတ်တဲ့အတွက် ဈေးကောင်းမရကြဘဲ အခုနှစ်မှာတော့ ဈေးကောင်းရလို့ အဆင်ပြေကြပါတယ်” ဟု လင်းတကျေးရွာမှ ကော်ဖီစိုက်တောင်သူ ဆလိုင်းသိန်းနိုင်ဦးက ပြောသည်။

မယု(ငမဲ)

# SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၁၂-၁-၂၀၂၂)ရက်နေ့

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ

အနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) တွင် (၁၂-၁-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၂)ခုတွင် တွေ့ရှိရပါသည်။

၃။ အဆိုပါအိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၂)ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ပါသည်။

၄။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီး

များတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

## လူမှုဝန်ထမ်းဦးစီးဌာနမှကျင်းပခဲ့သည့် Gender ၊ CEDAW ၊ NSPAW ၊ UNSCR 1325 အသိပညာပေး အွန်လိုင်းသင်တန်း ဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender CEDAW၊ NSPAW၊ UNSCR 1325 အွန်လိုင်းအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

အကောင်အထည်ဖော်နေပြီဖြစ်သည့် သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communiqué on Prevention



and Response to Conflict Related Sexual Violence)ကို အကောင်အထည်ဖော်ရန် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် ကျား၊ မအခြေပြု အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရေးဆွဲခြင်း၊ တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်နိုင်သည့်စင်တာ (OSWSC)များ ဖွင့်လှစ်ခြင်း၊ Help Line ဝန်ဆောင်မှုများကို အားလုံး

ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်းနှင့် ယခုသင်တန်းတက်ရောက်ကြသည့် အမျိုးသမီးအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူများမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ အဖွဲ့ဝင်များဖြစ်သည့် အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း လေ့လာရသမျှ ဗဟုသုတများကို မိမိတို့အဝန်းအဝိုင်းအတွင်း ထပ်ဆင့်မျှဝေပေးခြင်း၊ အခွင့်အရေးချိုးဖောက်ခံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကူညီကာကွယ်ညွှန်ပို့ပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင်လည်း ကျား၊ မရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှု ပိုမိုမြင့်မားသည့်နိုင်ငံ ဖြစ်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

နှစ်ရက်တာဖွင့်လှစ်မည် သင်တန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများမှ သင်တန်းသား သင်တန်းသူ ၃၆ ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဇန်နဝါရီ ၁၃ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

## ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟားခါး ဇန်နဝါရီ ၁၂

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဌန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

အမှာစကားပြောကြား အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဌန်ဆန်းအောင်က မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးဆေးဝါးနှင့် ဆေးပစ္စည်း လိုအပ်ချက်များ တောင်းခံပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှ ဖြည့်ဆည်းပေးနိုင်မည့်အခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝယ်ယူဖြည့်ဆည်းပေးရမည့် ဆေးဝါးနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို တင်ပြရန်လိုကြောင်း၊ ချင်းပြည်နယ်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် တင်ဒါခေါ်ယူပြီး တင်ဒါအောင်ကုမ္ပဏီများမှ ဝယ်ယူသည့်ဆေးဝါးနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း၊ ထန်တလန်

မြို့နယ် ဖေဖော်ဝါရီအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးရန်လိုကြောင်း၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲရမည်ဖြစ်ကြောင်း၊ ဟားခါးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်း သိသိသာသာလျော့နည်းလာကြောင်း တွေ့ရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ဟားခါးမြို့နယ်လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ဟားခါးမြို့နယ် ချွန်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်လက်ထိုးနှံနိုင်ရန်



စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီဒီယိုများဖြန့်ဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီးစောထွန်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုစာရင်းဇယားများ ရေးသွင်းရာ

တွင် အချက်အလက်မှန်ကန်ရေး၊ ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိုးနှံပေးနေမှုနှင့် ဆက်လက်ထိုးနှံနိုင်ရေး အစီအမံတောင်းခံရန်ကိစ္စ၊ အလျှင်များ၏ လျှို့ဝှက်ဖြင့် ဝယ်ယူသည့် အောက်ဆီဂျင်အိုးများ ရောက်ရှိပါက ဟားခါးပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်းရေးနှင့် Mask Campaign နှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရေးတို့ကို အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်



# ဘားအံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ ဇန်နဝါရီ ၁၂  
ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။  
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြို့ရွာများ တိုးချဲ့ရာတွင် စိုက်ပျိုးမြေ များ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက် ကြရန်၊ ကျေးရွာရပ်ကွက်များ စည်ကားလာစေရေး အများနှင့်သက်ဆိုင်သည့် ဈေးကို ကျေးရွာရပ်ကွက် များအတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရန်ခွင့်ပြုထားသော လယ်မြေများကို အခြား နည်းပြောင်း၍ အသုံးပြုဆောင်ရွက်နေမှုများအပေါ် တာဝန်ရှိသူများက ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်၊ အိမ်ရာ

စီမံကိန်းများအကြောင်းပြု၍ ရယူထားသော မြေများ ပေါ်တွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါက အရေးယူသွားရန်နှင့် မြေကိုအကျိုးရှိစွာ အသုံးချနိုင် ရန်အတွက် မြေယာစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်သွားရန်၊ ကားလမ်းနယ်နိမိတ်များ အတွင်းကျူးကျော်နေထိုင်သူ များပြားလာခြင်းကြောင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ တည်ဆောက် ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေး စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ် ဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြား သည်။  
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီး



မူအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ ကြပြီး ကရင်ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။  
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့ရွာသန့်ရှင်းသာယာလှပ ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။  
ပြည်နယ် (ပြန်/ဆက်)

## ကချင်ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ်များအတွက် တာဝန်ပေးအပ်

မြစ်ကြီးနား ဇန်နဝါရီ ၁၂  
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား တွင် နေပြည်တော်၌ ဗိုလ်ရှုသဘင် အခမ်းအနားအတွက် ကချင် ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ် သုံးစီးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဆောင်သည့် ဝန်ထမ်း များအား တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။  
ပြည်ထောင်စု၏ အနှစ်သာရကို ဖော်ကျူး ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စု၏ အနှစ်သာရနှင့် ပြည့်စုံစွာ ကျင်းပသွားမည်ဖြစ်ရာ မိမိတို့ပြည်နယ်မှ ဆင်ယင်ပြသ သွားမည့် အလှပြယာဉ် သုံးစီး

အတွက် သတ်မှတ်ညွှန်ကြားချက် အတိုင်း မိမိတို့ပြည်နယ်၏ အထင်ကရနေရာများ၊ ရိုးရာဓလေ့ ထုံးစံများနှင့် ဒေသထွက်ကုန် ပစ္စည်းများကို ပြည်နယ်၏ အထိမ်းအမှတ်ကို ပေါ်လွင်စေပြီး ပြည်ထောင်စု၏ အနှစ်သာရကို ဖော်ကျူးနိုင်သည့် ယာဉ်များ ဖြစ်စေရေး၊ အကောင်းဆုံးနှင့် ဂုဏ်သိက္ခာရှိရှိပြသနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာ ကြားသည်။  
ထို့နောက် တက်ရောက်လာကြ သည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်တွင် ပြင်ဆင် ဆောင်ရွက်သွားမည့် ကိစ္စရပ် များ၊ ယာဉ်တစ်စီးချင်းစီအလိုက် သတ်မှတ်ထည့်သွင်း ဖော်ပြရမည့် ဆင်ယင်မှုများအတွက် ဆောင်ရွက် လုပ်ငန်းများကို အသီးသီး အကြံပြု ဖြည့်စွက် ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည့် အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် ဦးဆောင်တာဝန်ယူမည့် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဌာနဆိုင်ရာများအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ပြည်နယ် (ပြန်/ဆက်)



# မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ၂၁၃ ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ်ဖွင့်လှစ်

မင်းဘူး ဇန်နဝါရီ ၁၂  
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ကမ်း နီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ကေ ၇၅၀ ကျော် အကျိုးဖြစ်ထွန်းနိုင်မည့် ၂၁၃ ကီလိုဝပ် ဆိုလာ ဓာတ်အားပေးစနစ်ကို ယမန်နေ့ နံနက်ပိုင်းက ကမ်းနီလျှပ်စစ်မြစ်ရေတင်ရုံးဝင်းအတွင်း၌ စတင် အသုံးပြုဖွင့်လှစ်လိုက်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။  
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကမ်းနီလျှပ်စစ်မြစ်ရေတင်ရုံးဝင်းအတွင်း၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိ သူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။  
အကျိုးပြုဧရိယာ ၇၅၇ ဧက အဆိုပါ ၂၁၃ ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ်

ဖော်ဆောင်နိုင်ခဲ့သည့်အတွက် အကျိုးပြုဧရိယာ ၇၅၇ ဧကအနက် လျှပ်စစ်မြစ်ရေတင်စနစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၈၆ ဧကနှင့် အခြားသီးနှံဧက ၅၀၀ တို့ကို စိုက်ပျိုးရေးဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ် ကို တပ်ဆင်သုံးစွဲနိုင်သည့်အတွက် လျှပ်စစ် ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်မည့်အပြင် မိတာ ယူနစ်ကုန်ကျစရိတ်သက်သာခြင်းနှင့် စိုက်ပျိုးရေး ရယူရာတွင်လည်း စဉ်ဆက်မပြတ် ဖြန့်ဝေဆောင် ရွက်ပေးနိုင်ခြင်းတို့အတွက် တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  
တိုင်းဒေသကြီး (ပြန်/ဆက်)

# မြန်မာ့ရိုးရာသိုင်းပညာရပ်ကို မပျောက်ပျက်သွားစေရေး ဝိုင်းဝန်းထိန်းသိမ်း

မော်လမြိုင် ဇန်နဝါရီ ၁၂  
မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ဖက်တန်း ရပ် ပြည်နယ်အားကစားခန်းမ တွင်ကျင်းပသည်။  
ဝိုင်းဝန်းထိန်းသိမ်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးရေးသည် အနာဂတ် တာဝန်များ ပခုံးပြောင်းတာဝန်ယူ မည့်လူငယ်လူရွယ်များ ကျန်းမာ ကြံ့ခိုင်ရေး၊ အရည်အချင်းပြည့်ဝ ရေးနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ရေး၊ ဘက်စုံထောင့်စုံမှ အရည်အသွေး မြှင့်တင်ပေးရန် လိုကြောင်း၊ မြန်မာ့သိုင်းပညာရပ်ကို မြန်မာ့ ရိုးရာအမွေအနှစ် ပညာတစ်ရပ် အဖြစ် အလေးအနက်ထား ထိန်းသိမ်း စောင့်ရှောက်စေလို ကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာ ရပ်ကို မပျောက်ပျက်သွားစေရေး ပညာရပ်အချင်းချင်း စည်းလုံး ညီညွတ်စွာ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် စေလိုကြောင်း ပြောကြားသည်။  
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အားကစားသမားများ၏အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုမှုနှင့် ပြိုင်ပွဲဝင် တစ်ဦးချင်းအလိုက် သိုင်းပညာ ရပ်များ သရုပ်ပြမှုကို ကြည့်ရှု အားပေးသည်။  
အဆိုပါမြန်မာ့သိုင်းပြိုင်ပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ်မှပြိုင်ပွဲ ဝင်အားကစားသမား ၆၀ တို့က အမျိုးသား၊အမျိုးသမီး တစ်ဦးချင်း ဓားတစ်လက်ပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးအုပ်စုအလိုက် ၆၃ မောင်းပညာစဉ်တို့ကို ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။  
မွန်ပြည်နယ်အနေဖြင့် မြန်မာ့ အားကစား အဆင့်အတန်း တိုးတက်မြှင့်တင်ရေး အမျိုး သားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အားကစားနည်းအလိုက် ဆပ်ကော်မတီများ၏ တက်ကြွ စွာ ပူးပေါင်းလုပ်ဆောင်မှု၊ အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လဖြင့်ယှဉ်ပြိုင်ခြင်း တို့သည် ကာယစွမ်းပကား သာမက စိတ်ဓာတ်စွမ်းပကား မြှင့်တင်ပေးသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ချက်များ ရှိသော်လည်း အားကစားကဏ္ဍ မြှင့်တင်ရေးကိုပြည်နယ် အစိုးရ အဖွဲ့က အဆင့်မီအားကစားကွင်း နှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးပြီး လူငယ်နှင့် အားကစားကဏ္ဍအလိုက် အထူး အလေးပေး ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ သည်။ ပြည်နယ် (ပြန်/ဆက်)



# မေတ္တာစမ်းရေအေးနှင့် အိုအေစစ်မိသားစုဘဝ

ကိုယ့်ဇာတိချက်ကြော အညာမြေကို ပြန်ရတော့ ဆရာကြီးသိန်းဖေမြင့်ရေးတဲ့ “အညာပြန်” ဝတ္ထုကို သတိရမိပါတယ်။ ဆရာကြီးသိန်းဖေမြင့်က ဘုတလင်သားပါ။ ဘုတလင်မြို့က မုံရွာကနေ ရေဦးဘက်ဆက်သွားရင် ဘုတလင်ကို ရောက်ပါတယ်။ ဆရာကြီးကတော့ “အညာပြန်” ကို သုတေသနရော၊ ရသတေ့ရော စုံအောင်ရေးထားတော့ ဖတ်လို့မဝနိုင်ဘူး။ ဖတ်နေတဲ့သူ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင်ကို ရေးဖွဲ့ထားတာကိုး။ ကျွန်တော်ကတော့ မုံရွာဇာတိ၊ မုံရွာသားဆိုပေမယ့် ဇာတိပြန်ရောက်တဲ့ အကြိမ်အရေအတွက်ကလည်းနည်း၊ မိတ်ဆွေအပေါင်းအသင်းကလည်း နည်းဆိုတော့ ရေးစရာက မများလှပါဘူး။

**ဦးဆုံးတမ်းတမိတာက မိဘနှစ်ပါး**  
 ရေးစရာမများလှပေမယ့် ဇာတိမြေကို တစ်ခေါက်ဆိုတစ်ခေါက်ရောက်တော့ ခံစားချက်ကတော့ သူတကာလို ခံစားမိတာတော့ အတူတူပါပဲ။ သူလည်းလေ လောကီသားလိုပါ... ဆိုတာလိုပေါ့။ ဇာတိချက်ကြော မွေးရပ်မြေကိုသွားမယ်ဆိုတော့ စိတ်ထဲ ဦးဆုံးတမ်းတမိတာက မိဘနှစ်ပါးကိုပါ။ အခုအချိန် မိဘတွေရှိနေရင် သိပ်ကောင်းမှာပဲလို့ တမ်းတလွမ်းဆွတ်မိတယ်။ မိဘတွေ ရှိနေစေချင်လိုက်တာ။ ဖေဖေနဲ့မေမေတို့သာ ရှိနေသေးရင် ကျွန်တော်ပြန်လာမယ်ဆိုတာနဲ့ ပျော်နေလိုက်မယ့် ဖြစ်ခြင်း။ ကျွန်တော်ရောက်မယ့်အချိန်ကို လည်တဆန့်ဆန့်နဲ့ မျှော်နေကြမှာ သေချာတယ်။ ပြောထားတဲ့အချိန်များ မရောက်လို့ရှိရင်လည်း စိတ်တွေပူနေကြမှာ။ ထိုင်လိုက်၊ ထလိုက်နဲ့။ အဲဒါဆို ဘေးကလူတွေလည်း အငြိမ်နေရာမှာမဟုတ်ဘူး။ တတွတ်တွတ်နဲ့ ပြောလို့ဆုံးမှာမဟုတ်ဘူး။

တစ်ခါကဆို မေမေ ကျွန်တော်ဆီ ဘုရားဖူးရင်း အလည်လာကြတယ်။ ကျွန်တော်ညီမတစ်ဝမ်းကွဲ သူတူမနဲ့ လာကြတာ။ ကျွန်တော်ရုံးသွားနေတဲ့အချိန်ဆို ပြဿနာမရှိဘူး။ ရုံးဆင်းချိန်ရောက်လို့ ပြန်မရောက်လာသေးရင် မရတော့ဘူး။ ကျွန်တော် အမျိုးသမီးကိုလည်း မေးခိုင်း၊ သူတူမကိုလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောနေတော့တာ။ ညီမလုပ်တဲ့သူက အဒေါ်အကြောင်းသိတော့ ကွယ်ရာမှာ... ဘာမှမဟုတ်ဘူး။ သူ့သားပြန်မရောက်သေးလို့ ကျွန်မတို့ကို ပြဿနာရှာနေတာ... ကြည့်နေ သူ့သား ပြန်ရောက်ရင် ဘာမှမဟုတ်တော့ဘူးရယ်... လို့

ကျွန်တော်အမျိုးသမီးကို ပြောပြီး ရယ်နေတာပေါ့။ အဲဒီလိုပါဆို။ အင်းပေါ့လေ... ဒါကြောင့် ပြောကြတာ မိဘမေတ္တာဆိုတာ တုန့်ခင်းမဲ့လို့။

အခုလိုများ မုံရွာကို ကျွန်တော်ပြန်လာမယ် ဆိုလို့ကတော့ ရောက်တာနဲ့စားဖို့ ကျွန်တော် ကြိုက်တတ်တဲ့ အညာဟင်းတွေ ချက်ထားကြမှာ။ ထမင်းစားရင်တောင် ဟင်းတွေထည့်ပေးရင်း ငှဲသားစား... မင်းက ဟိုမှာ အညာဟင်းစားရမှာမဟုတ်ဘူး။ ရောက်တုန်း အဝသာစား... လို့လည်း ပြောဦးမှာ။

ဖေဖေကတော့ သူ့သားပြန်လာရင် ကြည့်ပြီး တပြုံးပြုံးနဲ့ပေါ့။ ဖေဖေ၊ မေမေ ကြိုက်တတ်တဲ့ စားစရာပါလာရင် စားလည်းစား... ကျွန်တော်သား ဝယ်လာတာပျ။ စားကြပါဦးလို့ ကြားလည်းကြားကြမှာ။ သူတို့တစ်တွေ အသက်တွေကြီးသွားကြ၊ ကျွန်တော်တို့တစ်တွေ အသက်တွေ ကြီးသွားကြပေမယ့် မိဘတွေက သားသမီးကို ကလေးလိုပဲ ထင်နေကြတုန်း။ ချစ်တာလျော့မသွားဘူး။ ဂရုစိုက်တာလည်း လျော့မသွားကြဘူး။ ဆရာရွှေတိုင်ညွန့်

နက်နက် ကိုယ်ချင်းစာသိလာတဲ့အချိန်မှာ မိဘတွေက မရှိတော့ဘူးလေ။ ဒီအတွက် အစားထိုးစရာ မရှိခဲ့ဘူး။ ဖြေသိမ့်စရာ မတွေ့ခဲ့ဘူး။ ဘဝကကြမ္မာက ဒီလောက်ပဲပေးခဲ့တာ ထင်ပါရဲ့။

**မိဘမေတ္တာ**  
 အခုဆို ဇာတိမြေကို ပြန်သွားပြန်ခဲ့ရတယ် ဖေဖေနဲ့မေမေတို့ မရှိတော့ဘူး။ အိမ်ထဲဝင်လို့မှ ဖေဖေ ကျွန်တော်ပြန်ရောက်ပြီ၊ မေမေ ကျွန်တော် ပြန်ရောက်ပြီလို့ သူတို့ စိတ်ချမ်းသာအောင် မပြောရတော့ဘူး။ တွေ့ကြုံဆုံကွဲ ဘဝဓမ္မတာတွေကို နားလည်လက်ခံပေမယ့် မိဘတွေနဲ့ပတ်သက်ရင် တော့ တမ်းတလွမ်းရတာတော့ အခုအချိန်အထိပဲ။ ဖြေလို့ မပြေနိုင်တာကို ကိုယ်တိုင်ပဲနားလည်မိတယ်။ ဒါကြောင့် မိဘနဲ့ပတ်သက်လာရင် နောင်တရကြမှာကို စိုးရိမ်မိလာတယ်။ အကွေ့အကောက်၊ အတက်အဆင်းတွေနဲ့ ကြမ်းတမ်းတဲ့ လောကဓံတွေထဲမှာ မိဘမေတ္တာအရိပ်လောက် ဘယ်နေရာကများ ပိုပြီးအေးမြဦးမလဲ။ ဒါကြောင့်လည်း မိဘ



ရေးပြီး ဒေါ်ကြည်အောင်သီဆိုထားတဲ့ “မိဘမေတ္တာ” သီချင်းထဲကလို ငယ်ရွယ်တုန်းကတော့ မိဘမေတ္တာကို သတိမထား၊ အလေးမထားတတ်ကြပေမယ့် ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ မိဘမေတ္တာကို ပိုသိလာရတယ်။ ကိုယ်ချင်းစာတတ်လာတယ်။ ဒါပေမဲ့ ကိုယ်တိုင်မိဘမေတ္တာကို လေးလေး

မေတ္တာကို စုန်ရေနဲ့ နှိုင်းကြတာပဲလေ။ ဒီလိုအေးမြလုံခြုံတဲ့ မိဘရဲ့အရိပ်အောက်က မိသားစုအသိုက်အဝန်းဆိုတာ ဘဝအတွက် အေးချမ်းလှပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ကြောင့်ဖြစ်လာတဲ့ သောကအပူတွေနဲ့ လောကကန္တာရထဲမှာ မိသားစုဘဝတွေဆိုတာက အိုအေစစ်လေးတစ်ခုလိုပါပဲ။ မိသားစုသံယောဇဉ်နှောင်ကြီးလို့ဆိုပေမယ့် ဖြူစင်လှတဲ့ မိဘရဲ့မေတ္တာရိပ်အောက်မှာ အေးမြမှု၊ သာယာချမ်းမြေ့မှုတွေ ကိန်းအောင်းနေကြပါတယ်။ မိသားစုတိုင်းမှာ သာယာချမ်းမြေ့မှုတွေရှိကြတယ်လို့မဆိုနိုင်ပေမယ့် မိဘမေတ္တာဆိုတာကတော့ တုန့်ခင်းမဲ့ပါပဲ။ ဒါကြောင့်လည်း ကိုယ်ကိုယ်တိုင် မိသားစုအတွင်းမှာ ဦးဆောင်လာရတဲ့အချိန်မှာတော့ တစ်ချိန်က မိဘတွေလက်အောက်က မိသားစုဘဝတွေကို တမ်းတနေမိတတ်တယ်။

တစ်ခါက အိမ်မှာနေရတာ အဆင်မပြေလို့ မပျော်လို့ အိမ်ကထွက်ပြေးသွားတဲ့ သူတစ်ယောက် တွေ့ဖူးပါတယ်။ ဘဝအတွေ့အကြုံနည်းသေးတဲ့ သူ့ဘဝမှာ မိသားစုအတွင်းက မိဘတွေရဲ့ ပြောဆိုဆုံးမမှုတွေ၊ မိသားစုအကျပ်အတည်းတွေ၊ မောင်နှမညီအစ်ကိုကြား အဆင်မပြေမှုဆိုတာတွေဟာ သူ့အတွက်တော့ သိပ်ကိုကြီးမားတယ်လို့ ထင်ခဲ့ပုံပါ။ ဒီတော့မိဘတွေရဲ့ ပြောဆိုဆုံးမတာတွေ၊ မိသားစုအကျပ်အတည်းတွေက ကင်းလွတ်ပြီး မိမိဘာသာ လွတ်လွတ်လပ်လပ်နေမယ်၊ မိမိဘာသာ ရပ်တည်မယ်ဆိုတဲ့စိတ်နဲ့ အိမ်ကနေ

## သိန်းထွန်း (IR)



ထွက်ပြေးသွားခဲ့တယ်။ တကယ်တမ်းကြတော့ သူထင်သလို ဖြစ်မလာခဲ့ပါဘူး။ လောကဓံရဲ့ အထူးအထောင်းတွေ၊ ရိုက်ပုတ်မှုတွေကို မခံနိုင်တဲ့အချိန်မှာ အိမ်ကိုပဲ ပြန်ရောက်လာခဲ့ပါတယ်။ နေပူထဲ ရောက်မှ အရိပ်ရဲ့တန်ဖိုးကို ပိုနားလည်သလိုပါပဲ။ မိဘမေတ္တာနဲ့ မိသားစုဘဝတွေဟာ ကိုယ်တိုင် ရုန်းကန်ရတဲ့အချိန်မှာ ပိုလို့နားလည်လာရပါတယ်။

### ချစ်ကြတဲ့ပုံစံတွေ မတူတတ်ကြ

မိဘနဲ့သားသမီးအကြား ချစ်ကြတဲ့ပုံစံတွေ မတူတတ်ကြပေမယ့် မိဘဆိုတာကတော့ သားသမီးအပေါ် ချစ်ကြတာချည်းပါပဲ။ ချစ်တာကို ထုတ်ပြောတတ်၊ ပြတတ်တဲ့မိဘတွေရှိသလို သားသမီးကိုချစ်ကြောင်း မပြတတ်ကြတဲ့မိဘတွေလည်း ရှိကြတာပဲ။ သေချာတာကတော့ မိဘတွေ ကျွေးမွေးပြုစုစောင့်ရှောက်လာလို့ ကိုယ်လည်း လူ့ဘဝထဲ ရပ်တည်ရှင်သန်နိုင်တာ မဟုတ်လား။ မိဘဝတ္တရားဆိုတာနဲ့ နှိုင်းယှဉ်ရင်တော့ လိုတာလည်း ရှိနိုင်သလို ပိုတာလည်း ရှိကြမှာပေါ့။ မိဘတွေ ဝတ္တရားပြောတော့ ကိုယ်ကိုယ်တိုင်ရော သားသမီးဝတ္တရားပြည့်စုံရဲ့လား ပြန်ကြည့်မိတယ်။ ပြည့်စုံတဲ့သူတွေရှိသလို မပြည့်စုံတဲ့သူတွေလည်း ရှိမှာပေါ့။ အခြေအနေ အကြောင်းအရပ်ရပ်တွေ မတူနိုင်ကြဘူးလေ။ တစ်ခုတော့ရှိတာပေါ့။ မိဘကို မရှိလို့မကျွေးမွေးမစောင့်ရှောက်နိုင်တာ ဖြစ်တတ်ပေမယ့် မိဘကို ကျွေးမွေးပြုစုနိုင်ပါလျက် မျက်ကွယ်ပြုထားတတ်တဲ့ သားသမီးမျိုးလည်း တွေ့ရပြန်တယ်။ ဒါပေမဲ့ မြန်မာ့ဓလေ့မှာတော့ မိဘနဲ့သားသမီးကတော့ အများအားဖြင့် ရင်အုပ်မကွာရှိတတ်ကြ၊ နေတတ်ကြတယ်။

အထူးသဖြင့် မြန်မာ့ဓလေ့မိသားစုအသိုက်အဝန်းဆိုတာက အခြားနိုင်ငံတွေက မိသားစုဓလေ့စရိုက်တွေနဲ့ မတူညီတာတွေ ရှိပါတယ်။ အသက်အရွယ်မရွေး မိဘနဲ့အတူ မိသားစုနဲ့အတူ နေတတ်ကြတာမျိုးပေါ့။ မိတ်ဆွေတစ်ယောက်ပြောဖူးတာ သတိရမိတယ်။ မိတ်ဆွေက စင်ကာပူမှာ အလုပ်လုပ်ရင်း မိသားစုလိုက် အဲဒီမှာပဲနေနေတာ။ သူ့သားက စင်ကာပူမှာပဲ မွေးတယ်။ သူက ဒီကိုခဏပြန်လာရင်း ပြောရတာပေါ့။

**ငယ်စဉ်တောင်ကျေး ကလေးဘဝကနေစလို့ ကိုယ့်မိသားစုနဲ့ ကိုယ်ဖြစ်တဲ့အထိ မိဘရဲ့မေတ္တာရိပ်အောက် မြန်မာ့ရိုးရာမိသားစုဓလေ့တွေနဲ့ ကြီးပြင်းလာရတော့ ဇာတိမြေက မိဘအိမ်ရောက်ရင် နေ့စဉ်လက်ဆုံစားနေကျ ထမင်းပိုင်းလေး၊ ညနေတိုင်းထိုင်နေကျ မိသားစုစကားပိုင်းလေး၊ နွေးထွေးတဲ့ မိသားစုအသိုက်အဝန်းလေး... မဆုံးနိုင်တဲ့ လွမ်းစရာဘဝတွေက အသစ်ဖြစ်ပြန်ပြီပေါ့။ ငယ်စဉ်က တွေ့ကြုံခံစားခဲ့ရတဲ့ မိသားစုတွေဆိုတာ မေတ္တာဓာတ်တွေ၊ ခွင့်လွှတ်ခြင်းတွေ၊ နားလည်ခြင်း၊ ပေးဆပ်ခြင်းဆိုတဲ့ မိသားစုနှောင်ကြီးတွေနဲ့ ရစ်ဖွဲ့လို့ထားတာကိုး**

◆ စာမျက်နှာ ၁၀ မှ

ငါ့ကွာ ဟိုမှာနေတာ ငွေရေးကြေးရေး၊ နေထိုင်ရေး၊ အလုပ်အကိုင် အားလုံးအဆင်ပြေတယ်ကွာ။ ဒါပေမဲ့ ငါ့မှာ ငါ့သားသမီးတွေကို ဆုံးရှုံးသလို ခံစားရတယ်လို့ ပြောရပါတယ်။ ဒီမှာလို မိဘနဲ့ သားသမီး နွေးထွေးမှု၊ မေတ္တာနေထိုင်ကြုံ၊ ပြောဆို ဆုံးမရတာ၊ လေးစားမှုဆိုတာတွေ နည်းပုံ ပေါက်ပါရဲ့။ သူတို့ဆီမှာက ကိုယ့်သားသမီးဆုံးမ တာတောင် ဒီမှာလို ပြောဆိုဆုံးမလို့မှမရတာ။ သူတို့ဆီမှာက အသက် (၁၈) နှစ်ပြည့်ရင် သူတို့ ခြေထောက်ပေါ်သူတို့ ရပ်တည်နေကြတာကိုး။ မိဘ နဲ့သားသမီးကြား ဥပဒေကြီးက ခြားလို့နေပါပြီ။

ဥပဒေသို့မပြုတ်နေထိုင်

ဒီမှာကတော့ အိမ်ထောင်ကွဲတာတောင်မှ မိဘ နဲ့သားသမီး ဥပဒေသို့မပြုတ်နေထိုင်တတ်တာကိုး။ မိဘနဲ့သားသမီး ညီအစ်ကိုမောင်နှမအချင်းချင်းကြား ပြောဆိုဆက်ဆံမှုတွေ၊ ပွဲပြင်ဆုံးမမှုတွေဆိုတာ ဥပဒေဆိုတာထက် အစဉ်အလာလေ့တွေနဲ့ပဲ နေကြတာမဟုတ်လား။ ကျွန်တော်တို့ မိသားစုမှာဆို ဖေဖေ၊ အဖေတို့ထက် အစ်ကိုကြီးကို ပိုကြောက်ရ တယ်။ အငယ်တွေ အမြင်မတော်ရင် သူကပဲ ပြောဆို ဆုံးမတာ။ ညပိုင်းစာကျက်ချိန်ဆို အစ်ကိုကြီး အိပ်ချိန်ထိ စာကျက်ရတာ၊ အိပ်ချင်ရင်တောင် အစ်ကိုကြီး အိပ်၊ မအိပ် ခိုးကြည့်ရသေးတယ်။ တစ်ခါတလေ သူအိပ်ရာဝင်သွားပြီဆိုပြီး ဝမ်းမသာသေးနဲ့ဦး။ လူကသာ အိပ်ရာထဲရောက် နေတာ မအိပ်သေးဘူးဗျ။ အိပ်ရာထဲကနေ ကျွန်တော်တို့စာကျက်တာကို နားထောင်နေတာ၊ မောင်နှမတစ်တွေ စာကျက်သံကြားရတော့ဘူး ဆိုရင် ညီလေး... အိပ်ငိုက်နေတာလားလို့ မေးတတ်

ပြီး ကပျာကယာနဲ့ မငိုက်ပါဘူး... သင်္ချာတွက်နေ တာလို့ ညာပြောရတယ်။

အမှန်က လူက အိပ်ငိုက်လို့ သွားရည်များတောင် ကျလိုလေ။ အစ်မကြီးတွေဆိုလည်း အစ်ကိုကြီး ပြောရင် တစ်ခွန်းပဲ။ အစ်ကိုကြီးက အငယ်တွေကို အဲဒီလိုကြပ်မတ်သွားတော့ မိဘက သားသမီးအငယ် တွေအတွက် စိတ်ပူစရာမလိုတော့ဘူး။ လိုအပ်လို့ ရိုက်နှက်ဆုံးမစရာရှိရင်တောင် အစ်ကိုကြီးကပဲ ဆုံးမတာ။ မိဘတွေက ရိုက်ဆုံးမစရာ၊ အော်စရာ၊ ငေါက်စရာ မလိုဘူး။ နောက်တစ်ခု အစ်ကိုကြီးက အကြီးပီသတယ်။ ကျောင်းစရိတ်ကို မိဘတွေက ပေးပေးမယ့် အတော်အတန်လို့တဲ့ မုန့်ဖိုးကတော့ အစ်ကိုကြီးဆီက တောင်းလိုက်တာပဲ။ အစ်ကိုကြီး ကလည်းပေးတယ်။ မုန့်ဖိုးပေးရင် ပြောသေးတယ်။ ညီလေး သုံးတော့သုံး။ မဖြုန်းတော့မဖြုန်းနဲ့က တဲ့လေ။ အဲလိုမိသားစု အသိုက်အဝန်းနဲ့ နေသားကျ လာတော့ မိဘမေတ္တာ၊ မိဘအိမ်ဆိုတာက ဘဝမှာ အနွေးထွေးဆုံးနေရာတွေပဲ။ အခုလို ပြန်လာရတော့ မိဘတွေ၊ အစ်ကိုကြီး အစ်မကြီးတွေကို လွမ်းမိတာ အမှန်ပါပဲ။ အရင်ကလို မိသားစုစုံစုံလင်လင်တွေ ချင် လိုက်တာ၊ စကားတွေ ပြောချင်လိုက်တာ။

ခက်တာက လူဆိုတာက ရေကြည်ရာ မြက်နုရာ နေကြရာ၊ အလုပ်အကိုင်ရှာဖွေရတော့ မိသားစုတွေနဲ့ သေတစ်ပန်းသက်တစ်ဆုံး အတူတူနေလို့ကြလည်း မဖြစ်ပြန်ဘူး။ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားတွေကျတော့ ခွဲခွာသွားကြ ပြန်ရော။ ဒီလို မိသားစုဘဝဖြစ်စဉ်တွေဟာ ကိုယ့်မိသားစုတစ်ခုတည်းမှာပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ မိသားစုတိုင်းလိုလိုပါပဲ။ ဒီတော့လည်း ကိုယ့် မိဘနဲ့ခွဲလာရပြီ။ မိသားစုနဲ့ ခွဲလာရပြီဆိုတော့

ကြမ်းတမ်းတဲ့ ဘဝကန္တာရခရီးလျှောက်ကြပြီပေါ့။ အဲဒီအချိန်မှ မိဘရဲ့မေတ္တာ၊ မိဘရဲ့အရိပ်အာဝါသ၊ မိသားစုဘဝတွေကို ပိုသိလာတယ်။ ကိုယ်ချင်းစာ တတ်လာတယ်။ မိဘတွေဟာ သားသမီးတွေအပေါ် ဘယ်လောက်အနစ်နာခံ ပေးဆပ်ခဲ့သလဲဆိုတာ ကိုယ်နဲ့နီးလှည့်သိလာရတယ်။ ဒီတော့ ကိုယ့်မိသားစု ကိုလည်း မိဘတွေ သွန်သင်ပြောဆိုဆုံးမခဲ့သလို သားသမီးတွေကို လက်ဆင့်ကမ်းဖို့ ကြိုးစားရတော့ တယ်။

မေတ္တာတွေ ပိုပြီးလွမ်းမိုးနေမှာ

ဒီလို မိသားစုလေ့ထုံးစံတွေမှာ လက်ဆင့်ကမ်း ယူသင့်တဲ့ အကျင့်စရိုက်တွေရှိသလို ခေတ်နဲ့အညီ ပြောင်းလဲသင့်တဲ့အချက်တွေလည်း ရှိတာပေါ့။ နေရာတကာ ရှေးအစဉ်အလာတွေအတိုင်း လိုက်နေ လို့မရသလို အားလုံးကို ခေတ်မီနေလို့လည်း မရနိုင် ဘူးထင်တာပဲ။ ခူးနေရာခူး တော်နေရာတော် ဖြစ်မယ်ဆိုရင် မြန်မာ့လေ့မိသားစုဘဝတွေဟာ ဥပဒေတွေထက် မေတ္တာတွေ ပိုပြီးလွမ်းမိုးနေမှာပါ ပဲ။ အဲဒါကပဲ ချစ်စရာမြန်မာ့မိသားစုလေ့လို့ ဆိုရမယ်ထင်ပါတယ်။ ကြည့်လေ မိဘတွေများ သားသမီးတွေ အသက်ဘယ်လောက်ကြီးကြီး၊ ရာထူး တွေဘယ်လောက်ကြီးကြီး၊ ငွေတွေ ဘယ်လောက် ရှိရှိ ရေချိုးတာကစ၊ အစားအသောက်လေးကစ သားသမီးတွေအပေါ် ဂရုစိုက်တတ်၊ ပြောဆိုဆုံးမ တတ်ကြတာ။ သားသမီးကလည်း မိဘကပြောတယ် ဆိုရင် လေးလေးစားစား ရိုရိုသေသေ “ဟုတ်ကဲ့” တော့ပြောတာပဲ။ ကဲ ဘယ်လောက်ချစ်စရာကောင်း တဲ့ မြန်မာ့ရိုးရာမိသားစုလေ့တွေလဲ။

ငယ်စဉ်တောင်ကျေး ကလေးဘဝကနေစလို့ ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်တဲ့အထိ မိဘရဲ့မေတ္တာ

ရိပ်အောက် မြန်မာ့ရိုးရာမိသားစုလေ့တွေနဲ့ ကြီးပြင်းလာရတော့ ဇာတိမြေက မိဘအိမ်ရောက်ရင် နေ့စဉ်လက်ဆုံးစားနေကျ ထမင်းပိုင်းလေး၊ ညနေ တိုင်း ထိုင်နေကျ မိသားစုစကားပိုင်းလေး၊ နွေးထွေး တဲ့ မိသားစုအသိုက်အဝန်းလေး... မဆုံးနိုင်တဲ့ လွမ်းစရာဘဝတွေက အသစ်ဖြစ်ပြန်ပြီပေါ့။ ငယ်စဉ်က တွေ့ကြုံခံစားခဲ့ရတဲ့ မိသားစုတွေဆိုတာ မေတ္တာဓာတ်တွေ၊ ခွင့်လွှတ်ခြင်းတွေ၊ နားလည်ခြင်း၊ ပေးဆပ်ခြင်းဆိုတဲ့ မိသားစုနှောင်ကြီးတွေနဲ့ ရစ်ဖွဲ့ လို့ထားတာကိုး။ မေတ္တာတွေနဲ့ တည်ဆောက်ထား တဲ့ မိဘအိမ်လေးထဲမှာ မိဘတွေမရှိတော့ပေမယ့် မိဘရဲ့ မေတ္တာတွေ၊ အငွေအသက်တွေ၊ ဆိုဆုံးမ စကားတွေ ရှိနေပါလိမ့်ဦးမယ်။ ထမင်းစားပွဲမှာ ထိုင်ရင်း မေမေများ ဟင်းလာထည့်ပေးမလားလို့ လည်း မျှော်နေမိတယ်။ အခုလိုဆောင်းရာသီမှာဆို ဖေဖေက မနက်အစောကြီးထပြီး သားသမီးတွေ အတွက် ထန်းမြစ်လည်း ဖုတ်ပေးထားဦးမှာ။ သား သမီးတွေအိပ်ရာကထလာရင် စားဖို့ကအဆင်သင့်။ လွမ်းလိုက်တာ။

အော် အခုတော့လည်း... ဘဝခရီးကြမ်းမှာ ပင်ပန်းနွမ်းနယ်လာတဲ့ သူတစ်ယောက်အတွက် မိဘရဲ့မေတ္တာစမ်းရေကို တမ်းတမိနေဆဲ။ လွမ်းဆွတ် မိနေဆဲပါ။ မိသားစုအိမ်အစစ်လေးမှာ ခဏတာ ဖြစ်ဖြစ် နားလိုက်ချင်၊ ဘဝအမောတွေ ဖြေသိမ့် လိုက်ချင်ပါရဲ့။ ကိုယ့်လိုပဲ အခြား အခြား မိဘတွေ၊ မိသားစုတွေဆိုတာလည်း ပျော်ရွှင်ကြည်နူးဖွယ် မိသားစုတွေ ဖြစ်နေကြမယ်ထင်ပါရဲ့။ မိသားစုတွေ ပျော်ရွှင်နေကြတာ၊ ညီအစ်ကိုမောင်နှမတွေ ပျော်ရွှင် နေကြတာကိုတွေ့ရင် မိဘတွေလည်းကြည့်ပြီး ကြည်နူးနေကြမှာ မြင်ယောင်မိပါတော့တယ်။ ။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ရေကန်ကြီးများတွင် ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုများလာ



ညောင်ဦး ဇန်နဝါရီ ၁၂ မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရေကန်ကြီးများ တွင် ဆောင်းခိုငှက်များ လာရောက် ကျက်စားလာခဲ့ကြောင်း သိရသည်။ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ရေကန်ကြီးများ ရေပြည့်ရေလျှံသည်အထိ ရေဝင် ရောက်ခဲ့ရာ ယခုနှစ်ဆောင်းရာသီ

အထိ ရေများမခန်းခြောက်ဘဲ ဆောင်းခို ငှက်များ လာရောက်ကျက်စားခဲ့ ခြင်းဖြစ်နိုင်ကြောင်း ပုဂံဒေသခံ ဦးနေဝင်းမောင်က ပြောသည်။ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးရေကန်များဖြစ်သည့် အလုံပုဂံ ကန်၊ အလယ်ကန်၊ လေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော် ကန်ခေါ် စုဠာမဏိကန်၊ ဦးကျည်ပွေ့

ကန်၊ ရွှေနန်းရင်တော်ကန်ခေါ် ထိန်ကန်၊ ရွှေထီးကန်၊ မန်ကျည်းကန်၊ မေယျသွပ်ကန်၊ မင်္ဂလာကန်၊ ဖားစော ကန်(မုန့်တီရိန်း)၊ ကိုမောက်ကန်၊ ကန်သစ်ကန်၊ ကန်စွန်းတော်ဘုန်းကြီး ကျောင်းကန်၊ မနုကန်၊ မရွဲကန်၊ အုတ် ဖုတ်ကန်၊ ဆည်ကန်၊ ကန်သစ်ကြီး၊ ကျောက်ရိုးကန်၊ တောင်ကျောင်းကန် နှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သောက်သုံးရေကန်ကြီး၊ ရေကန်ငယ်

များ ရေပြည့်လျှံနေကြောင်း သိရပြီး ဆောင်းခိုငှက်များ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ကောင်းကင် ဖြတ်ပျံသန်းချိန် ရေရှိသည့် ရေကန်ကြီးများသို့ စုစည်းဆင်း သက်၍ ခရီးတစ်ထောက်နားသည် လည်း ဖြစ်နိုင်ကြောင်း ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က သုံးသပ်ပြောကြားသည်။

ဆောင်းခိုငှက်များ လာရောက် ခိုနားသည့် ရေကန်ကြီးများသည် ယခင်နှစ်များက ရေဝင်ရောက်မှု မရှိဘဲ ယခုနှစ်တွင်သာ ရေကန်များ ရေရှိနေကာ ဆောင်းခိုငှက်များ လာရောက်ခိုနားခြင်းဖြစ်ကြောင်း၊ ရေကြက်အုပ်များ၊ ခရုစုပုံ၊ ခရုတုတ် ငှက်အုပ်များ၊ တင်ကျိုးငှက်အုပ်များ နှင့် ရေကျိုးကန်းများ၊ ရေပိန်ညင်း ငှက်တို့ကို ခွဲခြား၍ရပြီး အခြားငှက် များအား အတိအကျမပြောနိုင် ကြောင်း၊ ငှက်ကြည့် တယ်လီ ကင်မရာများဖြင့်သာ အဖြေပေး နိုင်မည်ဖြစ်ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရေကန်များတွင် ဆောင်းခိုငှက်များ လာရောက်ခိုနားမှု အများအပြား တွေ့ရကြောင်း ငှက်ဝါသနာရှင် ဦးနေ ဝင်းမောင်က ပြောသည်။

ကိုထိန်

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အလှပြယာဉ်များပြသနိုင်ရန် ဆွေးနွေး

စစ်ကိုင်း ဇန်နဝါရီ ၁၂ စစ်ကိုင်းမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အလှပြယာဉ်များ ပြသနိုင်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ပြည်ထောင်စုနေ့အခမ်း အနားတွင် အလှပြယာဉ်သုံးစီးဖြင့် ပြသသွားမည်ဖြစ် ကြောင်း၊ အမှတ်(၁) ယာဉ်အနေဖြင့် တိုင်းဒေသကြီး ကိုယ်ပြုပြသသွားမည်ဖြစ်ပြီး အမှတ် (၂) ယာဉ်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အထင်ကရထုတ်ကုန်များ၊ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ကျူးထား သည့် ယာဉ်ဖြစ်ပြီး အမှတ် (၃) ယာဉ်သည် တိုင်းရင်းသား ရိုးရာ အမှတ်အသားများကို ဖော်ကျူးထားသည့် ယာဉ် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းမြို့တွင် အလှပြယာဉ်သုံးစီး တည်ဆောက်ပြုပြင်နေမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးတို့က အကြံပြု ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

**ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေး**

ကျောက်ကြီး ဇန်နဝါရီ ၁၂ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီ က စတင်ထုတ်ချေးပေးလျက်ရှိသည်။

ယနေ့တွင် မြို့နယ်အတွင်း နတ်သံကွင်းကျေးရွာ အုပ်စုရှိ တောင်သူ ၂၀၇ ဦးတို့အား ဆောင်းရာသီ စိုက်ပျိုးစေ ၁၅၁၂ ဧကအတွက် ချေးငွေ ကျပ် ၁၅၂၀၀၀၀ အား ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျေးရွာအုပ်စု ခုနစ်အုပ်စုရှိ ဆောင်းရာသီ စိုက်ပျိုး

ဧက ၅၀၀၀ ကို တစ်ဧကလျှင် ကျပ် ၁၀၀၀၀ နှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်စန္ဒာလွင်က ပြောသည်။ ကိုသားကြီး

# ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ရာထူးမှနှုတ်ထွက်ပေးရန် အတိုက်အခံများ တောင်းဆို

လန်ဒန် ဇန်နဝါရီ ၁၂

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများချိုးဖောက်ပြီး ယမန်နှစ် မေ ၂၀ ရက်က လူစုလူဝေးဖြင့် အခမ်းအနားကျင်းပခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ရာထူးမှနှုတ်ထွက်ပေးရန် အတိုက်အခံများက တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်အစိုးရက ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းများအား ချိုးဖောက်ခဲ့သဖြင့် ဂျွန်ဆင်၏ပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီဝင်အချို့ကလည်း ၎င်းအား ရာထူးမှ နုတ်ထွက်ပေးရန်အလားတူ တောင်းဆိုခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဂျွန်ဆင်သည် ယခုလက်ရှိအချိန်တွင် မိမိအမှားကို ဝန်ခံပြီး တောင်းပန်မှုပြုလုပ်ပါက လက်ရှိအခြေအနေတင်းမာမှုများ လျော့ကျသွားနိုင်ကြောင်း

ကွန်ဆာဗေးတစ်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အဆိုပါ အခမ်းအနားကျင်းပခဲ့သည့်အတွက် မိမိစိတ်မကောင်းဖြစ်ကြောင်း ဂျွန်ဆင်က ပါလီမန်၌ တောင်းပန်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဂျွန်ဆင်နှင့် ၎င်း၏ဇနီးကယ်ရီတို့သည် အခြားဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ပြီး ဂျွန်ဆင်၏ အတွင်းရေးမှူး မာတင် ရေးနိုးက ၎င်းအခမ်းအနားအတွက် ဖိတ်ကြားခြင်းကို အီးမေးလ်ဖြင့် ပေးပို့ခဲ့ကြောင်း အိုင်တီဗီနယူးစ်က ပြောကြားသည်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဖြေရှင်းပြောကြားရန် ဂျွန်ဆင်၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သည်။

ကိုးကား - စီဂျီတီအင်န် ဘာသာပြန် - စိုးသူရ



## ဟန်ဂေရီနိုင်ငံ၌ ဧပြီ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

ဘူဒါပတ်စ် ဇန်နဝါရီ ၁၂

ဟန်ဂေရီနိုင်ငံသည် ၂၀၂၂ ခုနှစ် အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဧပြီ ၃ ရက်တွင် ကျင်းပရန် ဟန်ဂေရီသမ္မတ ဂျာနိုစ်အက်ဒါက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် ယခင်ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန်၏ Fidesz ပါတီနှင့် ၎င်း၏ ညွန့်ပေါင်းပါတီဖြစ်သည့် ခရစ်ယာန် ဒီမိုကရက်တစ် ပြည်သူ့ပါတီတို့သည် မဲရလဒ် စုစုပေါင်း၏ ၄၉ ဒသမ ၂၇ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဒီမိုကရက်တစ်ညွန့်ပေါင်းပါတီ၊ ဂျော့ဘစ်ပါတီ၊ ဟန်ဂေရီအစိမ်းရောင်ပါတီ၊ ဟန်ဂေရီဆိုရှယ်လစ်ပါတီတို့အပါအဝင် ဟန်ဂေရီနိုင်ငံ၏ အဓိက အတိုက်အခံပါတီခြောက်ခုတို့သည် အနိုင်ရရှိရေးအခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် ရွေးကောက်ပွဲမတိုင်မီ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ဟန်ဂေရီနိုင်ငံ၌ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပါလီမန်အတွင်း ဝင်ရောက်ခွင့်ရရှိရန်အတွက် ဆန္ဒမဲစုစုပေါင်း၏ ငါးရာခိုင်နှုန်းရရှိရန် လိုအပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်

## ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ဂျီနီဗာ ဇန်နဝါရီ ၁၂

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ပြီးခဲ့သည့်နှစ်အတွင်းက ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု မျှော်လင့်ရကြောင်းနှင့် တရုတ်

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့်နှစ်က ၈ ဒသမ ၀ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့စီးပွားရေးအလားအလာဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

ဥရောပဇုန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခင်နှစ်က ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အလင်းသစ်

## ဂျပန်နိုင်ငံ၌ စက်တင်ဘာ ၉ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သောင်းကျော် ရှိလာ

တိုကျို ဇန်နဝါရီ ၁၂

ဂျပန်နိုင်ငံ၌ ဇန်နဝါရီ ၁၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၀၀၀ ရှိလာခဲ့ပြီး ယင်းအရေအတွက်သည် စက်တင်ဘာ ၉ ရက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သောင်းကျော်ရှိလာခြင်းဖြစ်ကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ်အရ သိရသည်။

ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုတွင်လည်း ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၉၈ ဦး ထပ်မံတွေ့ရှိကြောင်း၊ ယင်းအရေအတွက်သည် ဇန်နဝါရီ ၁၁ ရက် ကူးစက်မှုထက် နှစ်ဆမြင့်တက်လာကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်အတွင်းနှင့် နှိုင်းယှဉ်ပါက ငါးဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း တိုကျိုမြို့တော် အစိုးရက အတည်ပြုပြောကြားသည်။

အိုဆာကာခရိုင်တွင်လည်း ဇန်နဝါရီ ၁၂ ရက်တွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၁၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါခရိုင်၌ စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်ထောင်ကျော်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိုကီနာဝါခရိုင်၌လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၄၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းအရေအတွက်သည် အဆိုပါခရိုင်၏ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယအကြိမ်အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အလင်းသစ်

## မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သောဒုံးကျည် စမ်းသပ်ပစ်လွှတ်

ပြုယမ်း ဇန်နဝါရီ ၁၂

မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၁၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ထိပ်တန်းခေါင်းဆောင်ကင်ဂျူအန်နှင့် အခြား ထိပ်တန်းအရာရှိများကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း နိုင်ငံပိုင်ကိုရီးယားဗဟို သတင်းအေဂျင်စီ (ကေစီအင်န်အေ)က ယနေ့ နံနက်ပိုင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးသိပ္ပံအကယ်ဒမီကျောင်းက ပြုလုပ်သည့် အသံထက်မြန်သော အဆိုပါဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပစ်လွှတ်ခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ပြည်တွင်း တီထွင်ထုတ်လုပ်ထားသည့် အသံထက်မြန်သော လက်နက်စနစ်၏ နည်းပညာဆိုင်ရာ သတ်မှတ်ချက်အားလုံးကို နောက်ဆုံးအနေဖြင့် အတည်ပြုရန်ရည်ရွယ်ကြောင်း ကေစီအင်န်အေက သတင်းဖော်ပြထားသည်။

ခေါင်းဆောင်ကင်ဂျူအန်သည် အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကြည့်ရှုစဉ် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားကို ဆက်လက်မြှင့်တင်ရန် အမျိုးသားကာကွယ်ရေးသိပ္ပံအား တိုက်တွန်းလိုက်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ





### ဥရောပတိုက်တစ်ဝန်းရှိ လူဦးရေ၏ထက်ဝက်ကျော် အိုမိခရွန်ဗီဇပြောင်းပိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိ

ဂျီနီဗာ ဇန်နဝါရီ ၁၂

လာမည့်သီတင်းခြောက်ပတ်မှ ရှစ်ပတ်တာကာလအတွင်း ဥရောပတိုက်တစ်ဝန်းရှိ လူဦးရေ၏ထက်ဝက်ကျော်သည် အိုမိခရွန်ဗီဇပြောင်းပိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ကူးစက်မြန်အိုမိခရွန်ဗီဇပြောင်းပိုင်းရပ်စ်သည် အနောက်ဥရောပတွင် ကူးစက်မှုအများအပြား ဖြစ်ပွားလျက် ရှိသော ဗီဇပြောင်းပိုင်းရပ်စ်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဘော်လ်ကန်ဒေသသို့လည်း ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလုဂျီက ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

ခဲ့သည်။

သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ကူးစက်ခံရသူများအား အလွန်အမင်းဖျားနာခြင်းမှ အကာ အကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် သေဆုံးမှုကိုလည်း လျော့ချ နိုင်မည်ဖြစ်ကြောင်း ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလုဂျီက ပြောကြားသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ဥရောပဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး ဟန်ကလုဂျီက ဥရောပနိုင်ငံအများအပြားအား တောင်းဆိုထားကြောင်းသိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ ဘာသာပြန်-အလင်းသစ်



### ဂျာမနီနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ရှစ်သောင်းကျော်အထိ စံချိန်တင်မြင့်တက်

ဘာလင် ဇန်နဝါရီ ၁၂

ဂျာမနီနိုင်ငံ၌ ဇန်နဝါရီ ၁၂ ရက်တွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၄၃၀ အထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။

လက်ရှိတွင် ဂျာမနီနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၂ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၃၆ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်အပိုဆောင်းထိုးနှံမှု ခံယူပြီးဖြစ် ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

သို့ရာတွင် ဂျာမနီနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၂၀ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းမရှိသေးကြောင်း သိရသည်။

ဂျာမနီနိုင်ငံသည် စာသင်ကျောင်းများ ပိတ်ထား ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်လျက်ရှိပြီး စာသင်ကျောင်းများ၌ နှာခေါင်းစည်းမဝတ်မနေရ စည်းမျဉ်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို မကြာသေးသည့်သီတင်းပတ် အတွင်းက ပြန်လည်တင်းကျပ်ခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်

### ပြင်သစ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သုံးသိန်းခြောက်သောင်းကျော်ဖြင့် နေ့စဉ် ကူးစက်မှုစံချိန်တင်

ပါရီ ဇန်နဝါရီ ၁၂

ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၈၄၉ ဦး ထပ်မံ တွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီးနောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက် ရှိသူ ၂၃၃၇၁ ဦးရှိကြောင်းနှင့် ၃၉၆၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံ ယူလျက်ရှိကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ၌ စာသင်ကျောင်းများတွင် ကိုဗစ်-

၁၉ ရောဂါကူးစက်ခံရသူ ၅၀၀၀၀ ခန့်တွေ့ရှိခြင်း ကြောင့် စာသင်ကျောင်းပေါင်း ၁၀၀၀၀ ကျော်အား ပိတ်ထားရကြောင်း ပြင်သစ်ပညာရေးဝန်ကြီး ဘလန်ကွာက ပြင်သစ်မီဒီယာများအား ပြောကြား သည်။

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြား ချက်အရ နိုင်ငံသား ၅၃ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း နှင့် ယင်းအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။ လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂၉ သန်းကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်

### အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံမှု စတင်

ဂျကာတာ ဇန်နဝါရီ ၁၂

အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံအတွင်း အိုမိခရွန် ဗီဇပြောင်းပိုင်းရပ်စ် ကူးစက်မှုများမြင့်တက်လာခြင်း ကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှု ကို ယနေ့စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ ဒေသန္တရကျန်းမာရေးစင်တာများ ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူရန် စောင့်ဆိုင်းနေသော သက်ကြီးရွယ်အို အများအပြားကို တွေ့မြင်ရသည်။ မိမိသည် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအပိုဆောင်းထိုးနှံမှု ခံယူခဲ့ပြီးဖြစ်၍ အိုမိခရွန် ဗီဇပြောင်းပိုင်းရပ်စ်ကူးစက်မှုအရေးမှ လွတ်ကင်း ခဲ့ပြီး ရောဂါခုခံနိုင်စွမ်းများလည်း တိုးတက်လာမည် ဟု ယုံကြည်ကြောင်း အသက် ၇၇ နှစ်အရွယ်ရှိ

နော်လာနီက ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်း ထိုးနှံခြင်းဖြင့် မိမိ၏မိသားစုအား အဆိုပါဗီဇပြောင်း ပိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း အသက် ၆၂ နှစ်အရွယ်ရှိ ဝါတီက လည်း ပြောကြားသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံရာ၌ Sinovac၊ AstraZeneca၊ Pfizer နှင့် Zifivax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များအား သုံးစွဲထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ နိုင်ငံအတွင်း ဖေဖော်ဝါရီ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူအရေအတွက် အမြင့်ဆုံးသို့ရောက်ရှိလာနိုင် ကြောင်း ကျန်းမာရေးဝန်ကြီး လူဟက်ပန်ဂါတန်က ပြောကြားသည်။

ကိုးကား-စီအင်န်အေ ဘာသာပြန်-စိုးသူရ

### ကိုဗစ်-၁၉ ရောဂါကြောင့် တိုကျိုမြို့ရှိ ကုမ္ပဏီများမှဝန်ထမ်းများ လုပ်ငန်းခွင် ပျက်ကွက်နိုင်

တိုကျို ဇန်နဝါရီ ၁၂

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်နေသဖြင့် တိုကျို

မြို့ရှိ ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော်ခန့် လုပ်ငန်း ခွင် ပျက်ကွက်နိုင်ကြောင်း တိုကျို

ဒေသန္တရအစိုးရအဖွဲ့က ခန့်မှန်းပြောကြား သည်။ ထိုသို့ လုပ်ငန်းခွင်မှ ပျက်ကွက်မည့် သူများမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် အနီးကပ်နေထိုင်ခဲ့သူများ ဖြစ်သည်။

အစားထိုးတာဝန်ပေးအပ်နိုင်ရန်

ထို့ပြင် ၎င်းအလုပ်ပျက်ကွက်မည့် လုပ်သားများနေရာ၌ အစားထိုးတာဝန် ပေးအပ်နိုင်ရန် အရေးပေါ်လုပ်ငန်းစီမံ ချက်များ ကြိုတင်ရေးဆွဲ ဆောင်ရွက်သင့် ကြောင်း သက်ဆိုင်ရာကုမ္ပဏီများအား တိုကျိုဒေသန္တရအစိုးရအဖွဲ့က ပြောကြား သည်။ နိုင်ငံအတွင်းရှိ အရေးကြီးသော အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုပိုင်း၌ အဟန့်အတား များ ဖြစ်လာနိုင်သဖြင့် အရေးပေါ်စီမံချက်

များ ကြိုတင်ရေးဆွဲဆောင်ရွက်သင့် ကြောင်းနှင့် အဆိုပါစီမံချက်များနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများကျင်းပ ခြင်းဖြင့် အကူအညီပေးအပ်သွားမည် ဖြစ်ကြောင်း တိုကျိုမှတာဝန်ရှိသူများက ပြောကြားသည်။

တိုကျိုဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို သာမက လူမှုရေးဆိုင်ရာအခမ်းအနားများ နှင့် စာသင်ကျောင်းများကိုပါ လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးစေခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်လာစေခဲ့ ကြောင်း တိုကျိုမြို့တော်ဝန် ကိုကီယူရီကို က ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ ဘာသာပြန်-စိုးသူရ



<b>ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေ</b>
<b>ပိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၁၄၄၀၅၄၂၀ ဦး</b>
<b>သေဆုံးသူ ၅၅၂၃၇၅၈ ဦး</b>
<b>ပြန်လည်ကျန်းမာလာသူ ၂၆၁၈၇၈၁၄၄ ဦး</b>

### နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၁၂  
 နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။  
 ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် အိုရီယစ်တယ်တိုးဂိတ်အနီးတွင် လားရှိုးမှ မန္တလေးသို့ရမ်းအောင်(ခ)ကိုဇယ် မောင်းနှင့် ပြီး လွှမ်းမိုး(ခ)ကိုဇိုင်း လိုက်ပါလာသည့် Land Cruiser မော်တော်ယာဉ်ကို သတင်းအရရှိရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြား ခြောက်သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ



ရမ်းအောင်နှင့် လွှမ်းမိုးတို့အား သိမ်းဆည်းရမိသည့် စိတ်ကြွေးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

စိတ်ကြွေးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့နှစ်ဦးအား ဥပဒေအရအရေးယူထားရှိပြီး သတင်းစဉ်

### တရားမဝင် သစ်မျိုးစုံ၊ တောရိုင်းတိရစ္ဆာန်များနှင့် လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၁၂  
 တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင်းအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့က Toyota Hiace ယာဉ်နှစ်စီးပေါ်မှ ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ရေခန်းအိုး ၃၉၀ ၊ ဖိနပ်အစုံ ၅၈၀၊ လျှပ်စစ်ဒယ်အိုး ၁၀၀၊ ခေါင်းလိမ်းဆီဘူး ၅၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၉၁၅၀၀) ကို သိမ်းဆည်းရမိခဲ့သည်။



သိမ်းဆည်းရမိသည့် တရားမဝင် လူသုံးကုန်ပစ္စည်းများကို တွေ့ရစဉ်။

ပူးပေါင်းအဖွဲ့က ကလေးဝမြို့နယ်၌ တောရိုင်းတိရစ္ဆာန်မျိုးစုံ ၈၂ ကောင် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပူးပေါင်းအဖွဲ့က ကလေးမြို့နယ်တွင် (လိုင်စင်မဲ့) Toyota Alphard ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး

သစ်တောဦးစီးဌာနကဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်များအတွင်းရှိ ကြီးပိုင်းသစ်တောများအတွင်း တရားမဝင်သစ်များ ထုတ်လုပ်လျက် ရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်သစ်မျိုးစုံ ၄၅ ဒဿမ ၀၀၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၃၅၄၀) ကို သိမ်းဆည်းရမိခဲ့သည်။ အရေးယူဆောင်ရွက်သို့ပင် ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင်း အမြဲတမ်းစစ်ဆေး

ရေးစခန်း ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိသည့် လူသုံးကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၁၅၀၀)ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန် ၈၂ ကောင် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)နှင့်ပတ်သက်၍ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် သစ်မျိုးစုံ ၄၅ ဒဿမ ၀၀၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၃၅၄၀)ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

### နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၁၂  
 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူ့ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၀၉ ဒဿမ ၉၆၃၈ တန်၊ သစ်မာ ၃၇ ဒဿမ ၆၄၄၄ တန်၊ အခြား ၁၃၂ ဒဿမ ၅၂၇၇ တန် စုစုပေါင်း ၂၈၀ ဒဿမ ၁၂၇၉ တန်၊ တရားခံ ၃၀၊ ယာဉ်/ယန္တရား ၁၉ စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိမှုများအနက် အများဆုံး သိမ်းဆည်းရမိမှုမှာ ဇန်နဝါရီ ၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကုန်းပြင်ဘက် ရေနံသာ-ဂွကားလမ်း မိုင်တိုင်အမှတ် (၁၉) အနီးတွင် တရားမဝင်ကျွန်းခွဲသား ၃၅၅ ချောင်း (၅၃ ဒဿမ ၆၇၈၄ တန်)၊ ယာဉ်လေးစီးတို့ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သတင်းစဉ်

### တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၂  
 တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၄၂ စီး၊ သွင်းကုန် ၁၀၈ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၃၃၁ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။  
 သိမ်းဆည်းရမိ  
 အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းကတားဆီးမှု နှစ်မူ ခန့်မှန်းတန်ဖိုးကျပ် ၇ ဒဿမ ၉၁၅ သန်းတန်ဖိုးရှိ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိ Electric Kettle (C/O-Thai) 390 Nos၊ Raining Slipper 350 Pairs၊ Man Slipper 230 Pairs၊ Cooking Pan (C/O-Thai) 100 Nos၊ Herbal Silky Hair coat (C/O- Thai) 580 Nos တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သတင်းစဉ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

၀၃-၁-၂၀၂၂ ကြားသွယ်ရေးဌာန

၀၆:၀၀	သောသုဘ်၊ ရတနာသုဘ်၊ တေဇာသုဘ်၊ အဖွဲ့ကုန်သွယ်ရေးအဖွဲ့ကုန်သွယ်ရေး	၁၇:၀၅	Soccer View
၀၇:၀၀	နံနက်သံသတင်း	၁၈:၀၀	ရုရှားပွဲချိတ်သွင်းများ
၀၇:၃၅	ယဉ်ကျေးမှုအဖွဲ့အစည်းများ	၁၉:၀၅	ပြည်တွင်းသတင်း
၀၈:၃၅	NRC သစ်တော (ရုပ်ရှင်)	၁၉:၃၀	သံစဉ်ပြောစတီရီယိုသီတင်းကျွတ်
၀၉:၃၅	ကုန်သွယ်ရေးအဖွဲ့အစည်းများ	၂၀:၃၀	ပိုင်ပြောစာတိုက်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)
၁၀:၀၀	သတင်းသံသတင်း	၂၀:၀၀	ပြည်တွင်းသတင်း
၁၀:၃၀	အစီအစဉ်ပြောစတီရီယိုသီတင်းကျွတ်	၂၀:၃၀	ပိုင်ပြောစာတိုက်သံစဉ်
၁၁:၃၅	ပိုင်ပြောစာတိုက်သံစဉ် 'နိဂုံး' (အပိုင်း-၃၂)	၂၁:၀၀	ပိုင်ပြောစာတိုက်သံစဉ်
၁၂:၃၀	MRTV National News	၂၁:၃၀	ပိုင်ပြောစာတိုက်သံစဉ်
၁၃:၀၀	ပိုင်ပြောစာတိုက်သံစဉ်	၂၂:၀၀	သံစဉ်ပြောစတီရီယိုသီတင်းကျွတ်
၁၅:၀၀	Grade-11 အထွေထွေအောင်ချက်	၂၃:၃၀	ပိုင်ပြောစာတိုက်သံစဉ်
၁၆:၃၅	လွှမ်းမိုးအောင်ချက်တင်စဉ်	၂၅:၃၅	ပိုင်ပြောစာတိုက်သံစဉ်
			'မင်းမောင်မောင်'

သြဂုတ်လ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (LIVE) ရက်စွဲပြန်ကြည့်ပါ။

MRTVonline www.mrtv.gov.mm  
 Lma@mrtvnews  
 twitter.com/mrtvwebportal

mitv

- 07:01 News
- 07:10 ASEAN Economic Community #2: Milestones and Key Achievements of the ASEAN Economic Community
- 07:16 Chief Life: Myo Min Soe Do
- 07:27 Ecotourism: Shwebo & Hanlin (Ancient Pyu City)
- 07:41 Conflict & Solution Between Man & Elephant
- 08:01 Let's taste "Sabuti"
- 08:08 History Of Kyaik Wyne Pagoda
- 08:28 Rakhine Tourist Area
- 09:01 News
- 09:27 Products of Myanmar - Bamboo Hat
- 09:35 Myanmar Prehistory
- 10:01 Dances of Myanmar: Men Traditional Shwe Hintha Dance
- 10:07 Myanmar Childhood Games (Episode-1)

၀၆:၀၀	မေ့မိနေတဲ့အထွေထွေအဖွဲ့အစည်းများ	၁၅:၀၀	ရုပ်ရှင်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)
၁၆:၀၀	မေ့မိနေတဲ့အထွေထွေအဖွဲ့အစည်းများ	၁၆:၃၀	ရုပ်ရှင်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)
၁၈:၀၀	မေ့မိနေတဲ့အထွေထွေအဖွဲ့အစည်းများ	၁၉:၃၀	ရုပ်ရှင်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)
၁၉:၃၀	မေ့မိနေတဲ့အထွေထွေအဖွဲ့အစည်းများ	၂၀:၃၀	ရုပ်ရှင်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)
၂၀:၃၀	မေ့မိနေတဲ့အထွေထွေအဖွဲ့အစည်းများ	၂၁:၃၀	ရုပ်ရှင်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)
၂၁:၃၀	မေ့မိနေတဲ့အထွေထွေအဖွဲ့အစည်းများ	၂၂:၃၀	ရုပ်ရှင်သံစဉ် 'အစီအစဉ်' (အပိုင်း-၂၃)

MRTV (ကုန်သွယ်ရေး) မှတ်တမ်းအရ စစ်ဆေးရေးအဖွဲ့အစည်းများသည် တရားမဝင်သစ်များကို စစ်ဆေးရမိခဲ့ကြောင်း သိရသည်။

# မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း တစ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင် နှစ်ဦးတို့ကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်

နေပြည်တော် ဇန်နဝါရီ ၁၂

မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း တစ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင် နှစ်ဦးတို့ကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွား

ထိုသို့အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ် လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက် နံနက် ၄ နာရီတွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ဦးနှောက်) မှ အထက်တန်းပြဆရာဖြစ်သူ လယ်ကန်းကျေးရွာနေ ဦးရဲဝင်းသန့်(၂၄)နှစ် (ဘ)ဦးဝင်းနိုင်သည် မြစ်ကြီးနားမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဦးအောင်ဖုန်း မောင်းနှင်သော 1H/1649 “အောင်ဇေယျ”ခရီးသည်တင်ယာဉ်ဖြင့် ထီးလင်း-ပေါက်-ပခုက္ကူကားလမ်းအတိုင်း လိုက်ပါစီးနင်းလာစဉ် အကြည်ဘန်းကျေးရွာ ဒေသအခေါ် ချောက်(၃) ချောက်အနီး အရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၃၀ ခန့်က

မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ပြီး ဦးရဲဝင်းသန့်အား ယာဉ်ပေါ်မှ ဆွဲချကာ ငဆင်း -တိ ကျေးရွာသွား တောလမ်းအတိုင်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန် မြို့နယ် ဝယာကျေးရွာနေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးများဖြစ်သည့် ဦးရာဇာအောင်(၃၀)နှစ် (ဘ) ဦးညွှန်ထွန်းနှင့် ဦးမျိုးအောင် (၅၉)နှစ်တို့သည် လစာငွေများနှင့် မသန်စွမ်းထောက်ပံ့ငွေများ ထုတ်ယူ၍ ကန်မြို့မှ ပြန်လည်ထွက်ခွာ လာစဉ် ဝယာကျေးရွာလမ်းခွဲအရောက်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ဦးရာဇာအောင်နှင့် ဇနီးဒေါ်သင်းသင်းဌေးတို့အား လစာငွေ ကျပ် ၁၈၆၀၀၀၊ ဦးမျိုးအောင်နှင့် သမီးဖြစ်သူ မတင်နွယ်လှိုင်တို့ အား မသန်စွမ်းသူ ၂၉ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၀၅၆၀၀၀ တို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကလေးမြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမြင့်

သည် မိတ္ထီလာခရိုင် သာသနာရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန်အတွက် ကလေးမြို့မှ မိတ္ထီလာမြို့သို့ “ရွှေလွင်ပြင်” ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာသွားလာစဉ် ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် တောင်ကျောင်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက် အဖွဲ့က အဆိုပါမော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် ၁၀ ဦးအနက် ဦးမျိုးမြင့်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံ ရေးလုပ်ငန်းစဉ်များနှင့်အညီ စုံစမ်းရှာဖွေမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

## ၂၀၂၁ ခုနှစ်တွင် မီးလောင်မှုကြောင့် ခန့်မှန်းငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့

ရန်ကုန် ဇန်နဝါရီ ၁၂

၂၀၂၁ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့၌ မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်း ငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဉ်တို့တွင် ကချင်ပြည်နယ်၌ ၈၁ ကြိမ်၊ ကယားပြည်နယ်တွင် ၁၉ ကြိမ်၊ ကရင် ပြည်နယ်တွင် ၃၃ ကြိမ်၊ ချင်းပြည်နယ်တွင် ၃၈ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၀၁ ကြိမ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၈၅ ကြိမ်၊ နေပြည်တော်တွင် ၇၁ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၉၄ ကြိမ်၊ မကွေး တိုင်းဒေသကြီးတွင် ၂၁၀၊ မန္တလေးတိုင်းဒေသကြီး တွင် ၂၄၅ ကြိမ်၊ မွန်ပြည်နယ်တွင် ၁၃၂ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၃၁၀၊ ရှမ်းပြည်နယ်တွင် ၁၇၃ ကြိမ်၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၁၄၂ ကြိမ်ဖြင့် စုစုပေါင်း ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ၁၀၅ ဦး သေဆုံး၍ ၁၅၁ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းမီးလောင်မှု ၂၁၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ၇၅ ဦးသေဆုံး၍ ၂၂၀ ဒဏ်ရာ ရရှိကာ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်။



မီးလောင်မှုကိုစွမ်းစွမ်းတမ်းတမ်းသတ်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် မီးဘေး ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အားကိုးယုံကြည်မှု အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် ရရှိလာစေရန်နှင့် မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အိုင်တီနည်းပညာဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အတွက် 191 Report app ကို ရေးဆွဲထားရာ download ရယူပြီး မီးဘေးကြိုတင်ကာကွယ်ရေး

လုပ်ငန်းစဉ်တို့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုဆိုဖိတ်ခေါ် လျက်ရှိသည်။

မီးသတ်ဦးစီးဌာနသည် ပြည်သူ့လူထု၏အသက် အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက် ရာ၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိသည်။ အသွင်သဏ္ဍာန်နှင့် အနုစံ သာရနစ်မျိုး တိုးတက်ပြောင်းလဲရန် ကြိုးပမ်းမှုဖြင့် ပိုလန်နိုင်ငံထုတ် အဆင့်မြင့်မီးသတ်ယာဉ်/စက် ပစ္စည်းကိရိယာများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး မီးဘေးလုံခြုံရေးကို အချိန်နှင့်တစ်ပြေးညီ ကာကွယ် စောင့်ရှောက်လျက်ရှိသည်။ မီးဘေးကြိုတင်ကာကွယ် ရေးသည် မီးသတ်ဦးစီးဌာနတစ်ခုတည်း၌ တာဝန်ယူ ထမ်းဆောင်ရသည်မဟုတ်ဘဲ အများပြည်သူတို့တွင် လည်း တာဝန်ကိုယ်စီရှိကြရာ ပိုင်းဝန်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၌ နိုင်ငံတစ်ဝန်းမီးလောင်မှုတွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

သတင်း - ညိုမင်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး

## ကျိုက်မရောမြို့နယ်၌ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် အသိပညာပေးဟောပြော

ကျိုက်မရော ဇန်နဝါရီ ၁၂

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ကောင်းမွန်သောရေသတ္တဝါ

မွေးမြူရေးကျင့်စဉ်(GAP) အသိပညာပေး ဟောပြောပွဲကို ကျိုက်မရောမြို့နယ် ဘာဘူကုန်းကျေးရွာရှိ ဦးစိုးကိုကို၏ ငါးကန်နေရာ၌ ယနေ့နံနက် ၁၀ နာရီခွဲ

တွင် ကျင်းပသည်။ လက်ကမ်းစာစောင်များ ဖြန့်ဝေ အဆိုပဟောပြောပွဲတွင် မော်လမြိုင် ခရိုင်ဦးစီးမှူး ဦးလှမင်းဇော်က ငါးမွေးမြူ ခြင်းဆိုင်ရာ ဥပဒေ၊ လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်မြေရိုင်းနှင့်ပတ်သက်၍ အခြားနည်း သုံးစွဲခွင့်လျှောက်ထားရာ၌ လိုအပ်သော အချက်အလက်များကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်စုစု ကြည်က (ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်)နှင့် ပတ်သက်သည့် အချက်အလက်များကို လည်းကောင်း ပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ငါးမွေးမြူ ရေးလုပ်ငန်းရှင် ၂၀ တက်ရောက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်



## စလင်းမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးဟောပြော

ပွင့်ဖြူ ဇန်နဝါရီ ၁၂ စလင်းမြို့နယ်အတွင်း တရားမဝင် ငါးဖမ်းဆီးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းနှင့် ဇီးဖြူပင်ကျေးရွာ ရေလုပ်သား များအား ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက မကွေး ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးနိုင်၊ မင်းဘူး ခရိုင် ခရိုင်ဦးစီးဌာနတာဝန်ခံ ဦးသိန်း

ကိုကိုထွန်းတို့က ကွင်းဆင်းသွားရောက် ပြီး ချောက်မြို့နယ် လက်ကန်ကျေးရွာ ရေလုပ်သားများနှင့် စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာ ရေလုပ်သားများ၏ မျှောပိုက်ချက်အထက်အောက် နယ်နိမိတ် သတ်မှတ်ညှိနှိုင်းဆွေးနွေးခြင်းနှင့် ငါး သယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

# ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုများ ကျူးလွန်

နေပြည်တော် ဇန်နဝါရီ ၁၂

ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံး ရပ်ကွက်ရှိ အစိုးရနည်းပညာတက္ကသိုလ် (GTU)နှင့် ဗုဒ္ဓဥယျာဉ်တစ်ဝိုက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ စိမ့်ဝင်ရောက်ရှိနေကြောင်း အကြမ်းဖက်အဖွဲ့အစည်းများက မလိုလား၊ လက်မခံသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိဒေသခံများအား အန္တရာယ်အတွင်းမှဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတိုင်းအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုအောက် ရောက်ရှိစေခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လူသားတိုင်းအဖြစ် အသုံးပြုခံရသည့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိစေခြင်းငှာ အတတ်နိုင်ဆုံးရန်သူ ပစ်ခတ်မှုများကိုသာ အနည်းဆုံး ပစ်ခတ်အသုံးပြု၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ထိတွေ့မှုရှိနေစဉ်အတွင်း ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား အကျဉ်းသူများ ထိခိုက်ဒဏ်ရာရရှိစေပြီး မြို့အတွင်း၌ ဖရိုဖရဲဖြင့် ဆူပူမှုများဖြစ်စေရေးအတွက် လူနေ

ရပ်ကွက်များအတွင်း နေရာ သုံးနေရာခွဲ၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အကျဉ်းထောင်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းသားများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိစေရေး မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အတွင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းနှင့် ယနေ့ မွန်းလွဲပိုင်းတို့တွင် အပစ်အခတ်ရပ်တန့်လျက် အနောက်ဘက်နှင့်အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ အကြမ်းဖက်အုပ်စုနှင့် လက်နက်ကိုင်သောင်းကျန်းသူများ ဆုတ်ခွာမှုကို သိလျှင်သိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ပိုင်းဖြတ်ပစ်ခတ်ခဲ့သည်။

ထို့ပြင် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့ မွန်းလွဲပိုင်းတွင်လည်း မှုံပြာကျေးရွာ၊ ဘာခိုကျေးရွာ၊ ဘုရားဖြူကျေးရွာများဘက်မှ စိုက်ခင်းများနှင့် လမ်းကြောင်းများကိုအသုံးပြု၍ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်အဖွဲ့များ ဖရိုဖရဲဖြင့် တောင်ဘက်နှင့်အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်များတွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အစိုးရအဆောက်အဦတချို့နှင့် အကျဉ်းထောင်မှ အိပ်ဆောင်တချို့ ထိခိုက်ပျက်စီးခဲ့သည်။

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အဆိုပါလုပ်ရပ်များသည် စစ်ရေးနှင့်သက်ဆိုင်

ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် အဆောက်အဦများအား အကာအကွယ်ရယူခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်နေရာပြပုံ



သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ရန်မှကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့် အစား လူသားတိုင်းအဖြစ် အသုံးပြုခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် အပြစ်ကြွေးချွင်းခြင်းဆပ်လျက်ရှိသော အကျဉ်းသား အကျဉ်းသူ ရာဂဏန်းမျှရှိသည့် နယ်ဘက်အကျဉ်းထောင်ကို ရည်ရွယ်ချက်ရှိစွာဖြင့် ဦးတည်တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

## စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ အမျိုးသား လေးဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များ လုယက်ယူဆောင်

နေပြည်တော် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ အမျိုးသား လေးဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် မဟာမြိုင်ရပ်ကွက်နေ ဆရာဝန်အငြိမ်းစား ဖြစ်သူ ဦးတင်ရွှေ ၇၇ နှစ် (ဘ) ဦးသန်းမောင်၏ နေအိမ်အား အမျိုးသား လေးဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များကို လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက

သွားရောက်စစ်ဆေးခဲ့ရာ ညနေ ၄ နာရီတွင် ဦးတင်ရွှေ၏ သမီးဖြစ်သူ မစိုးစိုး ၄၇ နှစ်သည် အဆိုပါ နေအိမ်အတွင်းရှိနေစဉ် သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် အမျိုးသား လေးဦးသည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဖခင်ဖြစ်သူ ဒေါက်တာတင်ရွှေ ရှိ/မရှိ မေးမြန်းကာ မစိုးစိုး ကိုင်ဆောင်ထားသည့် I-Phone 6 Plus တစ်လုံး၊ ငွေကျပ် ၅၀၀၀၀၀၊ နေအိမ်အပေါ်ထပ်ရှိ ငွေ ၄၅၀၀၀၀ ကျပ်၊ ပလက်တီနမ် လက်စွပ် လေးကွင်း၊ စိန်လက်စွပ် တစ်ကွင်း၊ ပလက်တီနမ်ဆွဲကြိုး တစ်ကွင်း၊ သုံးရောင်ခြယ်ဆွဲကြိုး တစ်ကွင်း၊ သုံးရောင်ခြယ်လက်စွပ် တစ်ကွင်း (စုစုပေါင်း တန်ဖိုးငွေကျပ် ၆၃၁၀၀၀ ခန့်)၊ ဒေါက်တာတင်ရွှေအမည်ဖြင့်

ဘဏ်စာအုပ် တစ်အုပ်၊ ဒေါ်ခင်ချိုသက်အမည်ဖြင့် ဘဏ်စာအုပ် တစ်အုပ်၊ မေမြတ်ကျော် အမည်ဖြင့် ဘဏ်စာအုပ် တစ်အုပ်တို့ကို သေနတ်ပြခြိမ်းခြောက်လုယက်ယူဆောင်ကာ ဆိုင်ကယ်များ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များကို လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်

### ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှု လုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ခြောက်ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ယူဆောင်

နေပြည်တော် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် အမျိုးသား ခြောက်ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နွားဘန်းကြီးကျေးရွာနေ မအိအိမွန် ၃၂ နှစ် (ဘ)ဦးမြသောင်း၏နေအိမ်တွင် အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR)မှ ကွင်းဆင်းတာဝန်ခံဖြစ်သည့် ရွာမရပ်ကွက်နေ ထက်အောင် ၃၂ နှစ် (ဘ)ဦးစံဌေးနှင့် တစ်ရပ်ကွက်တည်းနေ မတင်မျိုးဦး ၃၉ နှစ် (ဘ)ဦးမောင်စံတို့သည် ချေးငွေကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်

တူမီးသေနတ်များ ကိုယ်စီကိုင်ဆောင်ထားသော အမျိုးသား ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ချေးငွေကျပ်သိန်း ၄၀ နှင့် မတင်မျိုးဦး ကိုင်ဆောင်သည့် ဖုန်း နှစ်လုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခု၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ကျောပိုးအိတ်နှစ်လုံးတို့ကို သေနတ်ပြခြိမ်းခြောက်၍ လုယက်ယူဆောင်ကာ နွားဘန်းကြီးကျေးရွာ၏ မြောက်ဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သေနတ်ပြခြိမ်းခြောက်၍ ငွေများကို လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သတင်းစဉ်

### အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မင်းကင်းမြို့နယ် ဇနပျင်းကျေးရွာရှိ ကလေးငယ် တစ်ဦး သေဆုံး

နေပြည်တော် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ဇနပျင်းကျေးရွာအဝင်သို့ ရောက်ရှိစဉ် အကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အသက် ၁၀ နှစ်အရွယ် မောင်အောင်ကျော်ဟိန်း ကို အဆိုပါ ကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း၌ တွေ့ရှိခဲ့သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

## ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ



### ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၂

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဖျာပုံမြို့နယ်မြေခံတပ်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်



### ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ၌ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စံပြကျေးရွာများ Smart Village အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စံပြကျေးရွာအဖြစ် ရွေးချယ်ထားသော ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာတွင် ကျေးရွာသူ ကျေးရွာသားများ၊ လူငယ်လူရွယ်များကို အခြေခံစာရင်းရေး၊ စာရင်းကိုင်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်နှင့် စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ကျွန်းဦးကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်



### မြစ်မီးရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပြီးစီး

ကန်ကြီးထောင့် ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ အုပ်စု အနောက်စုကြီးကျေးရွာတွင် မြစ်မီးရောင်စီမံကိန်း အတိုးရငွေ ကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၆ ဒသမ ၅၈ သန်း စုစုပေါင်း ၂၁ ဒသမ ၅၈ သန်းဖြင့် ကျေးရွာတွင်း သူညီ ဒသမ ၄ ကေမီလိုင်း သွယ်တန်းခြင်းဆောင်ရွက်ပြီးစီး၍ ယမန်နေ့ ညနေ ၄ နာရီတွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၂

### သမဝါယမသင်တန်းကျောင်း(ပုသိမ်)တွင် လက်မှတ်ရစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင်ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ပုသိမ် ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်း (ပုသိမ်) ၌ လက်မှတ်ရစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင်ကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သမဝါယမသင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမဝါယမသင်တန်း ကျောင်း(ပုသိမ်)ကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း နှင့် သင်တန်းကာလမှာ ဇန်နဝါရီ ၁၀ ရက်မှ ဧပြီ ၂၂ ရက်အထိဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၄၃ ဦးကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်



#### \* မန်ယူအသင်းမှ

ဒါပြင် အခုနှစ်ဘောလုံးရာသီအတွင်းမှာ မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်ပွဲစဉ်တွေမှာ အခုချိန်အထိ ကနဦးပွဲထွက်ကစားသမား အဖြစ် ပါဝင်ကစားခွင့်မရရှိသေးတာလည်းဖြစ်ပါတယ်။ အခုရာသီ ကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာမို့ စပါးအသင်းဟာ ကွင်းလယ်ကစားသမား လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ နိုင်ဖို့လည်းရှိနေတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ

ရဲ့ ဒုတိယရာသီဝက်အတွင်းမှာ ဝက်စ်ဟမ်းအသင်းဆီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရာမှာ ပွဲစဉ် ၁၆ ပွဲမှာ သွင်းဂိုး ကိုးဂိုးအထိ သွင်းယူ နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းက လင်ဂတ်ကို စာချုပ်သက်တမ်း တိုးဖို့ မသေချာတာကြောင့် စပါးအသင်းနည်းပြ ကွန်တီက အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်ရန် ကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

ငွေကြယ်

#### ☉ ကျောဖုံးမှ

မြက်မျိုးကွဲ ၅၆ မျိုး၊ ပရဆေးပင် ၃၉ မျိုးရှိပြီး နို့တိုက်သတ္တဝါ ၁၃ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၁ မျိုးရှိကြောင်း မှတ်တမ်းများအရ သိရသည်။

ကြိုးဝိုင်းအကျယ်ပတ်လည် ဧရိယာမှာ ၁၀၄ မိုင်၊ ကြိုးတွင်းဧရိယာမှာ ဧက ၆၆၀၀၀ ကျော်ရှိရာ ကြိုးဝိုင်း၏ ထိစပ်ရာနယ်မြေသည် ကန်ဘလူမြို့နယ်၌ ၂၁၉၀၈ ဧကတည်ရှိပြီး ကောလင်းမြို့နယ်အတွင်း ၄၄၀၉၂ ဧက ရှိကြောင်း သိရသည်။ လူလေး

#### ☐ အာရုံဖလားမှ

ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ-ဦးယဉ်မင်းအောင်၊ အသင်းဆရာဝန်- ဒေါက်တာ ယုနန္ဒာထွန်း၊ အကြောကျွမ်းကျင်- ဦးလွင်ဦးကို၊ Media officer- ဦးအောင်သော်ဖြိုး၊ Video Analyst- ဦးမြတ်စိုးသူ၊ Security Officer- ဒေါ်ဆုပြည့်စုံအောင်၊ အားကစားသမားများအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း၊ နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ဇွန်ယုယုဦး၊ နနုဇူးဇူး ထက်၊ အိအိကျော်၊ ခင်သန်းဝေ၊ အလယ်တန်း- သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ရှေ့တန်း- ဝင်းသီကီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ နှင်းပွင့်အေးနှင့် နုနုတို့ ပါဝင်ကြသည်။ မြန်မာ

အမျိုးသမီးအသင်းသည် အာရုံဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ကစားသမားအများစုပါဝင်လာပြီး လေးဦးသာ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

#### အိန္ဒိယနိုင်ငံ၌ ကျင်းပမည်

၂၀၂၂ အာရုံဖလားအမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက် အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်း စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု ခွဲဝေထားမှုအရ အုပ်စု (က) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီရန်၊ အုပ်စု (ခ) တွင် ဩစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ) တွင် လက်ရှိချန်ပီယံဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ ကိုညီလေး

### ဆရာကြီး ကာတွန်းမောင်စိန်၏ ကာတွန်းလက်ရာများကို မူရင်းအတိုင်း ဖော်ပြပါသည်။ စာတည်း



### အားကစားမြှင့်တင်စိတ်လန်းရွှင် ဆန့်ကျင်မှုယစ်ဆေး

# တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် ဇန်နဝါရီ ၁၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက် နှင့် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၆၈၉ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ဒေသခံပြည်သူ ၁၂၆၉ ဦး၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ် တို့၌ ဒေသခံပြည်သူ ၄၂၄၁ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နှင့် ပုလောမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၃၀၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၈၈၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၅၅၃ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၅၅၅၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ခရိုင် ၃ နှစ်ခုတို့မှ ဒေသခံပြည်သူ ၇၂၁၀ နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တို့၌ သံဃာတော် နှစ်ပါး၊ ဒေသခံပြည်သူ ၈၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉



ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာ ဇန်နဝါရီ ၁၁ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နှင့် မူဆယ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၂၅၆ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၇၂၈ ဦး၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၆၂၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်



## ကျိန္တလီမြို့၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ကျိန္တလီ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ် သံတွဲခရိုင် ကျိန္တလီမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု များမှ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကျိန္တလီမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ စုစုပေါင်း ၂၆၆ ဦးကို (Phase-5) Sinovac (CoronaVac) ဒုတိယအကြိမ် ထိုးနှံပေးလျက်ကြောင်း သိရသည်။ ခိုင်မိုးမင်း(ပြန်/ဆက်)

## ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၂

အကောက်ခွန်ဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ဆိပ်ကမ်းများမှ Bacterial/ Viral Breathing System Filter အခု ၂၄၀၊ Pneumatic Tube System ၂၇၉၇ ခု၊ ဆေးဝါးမျိုးစုံ ၅၂ မျိုး စုစုပေါင်း(၁၈၆၆၂၉ ဒဿမ ၆၅ ကီလိုဂရမ်)၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီ ငါးခုမှ SAI Vitamin C Injection အခု ၃၁၄၄၀၊ Glucose Injection ၇၂၉၆ ခု၊ PAI B12 Injection အခု ၂၂၈၀၊ PAI Furo Injection အခု ၂၀၊ Disposable Mask ၃၀၀၀ ကီလိုဂရမ်တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

## ရေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ရေး ဇန်နဝါရီ ၁၂

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အပြင် အိုမီခရစ်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ရေးမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့ နံနက်ပိုင်းက ရေးမြို့ သီရိနန္ဒာ ရပ်ကွက် မဓာရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ ဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် နှင့် သွေးတွင်းအောက်ဆီဂျင် စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။ ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း အိုမီခရစ်ရောဂါအား မိမိမြို့နယ်၊ ပတ်ဝန်းကျင်နှင့် မိသားစုအတွင်း အပြည့်အဝကာကွယ်မှုပြုနိုင်ရန် အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား မပျက်မကွက် လာရောက်ထိုးနှံ



ပေးကြရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)

## အိမ်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ၉၀၆၄ ဦးရှိပြီဖြစ်

အိမ်မဲ ဇန်နဝါရီ ၁၂

ဧရာဝတီ တိုင်းဒေသကြီး အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲအမှတ်စဉ် (၂၉)၌ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ များကို တာဝန်ရှိသူများက ယနေ့တွင် ဆက်လက်၍ ဒုတိယ အကြိမ်မြောက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ယနေ့ နံနက်ပိုင်း တွင် သဖန်းပင်ဆိပ်ကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စာဖြူဆိပ်

ကျေးရွာ၊ ခတ္တိယကျေးရွာနှင့် မွန်းလွဲပိုင်းတွင် သရက်ပင်ကင်း ကျေးရွာ၊ အိမ်မဲကြီးရပ်ကွက်၊ ညောင်ငူကျေးရွာ၊ အိုင်ကြီး ကျေးရွာတို့မှ ပြည်သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများက ကာကွယ် ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့ စေရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် လျာထားဦးရေ ၁၆၂၆၂၆ ဦးရှိပြီး ယနေ့အထိ ကာကွယ်ဆေးထိုးပြီး သူ ၉၀၆၄ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ မြို့နယ်(ပြန်/ဆက်)



ကြေးမုံသတင်းစာ စာဖတ်ပရိသတ်များ စာပေရသစုံ ခံစားဖတ်ရှုနိုင်ရန်အတွက် အခန်းဆက်ဝတ္ထုရှည်ကဏ္ဍကို ဖော်ပြပေးလျက်ရှိရာ စာရေးဆရာ မောင်သိန်းဆိုင်၏ ရေနံ့သာခင်ခင်ကြီး အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ယမန်နေ့မှအဆက် သူသည် သတင်းများကို ဆက်လက် စုဆောင်းရင်း တစ်ရက်နှစ်ရက်ကြာ သွားသည်။ ထိုအခါ တစ်ဦးသောသူက သတင်းစကားတစ်ခုကို ပေးသည်။ ၎င်းမှာ ဖေဖေ မေမေတို့၏သတင်းတော့ မဟုတ်။ ရေနံ့ချောင်းသို့ ခင်ခင်ကြီး ပြန်ရောက်လာသည်ဆိုသောသတင်း။ ယင်းသတင်းကို ကြားရသည့် အတွက် မောင်မောင်ဦး တုန်လှုပ်ရသည် အမှန်ပင်။ သို့ရာတွင် သူ သက်ပြင်းရှိုက် မိသည်။ ထိုမိန်းကလေးနှင့်ပတ်သက်၍ ရင်ထဲမှာ အေးသွားသလို ခံစားရသည်။ တစ်ဆက်တည်းမှာပင် ဗရတ်သုတ်ခ အခြေအနေတွင် ထိုမိသားစုတို့ အဘယ် သို့ ရှိရာပါလိမ့် တွေးတောပူပန်ရပြန် သည်။

သူ့စိတ်ထဲမှာ သေချာလာသော အရာတစ်ခုရှိသည်။ ခင်ခင်ကြီးအား သူ့ဖခင်များက ဝှက်ထားသည်ဟူသော အတွေးအထင်ဖြစ်သည်။ ယင်းအတွေး အထင် မှန်ကန်နေပြီဟု တွက်ဆမိ သည်။ မန္တလေးတွင် ဆက်လက်နေထိုင် ၍လည်း အကြောင်းမထူးတော့ပြီ။ စိုးရိမ်ပူပန်ခြင်းကိုလည်း ပိုမိုခံစား လာရသည်။ သို့ဖြစ်၍ မောင်မောင်ဦး မန္တလေးမှထွက်ခွာရန် စိတ်ဆုံးဖြတ် လိုက်သည်။ အသွားအလာမလွယ်ကူ။ လမ်းခရီး များမှာလည်း အဆက်ပြတ်နေသည်။ တစ်နေရာမှတစ်နေရာသို့ တောက် လျှောက်သွား၍ မရနိုင်။ မောင်မောင်ဦးသည် တစ်ခါတစ်ရံ ခြေကျင်၊ တစ်ခါတစ်ရံ ရရာယာဉ်ကို စီးနင်းလျက် ရေနံ့ချောင်းသို့ မရောက် ရောက်အောင်ပြန်မည်ဟု သန္နိဋ္ဌာန်ချ ထားသည်။ သို့ဖြင့် သူသည် မီးတဟုန်းဟုန်း တောက်လောင်နေသော မန္တလေးမြို့ကို ကျောခိုင်းခဲ့သည်။ မန္တလေးမှ ကျောက်ဆည်၊ ကျောက်ဆည်မှ မိတ္ထီလာ၊ မိတ္ထီလာမှသည် ရေနံ့ချောင်း။ သည်လမ်းကြောင်းအတိုင်း သူလိုက်ပါခဲ့ သည်။ ကြိုတင်ဆုံးဖြတ်ချက်ချထားသည့် အတိုင်းပင် ဖြစ်သည်။ လမ်းမှာ အခက် အခဲအမျိုးမျိုးနှင့် ကြုံရဆုံးရသည်။ လှေတစ်စင်း၊ လှည်းတစ်စင်း၊ ကား တစ်စင်းနှင့် အဆင့်ဆင့် စီးနင်းလိုက်ပါ လာခဲ့ရသည်။ အဆုံးတွင်မူ သူသည် ရေနံ့ချောင်းကို



ပြန်လည်မြင်တွေ့ရလေသည်။ ရေနံ့ချောင်းကို မြင်ရလေတော့လည်း သူ့ရင်မှာ မကောင်းနိုင်။ ရေနံ့ချောင်းကား အပြောင်းလဲကြီး ပြောင်းလဲခဲ့လေပြီ တကား။ အင်္ဂလိပ်တို့သည် ရေနံ့မြေကို အလွန် စနစ်ကျစွာ ဖျက်ဆီးထားခဲ့ကြောင်း တွေ့ရသည်။ မောင်မောင်ဦး နောက်ဆုံးမြင်တွေ့ခဲ့ရ သော ရေနံ့မြေကား ကျက်သရေပြည့်ဝ သည့် ရေနံ့မြေ၊ အသက်ဝင်လှုပ်ရှားနေ သည့် ရေနံ့မြေ။ သည်မြေအနှံ့တွင်ပင် ရက်ကန်းချည် ရက်ယုက်ထားသည့်ဖြစ် သော ပိုက်လုံးတန်းများ အသွယ်သွယ် အတန်းတန်းရှိသည်။ မိုးမိုးမတ်မတ် ထိုးထိုးထောင်ထောင် ဖြစ်နေသည့် ငြမ်းစင်များ၊ ရေနံ့ဂါလန် သန်းပေါင်းများစွာဆုံသော သိုလှောင် ကန်များ၊ အဆက်မပြတ်လှုပ်ရှားနေသည့် မောင်းတံများ၊ ဖြူဖွေးသော ခေါင်းတိုင် များနှင့် ကောင်းကင်သို့ သွယ်နွဲ့စွာ ပျံတက်နေတတ်သည့် ရေနွေးငွေ့များ၊ မီးခိုးတန်းများဖြင့် ပြည့်နှက်လျက်ရှိခဲ့ သည်။ ပျားပန်းခပ်သည့်ပမာ လှုပ်လှုပ်ရွရွ သွားလာလုပ်ကိုင်နေသော လုပ်သားများ ကို တွေ့ခဲ့ရသည်။ မအိုမင်းသော ရေနံ့မြေ၊ မရပ်နားသော ရေနံ့မြေဖြစ်ခဲ့သည်။

ယခု သူမြင်တွေ့နေရသည်ကား ယင်း သို့မဟုတ်ချေပြီ။ ရေနံ့မြေသည် အနာ တရဖြစ်နေသော သားကောင်သဖွယ် ဖြစ်သည်။ ကြည့်လေရာရာ အပျက်အစီး များဖုံးလွှမ်းနေသည်။ ကျိုးပဲ့ယိုင်နဲ့နေသော ငြမ်းစင်၊ ငြိမ် သက်နေသော မောင်းတံ၊ ပေါက်ကွဲလှုပ်စဉ် ကာ မီးခိုးအူထွက်နေသည့် ရေနံ့သိုလှောင် ကန်၊ ပျက်စီးကောက်ကွေးနေသော ပိုက်လုံးများ၊ အရာအားလုံးသည် အနိဋ္ဌာရုံကို ဆောင်ယူလျက်ရှိသည်။ ရေနံ့ မြေ၏အသရေမှာ ပျက်ပြယ်လျက်ရှိသည်။ အလုပ်သမားများကိုလည်း မြင်တွေ့ရ ခြင်းမရှိလေတော့။ ငြိမ်သက်တိတ်ဆိတ် နေသည့် ရေနံ့မြေအဖြစ်သို့ စုတေရောက် ရှိနေခဲ့ပြီဖြစ်သည်။ ရေနံ့မြေကို စစ်မုန်တိုင်း ဖြတ်ကျော်ခဲ့ သည်။ စစ်မီးတည်းညီး လောင်ကျွမ်းခဲ့ သည်။ မောင်မောင်ဦးသည် ပျက်စီးယိုယွင်း နေသော ရေနံ့မြေကိုကြည့်ကာ ရင်မှာ

နာကျင်လာသည်။ နှမြောတသခြင်းကို ခံစားနေရသည်။ မြို့အတွင်းသို့ ရောက်လာသောအခါ တွင်လည်း မြို့မှာ မြို့ပျက်ကြီးပမာဖြစ် ကြောင်း တွေ့ရလေသည်။ မိုးမိုးမတ်မတ် ထိုးထိုးထောင်ထောင်ဖြစ်သော မီးကျွမ်း မီးအိမ်တိုင်များ၊ ပြာပုံအတိဖြစ်နေသော ရပ်ကွက်များ၊ ဗုံးဒဏ်ကြောင့် ပြိုပျက် လျက်ရှိသော တိုက်တာများဖြင့် မြို့မှာ တန်ဆာဆင်ထားဘိသည်သို့ ရှိသည်။ မြို့အတွင်း လှုပ်ရှားသွားလာသူ အနည်း အပါးသာရှိသည်။ များသောအားဖြင့် မျက်နှာထား တင်းမာလှသော ဂျပန် စစ်သားများကိုသာ တွေ့နေရသည်။ လူသူ များသည် ဘုရားတန်ဆောင်း ကျောင်း ကန်များတွင်သာ စုဝေးနေထိုင်လျက်ရှိ ကြလေသည်။ မြို့အတွင်း ဝင်လာလေလေ အပျက် အစီးများကို တွေ့ရလေလေဖြစ်သည်။ သတင်းစကားများကိုလည်း ပိုပို ပြည့်စုံစွာ ကြားနေရသည်။ သစ်တစ်ပွေ လျှပ်စစ်စက်ရုံကြီးကို သုံးမရအောင် အင်္ဂလိပ်တို့က ဖျက်ဆီးထား ခဲ့ကြောင်း သိရသည်။ ကြီးမားလေးလံ လှသောသံမဏိဘီးကြီးကို လေးပိုင်းဖြစ် သွားအောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ အပျက်အစီးများကို မြင်တွေ့ရလေလေ မောင်မောင်ဦးမှာ စိတ်မငြိမ်နိုင်အောင် ဖြစ်ရလေလေရှိသည်။ ဒုက္ခသည်များကို မြင်ရလေလေ မေမေနှင့် ဖေဖေအတွက် ပူပန်လာရလေလေ ဖြစ်သည်။ ဘုရား သိကြားမလို့ မေမေတို့မြို့မှာပင်ရှိနေပါစေ ဟု ဆုတောင်းသည်။ အများအားဖြင့် လူတို့သည် မြို့ကို စွန့်ခွာကြသည်။ တောရွာများတွင် ခိုအောင်းနေလေ့ရှိကြသည်။ ယခုမူ ဂျပန် သည် ရေနံ့ချောင်းကို သိမ်းပိုက်ကြပြီး ဖြစ်သည်။ တိုက်ပွဲများ ပြီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အချို့သည် သည်မြို့သို့ ပြန် လာကြသည်။ လမ်းအတိုင်း လျှောက်လာခဲ့သောအခါ ရွှေကြာင့်ကို ဖြတ်ရသည်။ သည်တွင် ရေနံ့သာကိုကြည့်မိသည်။ ရေနံ့သာကို မြင်ရလေလျှင် သူ့ရင်မှာ လှုပ်ရှားရသည်။ အိမ်မှာ အပျက်အစီးကားမရှိ။ သို့ရာတွင် အိမ်တွင် ဂျပန်စစ်သားများက ဝင်ရောက် နေရာယူလျက်ရှိကြောင်း တွေ့ရလေသည်။ ခင်ခင်ကြီး မြို့သို့ပြန်ရောက်လာခဲ့သည် ဟု ဆိုသည်။ ယခုအခါမျိုးတွင် မြို့၌ ခင်ခင်ကြီးတို့ မရှိနိုင်ကြောင်းကား ထင် ရှားသည်။ သူတို့သည်လည်း စစ်ပြေးနေရ လိမ့်မည်ပင် ထင်သည်။ အပျက်အစီး အယိုအယွင်းများကို ကြည့်လျက် တဖြည်းဖြည်း လျှောက်လာ ခဲ့သည်။ မောင်မောင်ဦးသည် မြို့မ ရပ်ကွက်သို့ ရောက်လာသည်။ ထိုနေရာတွင် လူသူအများအပြားကို တွေ့ရသည်။ အထူးသဖြင့် ဂျပန်စစ်သား များကို မြင်နေရသည်။ “ဟေး... မိုးမောင်မောင်ဦး” လူတစ်ယောက်သည် စက်ဘီးပေါ်မှ ဆင်းလာသည်။ သူသည် ပုံပန်းမကျသော အဝတ်အစားကို ဝတ်ဆင်ထားသည်။ ရုတ်တရက်တွင် မောင်မောင်ဦး သူ့ကို မမှတ်မိ။ “ဟော့ကောင်၊ ငါပါကွ၊ ကျော့မောင်ပါ” သည်တော့မှပင် မောင်မောင်ဦးသည် ကျော့မောင်ကို အမှတ်ရသည်။ သူသည်

ကျော့မောင်အား ဝမ်းသာအားရ လှမ်းဖက်လိုက်သည်။ “ဟကောင်၊ နင်မသေသေးဘူးနော်၊ ဗုံးမထိဘူးနော်၊ အမြောက်မမှန်ဘူးနော်” ထုံးစံအတိုင်း ကျော့မောင်က အရွန်း ဖောက်လျက်နှင့် နှုတ်ဆက်သည်။ “ဧတာထဲမှာအသက်တစ်ရက်နှစ်ဆယ် ကျော် ရှည်စေသော်လို့ ပါနေတာပဲဉ္စွာ။ ဗုံးဘယ်ထိမလဲ၊ ဒါထက် နေစမ်းပါဦး။ နင်က ဘယ်လိုဖြစ်နေတာလဲ” “မြင်တဲ့အတိုင်းပဲလေ။ အယုတ်မီးလို့ နတ်စိမ်းဖြစ်နေတာ။ ဒီလိုကွ။ ငါတို့ အိမ်ကို ဗုံးက ဒါရိုက်ဟစ်ကျတာ။ အိမ်မှာရှိတဲ့ပစ္စည်းတွေ မီးလောင်ကုန် ပါလေရော။ ဒါနဲ့ပဲ ရရာအဝတ်ကို ကောက်ဝတ်ထားရတာ” “ဟုတ်လား။ နင့်ရုပ်နင် မှန်ထဲမှာ ပြန်မကြည့်ဘူးလား၊ ဖိုးကျော့ရာ။ နင်နဲ့ ဒီအဝတ်အစားနဲ့ ဘာဆိုလို့တုံး” မောင်မောင်ဦးသည် ကျော့မောင် ကြည့်ကာ ရယ်နေသည်။ ကျော့မောင် ကလည်း ရယ်စရာပင်။ သူသည် ဟောင်းနွမ်းပေကျနေသော စစ်အင်္ကျီ နှင့် စစ်ဘောင်းဘီကို ဝတ်ထားသည်။ စစ်ဝတ်စစ်စားမှာ သူ၏ ကြုံလိုသေး ကွေးသော ကိုယ်ခန္ဓာနှင့်စာပါက များစွာ ကြီးနေသည်။ ပွယောင်းယောင်းဖြစ်နေ သည်။ လူကြီးအဝတ်အစားကို ကလေး ဝတ်ပေးထားသည်သို့ ဖြစ်သည်။ “ဒါထက်၊ ငါ့ဖေဖေတို့ မေမေတို့ ရှိမှ ရှိကြသေးရဲ့လား ကျော့မောင်” မောင်မောင်ဦးသည် ယခုမှပင် သတိ ရလာသလို ကောက်ကာငင်ကာ မေး သည်။ “ရှိပါသေးတယ်။ တလောကပဲ စိန်ပန်းပင်ကျောင်းတိုက်ထဲမှာ တွေ့ခဲ့ သေးတယ်” “အဲ့ဒီကို သွားကြရအောင်” “သွားတာပေါ့။ မသွားခင် တစ်ခုခု လုပ်ကြရအောင်” “ဘာလုပ်ဦးမလို့လဲ” “မင်း ဆာကေ သောက်ဖူးသလား မောင်မောင်ဦး” “ဟင့်အင်း ဆာကေဆိုတာ ဘာလဲ” “ဂျပန်အရက်တစ်မျိုးပဲ။ ကျွမ်းပစ် အောင်ပြင်းတယ်မောင်” “ဟုတ်လား။ ငါ တစ်ခါမှ မမြည်းဖူး သေးဘူး” “ဒါဖြင့် လာကွာ။ မြည်းစမ်းကြည့် ရအောင် ငါ့မှာ ငပုတွေဆီကရထားတဲ့ ပုလင်းတစ်လုံးရှိတယ်” “ငပုဆိုတာက ဘယ်သူလဲကွ” “ငပုဆိုတာ ဂျပန်ကိုခေါ်တာ။ မင့်မှာ ဂျပန်နဲ့ပတ်သက်လို့ ဘာမှမဟုတ်ဘဲ မရှိသေးပါလား မောင်မောင်ဦး။ လှေလာကြည့်ဦးပေါ့ကွာ။ ဆာကေက ပြင်းသလောက် ငပုတွေကလည်း ရက်စက်တယ်မောင်။ အေးလေ၊ မကြာခင် မင်း ကိုယ်တွေ တွေ့ရပါလိမ့် မယ်” သို့ဖြင့် မောင်မောင်ဦးသည် ကျော့မောင်၏ စက်ဘီးဘားတန်းပေါ်မှ လိုက်ပါလာခဲ့သည်။ ဆက်လက်ဖော်ပြပါမည်။ ဆရာမောင်သိန်းဆိုင်၏ “ရေနံ့သာ ခင်ခင်ကြီး” စာအုပ်အား စာရေးသူ၏ မိသားစု ခွင့်ပြုချက်ဖြင့် ကူးယူဖော် ပြခြင်းဖြစ်ပါသည်။ စာတည်း

**“မောင်မောင်ဦး နောက်ဆုံးမြင်တွေ့ခဲ့ရသော ရေနံ့မြေကား ကျက်သရေပြည့်ဝသည့် ရေနံ့မြေ၊ အသက်ဝင်လှုပ်ရှားနေသည့် ရေနံ့မြေ။ သည်မြေအနှံ့တွင်ပင် ရက်ကန်းချည် ရက်ယုက်ထားသည့်ဖြစ်သော ပိုက်လုံးတန်းများ အသွယ်သွယ် အတန်းတန်းရှိသည်။ မိုးမိုးမတ်မတ် ထိုးထိုးထောင်ထောင်ဖြစ်နေသည့် ငြမ်းစင်များ၊ ရေနံ့ဂါလန် သန်းပေါင်းများစွာဆုံသော သိုလှောင်ကန်များ၊ အဆက်မပြတ်လှုပ်ရှားနေသည့် မောင်းတံများ၊ ဖြူဖွေးသောခေါင်းတိုင်များနှင့် ကောင်းကင်သို့ သွယ်နွဲ့စွာ ပျံတက်နေတတ်သည့် ရေနွေးငွေ့များ၊ မီးခိုးတန်းများဖြင့် ပြည့်နှက်လျက်ရှိခဲ့သည်။ ပျားပန်းခပ်သည့်ပမာ လှုပ်လှုပ်ရွရွ သွားလာလုပ်ကိုင်နေသော လုပ်သားများကို တွေ့ခဲ့ရသည်။ မအိုမင်းသော ရေနံ့မြေ၊ မရပ်နားသော ရေနံ့မြေ...”**

ဝတ္ထုတို

အုပ်ထိန်းသူ

မိုးခရေ (ရွှေကျင်)

ကျွန်မ... ဒီဝါတွင်း သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။

အဲဒီနေ့က...

အင်းလေး မိုင်းသောက်မြောက်ဈေးပါးရွာက ဒေါ်ခင်စိုးဝင်းတို့ အရုဏ်ဆွမ်း၊ နေ့ဆွမ်းလာလှူတဲ့နေ့ပေါ့။

အရုဏ်ဆွမ်း ကြာဆံ့ချက်...

နေ့ဆွမ်းချိန်မှာ တစ်ပါးတည်းအေးအေးလူလူ လေးလျှောက်လာချိန်မှာပဲ ကိုရင်လေးနှစ်ပါးကို တွေ့လိုက်ရတာ။

ကိုရင်ငယ်လေး နှစ်ပါး အရိုးစုကျောင်းနဲ့ မနီးမဝေး ကမ်းပါးယံလေးမှာ ခြေတွဲလွဲချထိုင်ကစားနေကြတာ။

“ကိုရင်တို့... ဆယ်နာရီခွဲပြီးပြီဘုရား...”

သွားကြတော့လေ... နောက်ကျနေပါမယ်”

လက်အုပ်ချီလျှောက်လိုက်တော့

“ဆယ့်တစ်နာရီမှ...”တဲ့။

“မမ္မာရုံမှာ ဘုရားကို နေ့ဆွမ်းကပ်ရဦးမှာလေ ကိုရင်ရဲ့... သွားကြတော့...”

ကိုယ်ကသာပြောနေတာ သူတို့အာရုံက

ကိုယ့်ဆီမှာမရှိကြတော့...။

တစ်ပါးနဲ့တစ်ပါး မျက်နှာချင်းဆိုင်ကြည့်ပြီး အပြန်အလှန် အနိုင်မခံအရှုံးမပေးပုံစံနဲ့ ကုန်းအော်နေကြပါတော့တယ်။

“ရကောက် ရကောက် ကိုရကောက်... ယပက်လက်လေး ယပက်လက်လေး

ကကြီးပြောင်းပြန်ရေး.....”

ဪ...။

သူတို့စာဆိုနေကြတာပါလား...

ကိုယ်နေတဲ့ကျောင်းရဲ့ခေါင်းရင်းမှာ မနက်၊ နေ့လယ်၊ ညနေ စာဆိုစာသင်နေသံတွေကြားခဲ့ရ။ ဒီအသံလေးတွေပေါ့...

အတန်းလိုက် တစ်ကျောင်းစီခွဲသင်တဲ့ထဲမှာ ဒီအဖွဲ့က အသံအကျယ်ဆုံး။

“ဟယ်..

ကိုရင်တို့က တော်လိုက်တာ..

တပည့်တော်က မရဘူးဘုရား..

ရချင်လိုက်တာ...”

အမှန်တရားကိုပြောလိုက်တာပါ။ အဲဒီစာလေး တွေမရဘူးလေ...တကယ်ကိုရချင်သိချင်နေတာ...။

“အေး...အေး...နောက်ကျနေရင်တော့ ဦးဇင်း တွေ ဆူတော့မှာပဲ”

ပြောလည်းပြော ဆက်ထွက်လာခဲ့တော့ နှစ်ပါး လုံးက ပြေးလိုက်လာကြပါတယ်။

“ဆရာလေး...ဆရာလေး” တဲ့..

ဘုရားလို့ထူးပြီးလှည့်ကြည့်မိတော့

တစ်ပါးက ပြောပါတယ်။

“ဆရာလေးက စာမရဘူးလား...”တဲ့။

“စာမဆိုတတ်ဘူးလား”တဲ့...။

လမ်းလျှောက်နေရင်းကပဲ လက်အုပ်ချီလို့ ပြန်ပြောမိ..

“တင်ပျံ... မရဘူးဘုရား...”ဆိုတော့ နောက် တစ်ပါးက...စဉ်းစဉ်းစားစားလေးပြောပါတယ်...။

“စာတတ်မှ ရမယ်နော့ ဆရာလေး...”တဲ့...။

ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်နေချိန် မှာပဲ

“ကိုရင်သင်ပေးမယ်”



ဪ...။ တင်ပျံဘုရား...တင်ပျံဘုရားဆိုတော့ “လိုက်ဆို”တဲ့...။

အဲ... ကိုယ့်ရှုမျိုးကိုယ်ပတ်နေပေါ့...။ အေးလေ... ဆို...ဆိုတော့လည်း လိုက်ဆိုလိုက်

တာပေါ့...။ ဆွမ်းစားဆောင်သွားတဲ့လမ်းလေးမှာ သံပြိုင်

အော်ပြီး တိုင်ပေးနေလိုက်တာ...။ “ရကောက်..ရကောက်..ကိုရကောက်”

“ရကောက်.. ရကောက်..ကိုရကောက်”

“ရထားစီးလို့ ခရီးရောက်...”

“ရထားစီးလို့ ခရီးရောက်...”

“ပွဲခင်းရောက်ခါ ပျော်စရာ”

“ပွဲခင်းရောက်တာ ပျော်စရာ”

“မဟုတ်ဘူး..

ပွဲခင်းရောက်ခါ ပျော်စရာ”

“တင်ပျံဘုရား

ပွဲခင်းရောက်ခါ ပျော်စရာ”

“ရဟတ်စီးကြမှာ”

“ရဟတ်စီးကြမှာ”

“ရနံ့ဖြာတဲ့ ရေမွှေးလေး”

“ရနံ့ဖြာတဲ့ ရေမွှေးလေး”

“ဝယ်သွားကြစို့လေး”

“ဝယ်သွားကြစို့လေး”

သုံးခေါက်လိုက်ဆိုရပါတယ်...။

ပြီးတော့ ပြန်ဆိုပြရပါတယ်...။

မှားတာကို ဝိုင်းအော်ပြင်ပေးပါတယ်...။

ဆရာနှစ်ပါး တပည့်တစ်ပါး သုံးပါးရဲ့အသံတွေ

က တောင်ကမ်းပါးယံကို ပဲ့တင်ထပ်လို့ပေါ့...။

ဆွမ်းစားဆောင်ရှိရာကိုဆင်းတဲ့အုတ်လှေကား နားရောက်တော့...။

“ညနေကျရင် ဦးဇင်းမောင်တူးကိုပြောပေး မယ်နော်”တဲ့။

ရုတ်တရက် ဘာပြောတာပါလိမ့်ဆိုပြီး နားမလည်လိုက်... မျက်ခုံးပင့်ပြီး ကြောင်ကြည့်

နေစဉ်မှာပဲ ထပ်ပြောလာတာက..

“စာတတ်မှနော့ ဆရာလေး...”တဲ့။

ဪ...သူတို့ဆရာဆီမှာ ကိုယ့်ကိုကျောင်းအပ် ပေးကြမလို့ပါလား...။

ရုတ်တရက် ပြုံးစိစိဖြစ်သွားမိရင်းက လက်အုပ် ချီလို့ တင်ပျံဘုရား... တင်ပျံဘုရား... ပြောလိုက်မှ

သူတို့ကျောင်းဘက်ကို အပြေးတက်သွားကြပါတော့ တယ်...။

ဪ... အသက် (၆၆) နှစ် ပြည့်မည့်လမှာ နန္ဒီမမ္မာ စာစသင်ရပါတော့မယ်...။

ကိုယ့်ရဲ့အုပ်ထိန်းသူ ကိုရင်နှစ်ပါးက ကိုယ့်ကို ကျောင်းအပ်ပေးမှာပေါ့လေ...။

အတွေးနဲ့သဘောတွေကျပြီး ပြုံးစေ့စေ့ဖြစ်နေ မိပါတော့တယ်...။

ညနေပိုင်းမှာတော့ အဲဒီကိုရင်လေးနှစ်ပါး တကယ်လာခေါ်ပါတယ်...။

“ကိုရင်ရေ ကိုရင်တို့ဆရာကို အရင်ပြောပြလိုက် ပါဦးဘုရား”ဆိုတော့ ပြေးထွက်သွားကြတာ။ ပြန်ပေါ်မလာကြတော့ပါ...။

ခုပြန်တွေး သဘောတွေကျ တကယ့်ကိုရင် လေးတွေ သူတစ်ပါးကို စာတွေတတ်စေချင်တဲ့ စေတနာရှိကြပါတယ်...။

သူတို့ပြောသွားတာလေးလေ.. နားထဲ ကြားယောင်နေမိဆဲ..

“စာတတ်မှနော့ ဆရာလေး...”တဲ့...။

ငါတို့မြေကို တည်စေမှု

- ★ အရှေ့ အနောက်တောင်မြောက်ပါ “တို့ပြည်ထောင်စု” မှာ။ ဝိုင်းဝန်းပတ်ချာ နေထိုင်ကြ တိုင်းရင်းသား စုံစု။
- ★ အရှေ့ဘက်က ရှမ်းကာကွယ် လုံခြုံပါပေတယ်။ ကယား ယုန်နွယ်ပါဝင်လို့ ကချင်သားချင်းတို့။
- ★ အနောက်ဘက်မို့ ရခိုင်မှာ စောင့်ရှောက် နေထိုင်ကာ။ ချင်းတွေဝင်ပါ ကူတွဲကြ လုံခြုံခိုင်မာလှ။
- ★ တောင်ဘက်ကျတော့ ကာကွယ်ရာ ပမာသွေးစည်းပါ။ ညီညာပေတယ် ကရင်များ မွန်တွေလက်တွဲထား။
- ★ မြောက်ဘက်တစ်လွှား အားမာန်ချီ ကချင်စည်းလုံးသည်။ တွဲဖက်ညီညီ သွေးသားမို့ ပမာပါဝင်လို့။
- ★ တိုင်းရင်းသားတို့ စည်းလုံးညီ အလယ်မြန်မာပြည်။ နေထိုင်ပါသည် ညီနောင်များ ပမာနဲ့အပြား။
- ★ တိုင်းရင်းသားတို့ ပိုင်ဆိုင်ရာ ပြည်ထောင်စု ခေါ်ပါ။ ကျူးမလာနဲ့ တစ်လက်မ ဝိုင်းဝန်းကာကွယ်ကြ။
- ★ တို့များကလည်း သူတို့မြေ မကျူး မကျော်ပေ။ ငါတို့မြေကို တည်စေမှု “မြန်မာ” ပြည်ထောင်စု။ သမိုင်း မော်ကွန်းပြု။ ။


သူရဇော်

ရှေးယခင်ကာလများက ဆန်ရှားပါးမှုကြောင့် ဆလုံတိုင်းရင်းသားတို့မှာ ကျွန်းများပေါ်မှရရှိသော “ဆလုံအခေါ် လအန်း၊ ဘုဘွန်း၊ ကျွေးဥများ ကျောက်ဆောင်များတွင် တွယ်ကပ်နေသည့် ခရင်းများ ပင်လယ်မှ ရရှိသော ခရုများ၊ ကမာကောင်များ၊ ငါးများကိုသာ စားသုံးကြလေ့ရှိသည်။

ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်ပြင်နှင့် ပင်လယ်ရိက္ခန်းများပေါ်တွင် လှည့်လည်သွားလာ နေထိုင်ကြသောမလေးမျိုးဖြင့် ဘဝကိုရှင်သန် ဖြတ်သန်းကြသူများဖြစ်ရာ အစားအစာများမှာလည်း ပင်လယ်မှရသော အစားအစာများနှင့် ကျွန်းများပေါ်မှ ရရှိသော အစားအစာများသာ ဖြစ်ပေသည်။

# ဆလုံတိုင်းရင်းသား ရိုးရာအစားအစာ

## မနုဿဝင်းမော်



ဆလုံသမီးပျိုများ ကျောက်ဆောင်များ၌တွယ်ကပ်နေသော “ခရင်း”များကို ခွာနေစဉ်။

ရှေးကာလအချိန်က မီးကိုအသုံးမပြုတတ်ကြ သေးသဖြင့် ငါးကိုအစိမ်းလိုက်စားကြကြောင်းနှင့် ဖဆပလအစိုးရလက်ထက်မှစ၍ မီးကိုအသုံးပြုလာ တတ်သည့်အခါ ငါးကိုအစိမ်းမစားကြတော့ဘဲ ချက်ပြုတ်စားကြကြောင်း မှတ်သားဖူးပါသည်။

ကျောက်ဆောင်များတွင် တွယ်ကပ်နေသည့် ခရင်းကိုဖြင့် အစိမ်းလိုက်အတိုင်းသာ စားနေကြ သေးပြီး အစိမ်းလိုက်ဖြစ်စေ၊ သုပ်၍ဖြစ်စေ၊ ရရှိသော သီးနှံများနှင့် ရောနှောကြော်လှော်၍ဖြစ်စေ စားကြ သည်။

ယခုနောက်ပိုင်းတွင် ကူးလူးဆက်သွယ်မှုများ ရှိလာခြင်းနှင့် ကူးသန်းရောင်းဝယ်မှုများ ထွန်းကား လာသဖြင့် “ထမင်း”ကို အဓိကထားကာ စားလာကြ တော့သည်။ ထမင်းစားရာတွင် မနက်မိုးလင်း တစ်ကြိမ်၊ နေမုန်းမတည့်မီ တစ်ကြိမ်၊ ညမိုးချုပ်တွင် တစ်ကြိမ် တစ်နေ့လျှင် သုံးကြိမ်၊ လေးကြိမ်ခန့် စားလာကြသည်။

ဆလုံတိုင်းရင်းသားတို့၏ ဟင်းလျာများအဖြစ် ခရင်းကို အစိမ်းလိုက်ဖြစ်စေ၊ သုပ်၍ဖြစ်စေ၊ ရွှေဖရုံသီး နှင့် ရောနှောကြော်လှော်၍ဖြစ်စေ၊ ကဏန်းကို ဟင်းချို ချက်၍ဖြစ်စေ၊ ပုဇွန်ခေါ် ကျောက်ပိုးကို သုပ်၍ဖြစ်စေ၊ အကန်းခေါ် ငါးကို အကောင်လိုက်ကင်၍ဖြစ်စေ၊ ငါးကို ပအုန်းရည် ခေါ် ထန်းရည်ချဉ်ဖြင့် ပြုတ်၍

ဖြစ်စေ၊ ကနစိုးသီးနှင့်ဆင်တူသည့် ကသွပ်သီး ခေါ် အချဉ်သီးနှင့် ပုစွန်ငါးပိကိုထောင်း၍ဖြစ်စေ စားလေ့ရှိ ကြောင်း “ဆလုံတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝ” စာအုပ်မှတ်တမ်းများအရ သိရသည်။

ထို့အပြင် အရှည် ရှစ်လက်မခန့်ရှိကာ လုံးပတ် မှာ လက်ညှိုးလုံးခန့်ရှိသည့် တီကောင်ပုံသဏ္ဍာန်

မျိုးရှိသော “သဲပလုပ်ကောင်ကို အစိမ်းလိုက်ဖြစ်စေ၊ လက်သုပ်သုပ်၍ဖြစ်စေ၊ ချက်ပြုတ်ကြော်လှော်၍ ဖြစ်စေ စားကြပြီး ရေစစ်ချိန်တွင်မှရရှိသော တအမ်းခေါ် ရေဖြူးကောင်ကို အစိမ်းလိုက်ဖြစ်စေ၊ ကြော်လှော်၍ ဖြစ်စေ အမျိုးမျိုးပြုလုပ်စားသောက်ကြလေ့ရှိသည်။ ဆလုံတိုင်းရင်းသားတို့သည် ကျွန်းပေါ်တွင်

နေချိန်များ၌ ကုန်းလိပ်၊ ရေလိပ်၊ လိပ်ဥများနှင့် မျောက်တို့ကို ဟင်းစားအဖြစ်ရှာဖွေကာ ချက်ပြုတ် စားကြသည်။ ပင်လယ်ကမ်းစပ်နှင့်မနီးမဝေးရှိ ရေအနက် သုံးလံ၊ လေးလံခန့် နေရာများတွင် ရေငုပ် ပြီးဖမ်းရသည့် နန်းမျှော၊ ဘလီမျှော၊ မျှောဖြူ၊ မျှောနီ၊ ဝက်မျှော၊ ကင်းမျှောတို့ကိုပြုတ်ပြီး ကျပ်တင် အခြောက်လှန်းကာ စားကြသည်။

ထို့နောက် တောထဲမှရသော အသီးအရွက်များ ကိုလည်း ငါးနှင့်ရော၍ဖြစ်စေ၊ ကျွေးဥတူး၍ဖြစ်စေ၊ သင်္ဘောသီးကို အခြောက်လှန်း၍ဖြစ်စေ၊ ငါးကို အခြောက်လှန်း၍ဖြစ်စေ စားသုံးကြလေ့ရှိသည်။

မိုးရာသီကာလရောက်သောအခါ ဆန်ကိုဝယ်ယူ စားသုံးရန် မလွယ်ကူသောအချိန်၌ ကျွန်းများပေါ် တွင် ပေါက်နေသည့် ကျွေးပင်မှကျွေးဥကို ထမင်း အဖြစ်ချက်၍လည်းကောင်း၊ ကျွေးဥကို ဓားဖြင့် ပါးပါးလှီးကာ အစားအစားထွက်သွားစေရန် ဆားငန် ရေတွင် တစ်ညစိမ်ပြီးမှ ထမင်းကဲ့သို့ချက်၍ လည်းကောင်း စားကြကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။


ယင်းတို့သည် ဆလုံတိုင်းရင်းသားတို့၏ ရိုးရာ အစားအစာများသာဖြစ်ပြီး ယခုအချိန်တွင် ကူးလူး ဆက်ဆံရာဒေသနှင့် လူနေမှုဘဝများ တိုးတက် ပြောင်းလဲလာမှုများအရ အစားအစာများမှာလည်း ဆင့်ကဲဆင့်ကဲ တိုးတက်ပြောင်းလဲမှုများရှိလာမည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

# တိုင်းရင်းသားရိုးရာစကားပုံ ပုံပြင်များ

## မင်းသက်တင်

အကြံကောင်းလျှင်တစ်ချက် အနေကောင်းလျှင်တစ်သက်

ဟိုး... ရှေးရှေးတုန်းကပေါ့ကွယ်။ တစ်နေ့မှာ တောဘုရင်ကေသရာဇာ ခြင်္သေ့မင်းကြီးဟာ တောတွင်းမှာ သွားလာရင်း ရေဆာလာတယ်။ နေကလည်း မြင့်လာချိန်ဆိုတော့ ရေက ပိုဆာလာပြီးစိတ်လည်းတိုလာတော့တာ ပေါ့။ အဲဒီအချိန်မှာပဲ တောင်အောက် နားမှာ သာယာလှပတဲ့ရေကန်ကြီးကို လှမ်းမြင်လိုက်ရတော့။



“ဟင် ဘာတွေဖြစ်နေတာလဲ၊ ဘာလို့များ ရုန်းရင်းဆန်ခတ်ထွက်ပြေး နေကြတာပါလိမ့်။ ဒီနေ့တော့ အထူးအဆန်းပါပဲလား” ရေကန်ကြီးအတွင်းက ကြာရွက်ကြီး ပေါ်မှာထိုင်နေတဲ့ ဖားသူငယ်က ဝန်းကျင် ကိုကြည့်နေရင်း တီးတိုးဆိုလိုက်တယ်။ ပျော်စရာရေကန်ကြီးဟာ ရုတ်တရက် တိတ်ဆိတ် ခြောက်ကပ်သွားတော့တာ ပေါ့။ “ဪ... အမွှေးစုတ်ဖွား၊ ပါးစပ်က ပြုပြု၊ အစွယ်ကဖွေးဖွေးနဲ့ အကောင်ကြီး တစ်ကောင်ပဲ၊ ဒီကောင်ကြီးလာလို့ ငါ့မိတ်ဆွေတွေ ထွက်ပြေးကုန်ကြတာပဲ” ဖားလေးက ရေစပ်နားကို တဖြည်းဖြည်းချင်းကပ်လာတဲ့ ခြင်္သေ့မင်း

“အလို .. ဟိုရေက ရေကန်ကြီးက သာယာလိုက်တာ၊ ကြာမျိုးစုံကလည်း ဖူးပွင့်နေသေး၊ ကျေးငှက်တို့ကလည်း ပျော်မြူးနေကြလို့ ကြည့်နူးစရာ ကောင်းလိုက်တာ။ ရွှေသမင်လေးတွေ၊ ယုန်ငယ်လေးတွေ၊ ဒရယ်တွေ၊ ချေတွေ၊ ဆတ်တွေနဲ့ တောတွင်းသတ္တဝါတွေ အတော်များများ ရှိနေကြတာပဲ။”

ကေသရာဇာခြင်္သေ့မင်းက သဘော တွေ့ကာ တောင်ကုန်းပေါ်ကနေ လှမ်းမြင်နေရတဲ့ ရေကန်ကြီးဆီကို ဒုန်းဆိုင်းသွားတော့တာပေါ့။ ခြင်္သေ့မင်း လာတာသိလိုက်ရတဲ့ ရွှေကျေးလေးတွေ က ရေကန်ကြီးဆီကို အပြေးသွားပြီး မိတ်ဆွေတွေကို သတင်းပို့ရတာပေါ့။

“အဆွေတို့ ခြင်္သေ့ကြီးအပြေး လာနေတယ်၊ ရှောင်ရှားကြပေတော့” ရေကန်ကြီးအပါးမှာပျော်ရွှင်မြူးထူး နေကြတဲ့သတ္တဝါတွေအားလုံး ဘေးလွတ် ရာကို ထွက်ပြေးကြတော့တာပေါ့။

ကို မြင်လိုက်တဲ့အခါ သဘောပေါက်သွား ပြီး စိတ်ဆိုးမာန်ဆိုးလေသံနဲ့ အော်ဟစ် ပြောဆိုလိုက်တယ်။

“ဟေ့ဟေ့ ငါ့ပိုင်နက်ထဲကို ဘယ်ကောင် ကျူးကျော်လာတာလဲ၊ အခု ရပ်လိုက်”

“ဒီတောတစ်ခုလုံးရဲ့ ကေသရာဇာ ခြင်္သေ့မင်းပဲဆိုတာ မသိရောသလား”။

“မင်းကလည်းခြင်္သေ့မင်း၊ ငါကလည်း ဖားမင်းပဲ၊ ဒါကြောင့် ငါ့ပိုင်နက်ကို ငါ့ခွင့်မပေးဘဲ လာခွင့်မပြုဘူး။”

“ဟေ့ ဖားသူငယ်၊ အကောင်သေးသေး နဲ့ ရာရာစတော့၊ ငါလို ကေသရာဇာခြင်္သေ့ မင်းကိုများ ဘာမှတ်နေလဲ။”

“တော်တန်တိတ်၊ အပိုတွေပြောမနေ နဲ့ ထွက်သွားစမ်း။”

အကောင်သေးသေး ဖားသူငယ်က ကေသရာဇာခြင်္သေ့မင်းကို မလေးမစား ပြောရပြန်လားဆိုပြီး ခြင်္သေ့မင်းလည်ဆံမွှေး တွေ ထောင်ထလာကာ ဒေါသအိုး ပေါက်ကွဲတော့တာပေါ့။ ခြင်္သေ့မင်းဟာ အားယူပြီး ပါးစပ်ကိုဟလိုက်ရာ ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီး ပေါ်ထွက်လာပါရော။ ဖားသူငယ်ကတော့ ခြင်္သေ့ကြီး အားယူလိုက်ကတည်းက ရေထဲကို ငုပ်လျှိုးနေလိုက်တာပေါ့။

“ဘာမဟုတ်တဲ့ကောင်လေး ခုတော့ နားကွဲသေပြီမဟုတ်လား” ခြင်္သေ့ကြီးက မြည်တွန်တောက်တီး ကာ ကျေနပ်တဲ့ဟန်နဲ့ ရေသောက်ဖို့ ပြင်လေရာ ဖားသူငယ်က ဒေါသတကြီး

အော်ဟစ်လိုက်ပြန်တယ်။ “ဒီနေရာကနေ ထွက်သွားဆိုတာ မသွားသေးဘူးလား ဟင်း”

ကြာရွက်ပေါ်မှာ မာန်ပါပါ ဟန်အပြည့်နဲ့ထိုင်ရင်း အော်ပြောလိုက် သံကြောင့် ခြင်္သေ့ကြီးက ပိုပြီးဒေါသ ထွက်လာကာ အားယူပြီး ထပ်မံ ဟိန်းဟောက်လိုက်ပြန်တာပေါ့။ ခြင်္သေ့ ကြီးအားယူနေစဉ်မှာပဲ ဖားသူငယ်က ရေထဲကို ငုပ်လျှိုးသွားတာပေါ့ကွယ်။

“မင်းလည်းခြင်္သေ့မင်း၊ ငါလည်း ဖားမင်း၊ ဒီနေရာက ချက်ချင်းထွက်သွား”

ဖားသူငယ်ရဲ့အသံက ထပ်မံ ထွက်ပေါ်လာလိုက်၊ ခြင်္သေ့ကြီးက ဟိန်းဟောက်လိုက်နဲ့ အချိန်တွေအတော် လင့်လာတဲ့အခါ ခြင်္သေ့ကြီးမှာ မောဟိုက်လာခြင်း၊ ပိုမိုဆာလောင်လာ ခြင်း၊ ပိုမိုဒေါသဖြစ်လာခြင်းတို့ကြောင့် ထပ်ကာထပ်ကာ ဟိန်းဟောက်တော့ တာပေါ့။ ဒီလိုနဲ့ပဲ အချိန်တွေကြာလာတဲ့ အခါ ဆင်ခြင်တရားမဲ့ပြီး ဒေါသကြီးရာ တဲ့ ခြင်္သေ့ကြီးခမျာ အော်ဟစ် ဟိန်းဟောက်ရလွန်းလို့ အဆုတ်ကွဲ၊ ရင်ကွဲကာ သေပွဲဝင်ရတော့တာပေါ့ ကွယ်။ ဖားသူငယ်ကတော့ ကြာဖက်ကြီး ပေါ်မှာထိုင်ရင်း ပြုံးနေတော့သတဲ့။

သားတို့သမီးတို့ မောင်တို့မယ်တို့ လည်း “အကြံကောင်းလျှင်တစ်ချက်၊ အနေကောင်းလျှင်တစ်သက်” ဆိုတဲ့ တိုင်းရင်းသားသွေးချင်းတို့ရဲ့ စကားပုံ တွေထဲက မြန်မာရိုးရာစကားပုံလာ ဖြစ်စဉ်သာကေကို အကြောင်းပြုပြီး ဘဝမှာ ဆင်ခြင်တရားအသိပွားကာ လောကကို အလှဆင်နိုင်ကြသူများ ဖြစ်ကြပါစေကွယ်။

# ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၅၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၃၁ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း  
(၁၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ  
(၁၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူ့လူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၁၁-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲခန်းမှစုစုပေါင်း (၁၁,၅၂၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၁) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၃၁) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲခန်းမှစုစုပေါင်း (၆,၁၆၄,၆၇၉) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၅၃၂,၅၅၃) ဦးရှိပြီဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃၃၃) ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၁၀,၈၀၆) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၂၉၇) ဦးရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၁-၁-၂၀၂၂) ရက်နေ့အထိ လူဦးရေစုစုပေါင်း (၂၁,၁၅၉,၂၃၃) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၁၆,၉၉၆,၈၀၈) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၁၆၂,၄၂၅) ဦးရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၁-၁-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေစုစုပေါင်း (၃၈,၁၅၆,၀၄၁) ကြိမ်ထိုးနှံပြီး ဖြစ်ပါသည်။

- ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်၍ သီးသန့်ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ခြင်း၊ နီးနှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။
- သို့ဖြစ်ပါ၍ အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးနှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဓာတ်ခွဲဌာနအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်ခွဲခန်းများ	(၈၇၉) ခု	(၂၆) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ	(၁၃၄) ခု	(၇) ဦး
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၄၂၂) ခု	(၇) ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၃၅) ခု	-
စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)	(၂၁) ခု	-
ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၁,၃၆၃) ခု	(၂) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၅၅၁) ခု	(၈) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၈,၁၂၄) ခု	(၁၀၁) ဦး
<b>စုစုပေါင်း</b>	<b>(၁၁,၅၂၉) ခု</b>	<b>(၁၅၁) ဦး</b>

## ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ (၁၁-၁-၂၀၂၂) ရက်နေ့

ကာကွယ်ဆေးထိုးနှံမှု	အရေအတွက်
ပထမအကြိမ်ထိုးနှံပြီး လူဦးရေ	(၄,၁၆၂,၄၂၅) ဦး
ကာကွယ်ဆေး (၂)ကြိမ်အပြည့် ထိုးနှံပြီး လူဦးရေ	(၁၆,၉၉၆,၈၀၈) ဦး
ပထမအကြိမ်ထိုးနှံပြီး လူဦးရေနှင့် (၂)ကြိမ်အပြည့် ထိုးနှံပြီး လူဦးရေစုစုပေါင်း	(၂၁,၁၅၉,၂၃၃) ဦး
စုစုပေါင်း ထိုးနှံပြီးသော ကာကွယ်ဆေး အကြိမ်ပေါင်း (Vaccine Doses)	(၃၈,၁၅၆,၀၄၁) ကြိမ်

• ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ [www.moh.gov.mm](http://www.moh.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  
ကျန်းမာရေးဝန်ကြီးဌာန

### ကမ္ဘာ့နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက် / သေဆုံးမှု အများဆုံး ၁၀ နိုင်ငံ

စဉ်	နိုင်ငံအမည်	ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့ သေဆုံးလူနာ
၁။	အမေရိကန်	၆၃၃၉၀၈၇၆	၄၂၆၄၁၈၅၂	၈၆၃၈၉၆
၂။	အိန္ဒိယ	၃၆၀၇၀၅၁၀	၃၄၆၃၀၅၃၆	၄၈၄၆၅၅
၃။	ဘရာဇီး	၂၂၆၃၀၀၄၂	၂၁၆၂၆၈၃၆	၆၂၀၈၂၁
၄။	ဗြိတိန်	၁၄၇၃၂၅၉၄	၁၀၉၄၅၈၇၄	၁၅၀၆၀၉
၅။	ပြင်သစ်	၁၂၅၇၃၂၆၃	၈၆၇၁၉၆၉	၁၂၆၀၅၉
၆။	ရုရှား	၁၀၇၀၂၁၅၀	၉၇၅၈၃၆၄	၃၁၈၄၃၂
၇။	တူရကီ	၁၀၁၁၇၉၅၄	၉၃၉၄၀၈၉	၈၃၉၈၀
၈။	အီတလီ	၇၇၇၄၈၆၃	၅၅၀၀၉၃၈	၁၃၉၅၅၉
၉။	ဂျာမနီ	၇၆၃၁၄၅၃	၆၈၃၆၆၀၀	၁၁၅၂၇၄
၁၀။	စပိန်	၇၅၉၂၂၅၂	၅၂၀၀၀၅၄	၉၀၃၈၃

### အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ သတင်းထုတ်ပြန်ချက်

စဉ်	နိုင်ငံအမည်	ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့ သေဆုံးလူနာ
၁။	အင်ဒိုနီးရှား	၄၂၆၈၀၉၇	၄၁၁၆၉၆၂	၁၄၄၁၅၀
၂။	ဖိလစ်ပိုင်	၃၀၅၈၆၃၄	၂၇၉၇၈၁၆	၅၆၅၄
၃။	မလေးရှား	၂၇၉၂၀၃၅	၂၇၂၀၃၉၉	၃၁၇၂၃
၄။	ထိုင်း	၂၂၉၂၉၀	၂၂၀၄၁၃၅	၂၁၈၇၂
၅။	ဗီယက်နမ်	၁၉၃၀၄၂၈	၁၅၉၆၉၆၀	၃၄၇၈၇
၆။	မြန်မာ	၅၃၂၅၅၃	၅၁၀၈၀၆	၁၉၂၉၇
၇။	စင်ကာပူ	၂၈၇၂၄၃	၂၇၉၉၃	၈၃၈
၈။	လာအို	၁၂၁၄၃၆	၁၁၃၆၀၅	၄၆၄
၉။	ကမ္ဘောဒီးယား	၁၂၀၆၈၄	၁၁၇၀၄၃	၃၀၁၅
၁၀။	ဘရူနိုင်း	၁၅၇၅၀	၁၅၃၈၁	၉၈

# “တူယုညွန့်ပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု (၄)ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော် ဇန်နဝါရီ ၁၂

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယုညွန့်ပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၄) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၁၄ ရက် (သောကြာနေ့)ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။

အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်းမိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီနား၊ ကယားပြည်နယ်မှ အိမ်သရဖူ၊ မန္တလေးတိုင်းဒေသကြီးမှ ဝေဝေဖြိုး၊ ချင်းပြည်နယ်မှ ရေပတ္တာ၊ ကချင်ပြည်နယ်မှ အကျိုး၊ နေပြည်တော်မှ စိုင်းလင်း၊ မကွေးတိုင်းဒေသကြီးမှ မြတ်နိုးစံနှင့် ကရင်ပြည်နယ်မှ စောရဲရဲတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့က တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ

၁၆ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

“တူယုညွန့်ပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ တွင် နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်းကောင်း၊ နောက်ဆုံးပွဲစဉ် သုံးပွဲကို ရန်ကုန်မြို့ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင် လည်းကောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှစပြီး အပတ်စဉ်သောကြာနေ့ညတိုင်းမှာ Live ရိုက်ကူးထုတ်လွှင့်ပြသခဲ့ရာ ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေနေ့) ညအပါအဝင် ဖေဖော်ဝါရီ ၁၁ ရက် အထိ အပတ်စဉ်သောကြာနေ့ညတိုင်း သီဆိုယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်



## သုတေသနသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် ဇန်နဝါရီ ၁၂

သုတေသနသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၄၉)ကို ဇန်နဝါရီ ၁၄ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ် (၄၉)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို တေးသံရှင် ရဲထိုက်နှင့် ယဉ်လတ် တို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁၄ ၊ ၁၅ ၊ ၁၆ ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်



## “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ ပွဲစဉ်(၂) မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ပြသမည်

နေပြည်တော် ဇန်နဝါရီ ၁၂

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း(ဗဟို) တို့ပူးပေါင်းပြီး “စိန်ရတုပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ ပွဲစဉ်(၂)ကို ဇန်နဝါရီ ၁၅ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီး တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော် အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော်များဖြစ်ကြသည့် ရွှေကျား၊ ရွှေကောင်း၊ ဖြိုးကျော်နှင့် ပေါက်ကျော်တို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

## အနုပညာ အေးပြည့် - ရေးသားသည် ဆန်းရယ်ဂျင်ရဲ့ ရုပ်ရှင်သစ် လာမည့်လအတွင်း ပြသမည်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ဆန်းရယ်ဂျင်ရဲ့ ရုပ်သံဇာတ်လမ်းတွဲသစ်ကို မကြာမီ ထုတ်လွှင့်ပြသ တော့မှာဖြစ်ပါတယ်။ လတ်တလောမှာ အဆိုပါဇာတ်လမ်းတွဲ ရုပ်ရှင်အတွက် ဇာတ်ညွှန်းဖတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီလအတွင်း ယင်းဇာတ်လမ်းတွဲကို စတင်ထုတ်လွှင့် ပေးမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဆန်းရယ်ဂျင်ဟာ အဆိုပါ ဇာတ်လမ်းတွဲသစ်မှာ အဓိကအမျိုးသမီး ဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။ ယင်းဇာတ်လမ်းတွဲဟာ အသက် ၄၀ ပြည့်တော့မယ့် အမျိုးသမီးသုံးဦးအကြောင်းကို ပုံဖော်ထားတာဖြစ်ပြီး 39 လို့ ယာယီအမည်ပေးထားပါတယ်။ ဒီဇာတ်လမ်းတွဲကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းဇာတ်လမ်းတွဲမှာ ဆန်းရယ်ဂျင်နဲ့တွဲဖက်ကာ အဓိက အမျိုးသားဇာတ်ဆောင်အဖြစ် မင်းသားယွန်ဂျင် ပါဝင်သရုပ်ဆောင် မှာပါ။ အဆိုပါ ဇာတ်လမ်းတွဲဟာ အထက်တန်းဒုတိယနှစ်မှာ စတင် ဆုံတွေ့ခဲ့ကြတဲ့ သူငယ်ချင်းသုံးဦးရဲ့ သံယောဇဉ်ကိုလည်း ထည့်သွင်း



ပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှု တွေနဲ့ အချစ်ရေး အကြောင်းအရာတွေ ကိုလည်း ထည့်သွင်း ဖန်တီး ထားတယ်လို့ သိရပါတယ်။

39 မှာ ဆန်းရယ်ဂျင်ရဲ့ သူငယ်ချင်းတွေအဖြစ် မင်းသမီး ဂျွန်မီဒိုနဲ့ ကင်ဂျီယွန်းတို့က တွဲဖက်ပါဝင်ထားပါတယ်။ ဆန်းရယ်ဂျင် ပါဝင်ထားတဲ့ ဇာတ်ကောင်ကတော့ ဂန်းနမ်းမှာ ဆေးခန်းဖွင့်ထားတဲ့ အရေပြားဆရာဝန်တစ်ဦးဖြစ်ပြီး ဂျွန်မီဒိုကိုတော့ မင်းသမီးဖြစ်ဖို့ရာ တိတ်တဆိတ်အိပ်မက်မက်နေတဲ့ ကျောင်းဆရာမတစ်ဦးအဖြစ် တွေ့မြင်ရမှာပါ။ ကင်ဂျီယွန်းကတော့ အလှကုန်ပစ္စည်း အရောင်းဌာန ရဲ့ မန်နေဂျာအဖြစ် ပါဝင်ပုံဖော်ထားပါတယ်။



## Super Junior ရဲ့ တေးသီချင်း U ကို ပြန်လည်ဆန်းသစ်ထုတ်လွှင့်မည်

တောင်ကိုရီးယား အမျိုးသားတေးဂီတအဖွဲ့ Super Junior ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကတော့ တစ်ချိန်က ကျော်ကြားခဲ့တဲ့ အဖွဲ့ရဲ့ တေးသီချင်း တစ်ပုဒ်ဖြစ်တဲ့ U ရဲ့ တေးဗီဒီယိုကို ပြန်လည်ဆန်းသစ်ထုတ်လွှင့်မှာဖြစ်ကြောင်း လတ်တလောမှာ ထုတ်ပြန် ခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၀၆ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ အဆိုပါ တေးသီချင်းကို ပြန်လည်ဆန်းသစ်ကာ တေးဗီဒီယိုသစ်ကို ဇန်နဝါရီ ၁၃ ရက်မှာ စတင် ထုတ်လွှင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုထုတ်လွှင့်တာဟာ Remastering လို့ အမည်ရတဲ့ ပရောဂျက်တစ်ခုအဖြစ် ထုတ်လွှင့်ခြင်း ဖြစ်ပြီး အဆိုပါအစီအစဉ်ဟာ အက်စ်အမ်အင်တာတီန်းမန်နဲ့ ယူကျူ အကြား ပူးပေါင်းဖန်တီးမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။











**မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများလွှဲပြောင်းဖြန့်ဖြူးခြင်း**  
 ပြည်ပထုတ်လုပ်သူ Syntech International Co., Ltd မှ မြန်မာနိုင်ငံ ပိုးသတ်ဆေး  
 မှတ်ပုံတင်အဖွဲ့တွင် မှတ်ပုံတင်ထားသော အောက်ဖော်ပြပါ ပိုးသတ်ဆေးများကို ပြည်တွင်း  
 မူလဖြန့်ဖြူးသည့် Agro Tech Co., Ltd မှ Farm Link Co., Ltd သို့ ဖြန့်ဖြူးသူ  
 ပြောင်းလဲ၍ တင်သွင်းဖြန့်ဖြူးရောင်းချမည်ဖြစ်ပါသည်-

စဉ်	ကုန်သွယ်မှုအမည်	အဆီပိရိုပစ္စည်းအမျိုးအစား	မှတ်ပုံတင်	
			အမျိုးအစား	မှတ်ပုံတင်အမှတ်
1	Copper Tech 77% WP	Copper Hydroxide 77% WP	Full	P-2020-2380
2.	Attention 72 SL	2,4-D Amine Salt 72% SL	Full	P-2020-2384

သို့ဖြစ်ပါ၍ အဆိုပါဖြန့်ဖြူးသူ ပြောင်းလဲခြင်းကို ကန့်ကွက်လိုပါက တွဲဖက်အတွင်းရေးမှူး၊  
 မြန်မာနိုင်ငံပိုးသတ်ဆေးအဖွဲ့၊ သီးနှံကာကွယ်ရေးဌာနမှူး၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့၊  
 (၁၄)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

(၃-၂၀၂၂)ရက်နေ့ထုတ် ကြေးမုံသတင်းစာ (စာ-၂၄)တွင် ဖော်ပြပါရှိသော  
**ဦးအေးကြည်၏ လွှဲအပ်ချက်အရ**  
**တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မာမာ(စဉ်-၁၃၄၃၈၆)၏ “စိတ်တိုင်းကျ”**  
**(Seit Taing Kya)လက်ဖက်ရည်ဆိုင် (စားဖွယ်စုံနှင့်အအေးမျိုးစုံ)ကုန်အမှတ်တံဆိပ်**  
**သတ်ပေးကြေညာချက်အပေါ် ရှင်းလင်းသတိပေးကြေညာခြင်း**

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇရိပ်သာ၊ (အမှတ်-၁၇/E)၊  
 ဒေါ်ခင်ခိုင်ဝင်း [၁၂/မကတ(နိုင်) ၀၈၀၁၀၂]နှင့် မောင်နှမများ၏ လွှဲအပ်ညွှန်ကြားချက်အရ ကြေညာ  
 သည့်မှာ-

အထက်အကြောင်းအရာပါ “စိတ်တိုင်းကျ” လက်ဖက်ရည်ဆိုင်(စားဖွယ်စုံနှင့်အအေးမျိုးစုံ)  
 ဟူသော တံဆိပ်အမည်အမှတ်သားဖြင့် စားသောက်ကုန်လုပ်ငန်းသည် (ကွယ်လွန်သူ)ဦးအောင်ထိုက်  
 [၁၂/မကတ(နိုင်)၀၈၇၇]က သက်ဆိုင်ရာရုံးဌာနမှား၌ ဦးအောင်ထိုက်အမည်ဖြင့် လုပ်ငန်းလိုင်စင်ရယူ  
 ခြင်း၊ အခွန်ငွေပေးဆောင်ခြင်းများပြုလုပ်ပြီး စတင်သုံးစွဲလုပ်ကိုင်ခဲ့သော အမည်တံဆိပ်အမှတ်အသား  
 နှင့် လုပ်ငန်းဖြစ်ပါသည်။ ဦးအောင်ထိုက်သည် (၂၃-၉-၂၀၁၆)ရက်တွင် ကွယ်လွန်ခဲ့ပြီးနောက် ၎င်း၏  
 အမွေဆက်ခံသူများဖြစ်ကြသော ဒေါ်ခင်ခိုင်ဝင်းနှင့် မောင်နှမများက ယနေ့တိုင် စဉ်ဆက်မပြတ်လုပ်ကိုင်  
 နေကြပါသည်။

ဦးအေးကြည်သည် ဦးအောင်ထိုက် မကွယ်လွန်မီကတည်းက “စိတ်တိုင်းကျ”လက်ဖက်ရည်ဆိုင်  
 လုပ်ငန်းတွင်ပါဝင်သော ၎င်း၏ပိုင်ဆိုင်မှုစေလွှတ်လျှော့ချပေးရန် ကိုယ်တိုင်ပိုင်ဆိုင်မှုဖြစ်သည့်အပြင်  
 “စိတ်တိုင်းကျ” အမည်ဖြင့် လက်ဖက်ရည်ဆိုင်လုပ်ငန်းသည် ၎င်းနှင့်မသက်ဆိုင်တော့ကြောင်း စာချုပ်စာတမ်းဖြင့်  
 အတိအလင်း လက်မှတ်ရေးထိုးဝန်ခံခဲ့ပြီးဖြစ်ပါသည်။

ဦးအောင်ထိုက်ကွယ်လွန်သည်ကို အကြောင်းပြု၍ ဦးအေးကြည်က “စိတ်တိုင်းကျ”အမည်  
 တံဆိပ်အမှတ်အသားနှင့် လက်ဖက်ရည်(အအေး၊ မုန့်မျိုးစုံ)လုပ်ငန်းကို ၎င်းတစ်ဦးတည်းပိုင်ဆိုင်မှု  
 ရစေရန်ရည်ရွယ်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတော်၌ မိမိတို့အား အသိမပေးဘဲ မှတ်ပုံတင်သွင်း  
 ခဲ့ခြင်းဖြစ်ပါသည်။ ယင်းကိစ္စကို (၃-၂၀၂၂)ရက်နေ့ထုတ် ကြေးမုံသတင်းစာ ကြေညာချက်ပါရှိ  
 သည့်အပြင် သိရှိရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏အမွေဆက်ခံသူအနေဖြင့် ကွယ်လွန်သူ ဦးအောင်ထိုက်၏  
 အမွေဆက်ခံမှုအခွင့်အရေးအရ “စိတ်တိုင်းကျ” အမည်တံဆိပ်အမှတ်အသားနှင့် လက်ဖက်ရည်  
 (စားဖွယ်စုံ)လုပ်ငန်းကို မိမိတို့ပိုင်ဆိုင်အသုံးပြုခြင်းအတွက် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတော်၌  
 မှတ်ပုံတင်သွင်းထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၃-၂၀၂၂)ရက်နေ့ထုတ် ကြေးမုံသတင်းစာ  
 (စာ-၂၄)တွင်ပါရှိသော ဦးအေးကြည်နှင့် ၎င်း၏တရားလွှတ်တော်ရှေ့နေ၏ ကုန်အမှတ်တံဆိပ်  
 မှတ်ပုံတင်သွင်းထားကြောင်း ကြေညာချက်ကို ဤကြေညာချက်ပါရှိပြီးနောက် ရက်သတ္တ(၂)ပတ်  
 အတွင်း ပြန်လည်ပယ်ဖျက်ရုပ်သိမ်းမှုပြုပေးရန် သတိပေးကြေညာအပ်ပါသည်။

လွှဲအပ်ချက်အရ-		
<b>ဦးသန်းစိုး(ထွန်း)</b>	<b>ဒေါ်မုယာ</b>	<b>ဦးဇော်ဇော်နိုင်အောင်</b>
<b>B.A(Eco),H.G.P,R.L.,D.B.L</b>	<b>LL.B,Dip.in Business Law</b>	<b>LL.B</b>
<b>တရားလွှတ်တော်ရှေ့နေ</b>	<b>တရားလွှတ်တော်ရှေ့နေ</b>	<b>တရားလွှတ်တော်ရှေ့နေ</b>
<b>(စဉ်-၅၄၉၃)</b>	<b>(စဉ်-၆၆၆၀)</b>	<b>(စဉ်-၁၁၄၆၁)</b>
<b>အမှတ်(၁၇၅/ဘီ)၊ ပထမထပ်၊ (၃၈)လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။</b>		

**ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း**  
 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်  
 အမှတ်(၄၆-၁၁၆)အမှတ်-၁၈၊ မြေအကျယ်အဝန်း အလျား  
 (၈၀)xအနံ(၆၀)၊ စတုဂံပုံ၊ ရေယို(၁၀၀၀)၊ ဧရိယာ(၁.၀၁၀)ဧကရှိ ခေါ်စောမြ  
 သီတာရိန် (၁၁)ဦးသန်းရှိ [၁၂/ကမရ (နိုင်)၀၅၇၆၂]အမည်ပေါက် နှစ်(၆၀)  
 ဂရန်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်ကို အမည်ပေါက်  
 ပိုင်ဆိုင်ပြီး ကျွန်ုပ်တို့သို့ ရောင်းချရန်ကမ်းလှမ်းသဖြင့် အပိုင်ဝယ်ယူရန်  
 ရောင်းကြေးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ခေါ်စောမြသီတာရိန်  
 ကိုယ်စား ခေါ်မေ့သိမ်းထဲသို့ ပေးအပ်ထားပြီးဖြစ်ပါသဖြင့် အဆိုပါအရောင်း  
 အဝယ်နှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ဤကြေညာချက်ပါရှိသည့်နေ့မှ  
 (၁၄)ရက်အတွင်း ကျွန်ုပ်တို့သို့ လူထုတိုင်လားရောက်ကန့်ကွက်နိုင်ပါ  
 သည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်း မရှိပါက အရောင်းအဝယ်ကို  
 ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာ  
 အပ်ပါသည်။

**ဦးမြင့်ဦး[၁၂/လသန(နိုင်)၀၅၇၆၂]**  
**အမှတ်(၄၇/၅၇)၊ ဘုရင့်နောင်လမ်း၊ မြောက်ဒဂုံ၊**  
**Ph:09-764734221,09-43082310**

**ပျောက်ဆုံးကြောင်း**  
 စိုင်းကိုကို [၅/ကလတ(နိုင်)  
 ၀၉၄၇၀၈] CDC No. 91399  
 တိုင်ဆောင်သော သင်္ဘောသား PSC  
 & RB လက်မှတ် ပျောက်ဆုံးသွားပါ  
 သဖြင့် တွေ့ရှိပါက အကြောင်းကြား  
 ပေးပါရန်။ **ဖုန်း-၀၉-၇၉၀၆၀၀၉၉**

**ပျောက်ဆုံးကြောင်း**  
 ဦးနိုင်ဝင်းလွင် [၁၂/သကတ  
 (နိုင်)၀၆၇၆၁၉] တိုင်ဆောင်သော  
 သင်္ဘောသားစာရွက်စာတမ်းများ  
 ဖြစ်သော (4 tickets, SSA/DSA,  
 CDC)သည် ပျောက်ဆုံးသွားပါ  
 သဖြင့် တွေ့ရှိပါက အကြောင်းကြား  
 ပေးပါရန်။ **ဖုန်း-၀၉-၄၂၀၀၁၆၅၈၃**

**ရန်ကုန်မြို့၊ သယံဇာတကွန်ဗျေးမြို့နယ်၊ (ကြီးပွားရေးမြောက်ပိုင်း)ရပ်ကွက်၊**  
**တပင်ရွှေထီးလမ်း၊ တိုက်အမှတ်(၁၀၉/ခ)ဟုခေါ်တွင်သော တစ်ခန်းတည်း**  
**RC (၆)ထပ်တိုက်၏ (တတိယထပ်) (၄)လွှာ၊ အကျယ်အဝန်း ပေ(၁၈x၅)ခန့်ရှိ**  
**BCC အပါ RC တိုက်ခန်း**  
 အထက်ဖော်ပြပါတိုက်ခန်းကို တရားဝင်ပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိသူဟု ဝန်ခံကတိပြုသူ  
 ဦးအောင်မြတ်သက် [၁၂/စခန(နိုင်)၀၁၅၅၂] ထံမှ ကျွန်ုပ်တို့၏အိမ်ထောင်ဖြစ်သူ ဒေါ်ခင်အေးမုယာ  
 [၁၂/တမန(နိုင်)၀၀၅၅၉၂]က အပြီးအပိုင် လွှဲပြောင်းပေးပေးပြီးဖြစ်ကြောင်း အများသိစေရန် ကြေညာ  
 အပ်ပါသည်။

**လွှဲအပ်ညွှန်ကြားချက်အရ-တရားလွှတ်တော်ရှေ့နေများ**  
**ဦးမြင့်သန်း** ဒေါ်သိရီလှိုင် **ဦးအောင်စော်မိုး** ဒေါ်ဖြူဖြူထွန်း(အထက်တန်းရှေ့နေ)  
**(စဉ်-၆၉၆၃)** **(စဉ်-၁၅၅၆၀)** **(စဉ်-၁၆၃၇၆)** **(စဉ်-၃၂၅၆၆)**

**Zaluckpwin Real Estate & Law Firm 2013@gmail.com**  
**စာချုပ်စာတမ်း (အထူး)ဝန်ဆောင်မှုပေးသည်။ Ph-09-5018076**  
**အမှတ်(၁၀၉၄)၊ ပင်လုံလမ်းမ၊ (၃၅)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်။**

**လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန**  
**လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း**  
**အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း**

၁။ ၂၀၂၁-၂၀၂၂ (အောက်တိုဘာလ မှ မတ်လအထိ) (၆)လတာတာရေးနစ်၊  
 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ အပူ  
 စွမ်းအင်သုံးစက်ရုံများဌာနလက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက်  
 CCTV System (10 Sets) (1 Lot)(မြန်မာကျပ်ငွေ)ဖြင့် (DDP At Site)ဝယ်ယူရန်  
**အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်-**

(က) Tender No.13/EPGE/2021-2022	အပူစွမ်းအင်သုံးစက်ရုံများအတွက် CCTV System 1 Lot (10 Sets)ဝယ်ယူခြင်း။
---------------------------------	---

၂။ ဝယ်ယူမည့်နည်းပညာဆိုင်ရာစံနှုန်းအဆိုပြုလွှာ (Technical Proposal)နှင့်  
 ဈေးနှုန်းအဆိုပြုလွှာ (Financial Proposal) တို့အား သီးခြားစီချိတ်ပိတ်၍ တင်ဒါ  
 ပိတ်ရက်၏ (၁၃:၀၀)နာရီ နောက်ဆုံးထား၍ (လူထုတိုင်)လားရောက်တင်သွင်း  
 ရမည်။

၃။ တင်ဒါပိတ်ရက် - ၂၆-၁-၂၀၂၂ ရက်၊ (၁၃:၀၀)နာရီ

၄။ တင်ဒါပုံစံအား (၁၄-၁-၂၀၂၂)ရက်မှစတင်၍ ရုံးချိန်အတွင်း လာရောက်စုံစမ်း  
 ဝယ်ယူနိုင်ပြီး တင်ဒါကြေညာခြင်း ဝန်ကြီးဌာန ဝက်ဆိုဒ်(www.moe.gov.mm)  
 တွင်လည်း ကြော်ငြာထားမည်ဖြစ်ပါသည်။

**တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ**  
**(ဖုန်း-၀၆၇-၈၁၀၄၂၇၈၊ ၀၆၇-၈၁၀၄၂၇၉)**

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**  
 နေပြည်တော်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်  
 အမှတ် (၄/ရွှေတောင်) မြေကွက်အမှတ်(၁၅၃၂) ဧရိယာ (၀.၀၈၂)ဧကရှိ ဦးစန်းမင်း အမည်ပေါက်  
 ပါမစ်မြေကွက်၏ မြေပေးစလစ်ဖျက်ရောင်းချသွားပါသဖြင့် ဦးစန်းမင်း (၁၂)ဦးစိုးဖြင့်  
 [၉/လသန(နိုင်)၀၆၀၁၂]မှ မြေပေးစလစ်ဖျက်ရောင်းချရန်၊ ဧရိယာ (၀.၀၈၂)ဧကရှိ ဦးစန်းမင်း  
 မြေပေးစလစ်ဖျက်ရောင်းချသွားကြောင်း ကျွမ်းကျင်သူမှတ်ပုံတင်အမှတ်(၁/၂၀၂၂)၊ ပတ်ဝန်းကျင်  
 အသိသက်သေ(၃)ဦး ထောက်ခံချက်၊ မြေပေးစလစ်ဖျက်ရောင်းချသွားခြင်း ရွှေတောင်ရပ်ကွက်  
 အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ အမှတ်(၁)မြို့မရုံးစခန်းထောက်ခံချက်၊ မရင်းများတင်ပြ၍  
 မြေပေးစလစ်ဖျက်ရောင်းချရန် လျှောက်ထားလာရာ ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု  
 စာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ အထောက်အထားနှင့်လုံခြုံစေရန်နေပြည်တော်  
 စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံခန့်ခွဲမှုဌာနမှ ဤကြေညာချက်ပါရှိသည့်  
 ရက်မှစ၍ ရက်ပေါင်း(၃၀)အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ကာလ  
 အတွင်း ကန့်ကွက်မှုမရှိပါက ဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါ မြေပေးစလစ်  
 မရင်းကို ဝယ်ယူပြီး မြေပေးစလစ်ဖျက်ရောင်းချ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ  
 လိုက်ပါသည်။

**မြို့ပြစီမံခန့်ခွဲမှုဌာန**  
**နေပြည်တော်စည်ပင်သာယာရေးကော်မတီ**

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**  
 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်  
 (၁၄၅) မြေကွက်အမှတ်(၁၇၈၄)၊ အကျယ်အဝန်း (အလျား ပေ ၄၀x အနံ ပေ ၆၀)  
 မြေကွက်နှင့် မြေကွက်၏အကျိုးခံစားခွင့်အရပ်ရပ်ကို မြေပါမစ်အမည်ပေါက်  
 ဦးလှငွေမှ တရားဝင်လက်ရှိလက်ဝယ်ပိုင်ဆိုင်ပြီး ရောင်းချခွင့်ရှိကြောင်း ဝန်ခံ  
 ကတိပြုသည့် ဦးလှငွေ [၆/ကသန(နိုင်)၀၁၀၃၇၇]ထံမှ ကျွန်ုပ်တို့၏အိမ်ထောင်ဖြစ်သူ  
 အပြီးအပိုင်လွှဲပြောင်းပေးပေးရန် အရောင်းအဝယ်ပြုလုပ်သော မြေကွက်တန်းဖွဲ့၏  
 တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ်ပေးချေထားပြီးဖြစ်ရာ အရောင်းအဝယ်အား  
 ကန့်ကွက်လိုပါက ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ (၇)ရက်အတွင်း ပိုင်ဆိုင်မှု(ရမ္မာ)  
 အထောက်အထားနှင့်လုံခြုံစေရန် ကျွန်ုပ်တို့လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့်  
 သတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်ပြီးမြောက်သည်အထိ ဥပဒေနှင့်  
 အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်  
 ပါသည်။

**လွှဲအပ်ညွှန်ကြားချက်အရ-**  
**ဒေါ်ချယ်ရီစမ်း(တရားလွှတ်တော်ရှေ့နေ)(စဉ်-၁၁၂၆၄)**  
**LL.B, D.B.L, D.I.L, D.M.L, DL-101**  
**WIPO(Switzerland)**  
**ဖုန်း-၀၉-၄၃၀၉၆၇၆၇**

**ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၃)ရပ်ကွက်၊**  
**အေးချိုသာ(၃)လမ်း၊ အမှတ်-၃၅၆/၁၄၅၄ ဟုခေါ်တွင်သော**  
**(၄၁ x ၆၀)ဧကအနက်မှ တရားဝင် မိမိမိမိစီစဉ်ရသော**  
**(၂၁ x ၆၀)ဧကခန့် ခေါင်းရင်းခြင်း (အမှတ်-၃၅၆နှင့်ကပ်လျက်)**  
**မြေကွက်အားဝယ်ယူခြင်းကို ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**

တော်ပြု နှစ်(၆၀)ဂရန်ဖြင့် ယင်းမြေပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်ကို  
 စာချုပ်အောက်ထပ်မြေပိုင်ဆိုင်သူ ဒေါ်ခင်ခိုင်ဝင်း [၁၂/ကမရ(နိုင်)၀၆၀၁၆၆]ထံမှ  
 ကျွန်ုပ်တို့၏အိမ်ထောင်ဖြစ်သူ ဒေါ်ခင်ခိုင်ဝင်း [၁၂/ကမရ(နိုင်)၀၆၀၁၆၆]က အပြီးအပိုင်  
 ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေပြီးဖြစ်၍ ကန့်ကွက်လိုပါက  
 ယနေ့မှစ၍ (၃)ရက်အတွင်း နိုင်ငံသား အထောက်အထားများနှင့်တကွ  
 ကျွန်ုပ်တို့သို့ ကန့်ကွက်နိုင်ပါသည်။ ၎င်းရက်ကျော်လွန်ပါက အရောင်းအဝယ်  
 ကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်  
 ပါသည်။ **လွှဲအပ်ညွှန်ကြားချက်အရ -**

**ဦးမြတ်မင်းသိန်း (LL.B) ဒေါ်သက်သက်ဆွေ (LL.B)**  
**DL.101(IP),WIPO(Switzerland) DL.101(IP),WIPO(Switzerland)**  
**တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄၇၀၃) အထက်တန်းရှေ့နေ(စဉ်-၄၆၀၅၄)**  
**အမှတ်(၁၀၄၀)၊ သာသနာတို(၁၇)လမ်းမ(၁)ရပ်ကွက်တောင်ဥက္ကလာပမြို့နယ်၊**  
**( သုခမြင့်ရုံ Law Firm )Phone - 09968245587, 0973099026.**

**ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း**  
 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၆၃/  
 စက်မှုစခန်း) ရွှေတောင်ကြား(၄)လမ်း မြေကွက် အမှတ်(၉၃) (အလျား ၄၀xအနံ  
 ၆၀)၊ အကျယ်အဝန်းရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ ရေ၊ မီး၊  
 မီတာ (၂)လမ်း၊ ဖုန်းအပါ နှစ်ထပ်အထပ်တိုက်အိမ်အိမ် အကျိုးခံစားခွင့်အရပ်ရပ်  
 အားလုံးကို ရန်ကုန်မြို့၊ ဖြူဖြူမြစ်စခန်းခန့်ခွဲမှုဌာနရှိ မြေပေးစခင်းတွင် ရောင်းချ  
**ဦးအေးအေး[၁၂/ပကတ(နိုင်)၀၅၇၆၂]** အမည်ဖြင့် မှတ်သားတည်ရှိပြီး ၎င်းမှ  
 တရားဝင် ပိုင်ဆိုင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း အရပ်အရင်းရှင်း  
 ပါကြောင်း ဝန်ခံကတိပြု၍ ရောင်းချလိုကြောင်း ကမ်းလှမ်းရာ ကျွန်ုပ်တို့၏အိမ်ထောင်  
 ဖြစ်သူက အပြီးအပိုင်ဝယ်ယူရန် ရောင်းပေးမှု စရန်ငွေတစ်စိတ်တစ်ဒေသကို  
 ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါမြေကွက်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများ  
 ရှိပါက ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ (၁၄)ရက်အတွင်း နိုင်ငံသားစာရွက်စာတမ်း  
 အထောက်အထား(မရင်း)များဖြင့် ကျွန်ုပ်တို့သို့ ကိုယ်တိုင်လာရောက်ကန့်ကွက်  
 နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို  
 ဥပဒေနှင့်အညီ ပြီးမြောက်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ  
 ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

**လွှဲအပ်ညွှန်ကြားချက်အရ-**  
**ဒေါ်မောမာနိုး(LL.B)**  
**တရားလွှတ်တော်ရှေ့နေ(စဉ်-၈၅၈၀)**  
**တိုက်(A-2)၊ အခန်း(၁၀၃)၊ ဗိုလ်မှူးပထူးအိမ်ရာ (၄၈)(U10)ရပ်ကွက်၊**  
**ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။**  
**ဖုန်း-၀၉-၂၅၀၀၀၉၃၅၊ ၀၉-၂၅၀၂၃၀၂၅**

**ပျောက်ဆုံးကြောင်း**  
 Leads Myanmar Paper Co.,Ltd.၏ Export တင်ပို့ထားသော  
 ၂၀၁၉ ခုနှစ် ED 200030424430,200030531641, 200041303460  
 (၃)စုံပျောက်ဆုံးသွားပါ၍ တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်အား  
 ဆက်သွယ်ပေးပါရန်။ ကျေးဇူးအပ်ပါမည်။

**ဖုန်း-၀၉-၇၆၆၁၂၃၄၇**

**ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ်ကွက်၊ သိရိ**  
**နန္ဒာလမ်းအမှတ် (၂၅ / ခ) ဟုခေါ်တွင်သော (၁) ခန်းတည်း**  
**(၆) ထပ်ကန်ထရိုက်တိုက်၏ (ခေါ်ပြည်ထပ်) တိုက်ခန်း**  
**အရောင်းအဝယ်ကွက်ကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း**

အထက်ပါတိုက်ခန်းကို (ကန်ထရိုက်တာ) ဦးစော်မင်းထွန်း(၇/အဖန(နိုင်)  
 ၀၅၈၉၉၉)(သုခလင်း-ဆောက်လုပ်ရေး)က တရားဝင်ပိုင်ဆိုင်မှုအဖြစ်အစွဲ  
 အရောင်းကမ်းလှမ်းရာ လက်ဝယ်ထားရှိပိုင်ဆိုင်ပါကြောင်းနှင့်လွှဲပြောင်းရောင်းချ  
 ပိုင်ခွင့်ရှိပါကြောင်း ဝန်ခံကတိပြုသည့်အတွက် ကျွန်ုပ်တို့၏အိမ်ထောင်ဖြစ်သူ အပြီး  
 အပိုင်ဝယ်ယူရန် (စရန်ငွေ)များပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါတိုက်ခန်း  
 နှင့်ပတ်သက်၍ ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူများ ကန့်ကွက်လိုသူများရှိပါက  
 ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ (၇)ရက်အတွင်း တိုက်ခန်းအတွက် လိုအပ်သောစာရွက်  
 စာတမ်းများနှင့်တကွ လူထုတိုင်လားရောက်ကန့်ကွက်နိုင်ပါသည်။  
 သတ်မှတ်နေ့ရက်ကျော်လွန်ပါက တိုက်ခန်းအရောင်းအဝယ်ကို ဥပဒေနှင့်  
 အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိ  
 စေရန်ကြေညာပါသည်။ (လွှဲအပ်ညွှန်ကြားချက်အရ )

**ဦးသန်းဇင် (LL-B) ဒေါ်ဟန်ခင်ဇွန်ဇင် (LL-B)**  
**အထက်တန်းရှေ့နေ(စဉ်-၂၇၆၆) အထက်တန်းရှေ့နေ(စဉ်-၂၇၂၇၇)**  
**Ph-09 253995848 , 09-798420119 Ph-09-4200 73685**  
**အမှတ်(၅၀) ၀-ထပ်၊ အခန်း(၁-2)၊ အထက်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။**

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**  
 တောင်ဥက္ကလာပမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် (၁၀) မြေကွက်အမှတ် (၃၄၄/ခ)  
 မြေကွက်တည်နေရာအမှတ်- ၃၃၄/ခ (၁၃)လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပ  
 (ဒေါ်အေးအေးခင်) [၁၂/စခန(နိုင်) ၀၆၀၁၆၆] အမည်ပေါက် နှစ်(၆၀)ဂရန်မြေအား  
 အမည်ပေါက် ဒေါ်အေးအေးခင် [၁၂/စခန(နိုင်)၀၆၀၁၆၆] (ရုံးသည် ၁၈.၃.၂၀၂၁)  
 ရက်နေ့တွင် ကွယ်လွန်သဖြင့် (ခင်ပွန်း)အရောင်းခံသူ ဦးကျော်စိန်စိန်(ဦးကျော်ကျော်  
 [၁၂/၃၈၈၈ (နိုင်)၀၅၇၇၃၅] ကျွမ်းကျင်သူမှတ်ပုံတင်အမှတ်-၁/၃၃၁၁/၂၀၂၀ (၂၊ ၁၊ ၂၊ ၁၀)  
 သောစာရင်းအိမ်ထောင်စာရင်း ဒေါ်အေးအေးခင် အမည်ပေါက် ဝန်ခံရောင်းချခြင်းဖြစ်  
 သည့်အပြင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မြေပေးစလစ်ဖျက်ရောင်းချခြင်းအား  
 တရားဝင်ပိုင်ဆိုင်သော အထောက်အထားများဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ (၇)ရက်အတွင်း  
 ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်လိုပါက အရောင်းအဝယ်ပြီးမြောက်သည်အထိ ဆက်လက်ဆောင်ရွက်  
 အမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

**ဌာနမှူး (ရုတ်ယူညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံခန့်ခွဲမှုဌာန**  
**ရန်ကုန်မြို့၊ တော်စည်ပင်သာယာရေးကော်မတီ**

**ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း**  
 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၂၀)  
 ရပ်ကွက်၊ ဧရိယာ(၁)လမ်း၊ မြေကွက်အမှတ်(၆/၅)၊ ဦးစိန်ထွန်းစော်အမည်ပေါက်  
 နှစ်(၆၀)ဂရန် ပေ(၂x၆၀) အိမ်နှင့်မြို့ အကျိုးခံစားခွင့်အရပ်ရပ်ကို လက်ရှိ  
 ပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူဟု ဝန်ခံကတိပြုသူ ဦးစိန်ထွန်းစော်[၁၂/တမန  
 (နိုင်)၀၇၄၈၄၂]ထံမှ ကျွန်ုပ်တို့၏အိမ်ထောင်ဖြစ်သူ ဒေါ်လှစိန်စိန်[၁၂/သကတ(နိုင်)  
 ၀၈၉၅၇၂]သည် အပြီးအပြတ်ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကိုပေးချေ  
 ထားပြီးဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ (၅)ရက်  
 အတွင်း တိုက်ခန်းလုံခြုံစေရန် စာရွက်စာတမ်းများနှင့်တကွ ကျွန်ုပ်တို့သို့  
 ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်သည့်နေ့ရက်အထိ ကန့်ကွက်  
 မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်  
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

**လွှဲအပ်ညွှန်ကြားချက်အရ-**  
**ဒေါ်ခင်မြင့်ဦး(LL.B)**  
**အထက်တန်းရှေ့နေ(စဉ်-၅၆၆၀)**  
**အမှတ်(၇၃၁)၊ ရွှေပန်းလမ်း၊ (၅၅)ရပ်ကွက်၊ ဒဂုံ(တောင်)**  
**ဖုန်း-၀၉-၄၃၁၉၄၂၁**

**“ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း”**  
 ကွယ်လွန်သူ ဒေါ်မြသီတာ [၁၂/ပကတ(နိုင်)၀၅၇၆၂] ဝယ်ယူ  
 ပိုင်ဆိုင်ခဲ့သော ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လမ်း(၃၀)အောက်လမ်း၊  
 တိုက်အမှတ်-၃၇(အေ) မြေထဲထပ်၊ ပဲခူးတိုက်ခန်းကို အမွေဆက်ခံပိုင်ဆိုင်သူ  
 များဖြစ်ကြသော မိခင် ဒေါ်ကျင်စိန်၊ အစ်မ၊ ညီနှင့် မောင်များက အပြီးအပိုင်  
 လွှဲပြောင်းရောင်းချလိုကြောင်း ကမ်းလှမ်းချက်အရ ကျွန်ုပ်တို့၏အိမ်ထောင် ဝယ်ယူ  
 ရန် စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။

ထိုအခန်း၏ ပိုင်ဆိုင်ခွင့်စွဲစပ်လျှော့၍ အကျိုးသက်ဆိုင်သည်ဟု အဆို  
 ရှိသူများအနေဖြင့် ယနေ့မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်တို့သို့လာရောက်ကန့်ကွက်  
 နိုင်ပါသည်။

အကယ်၍ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက တိုက်ခန်းအပြီး  
 အပိုင် အရောင်းအဝယ်စာချုပ်ကိုဆက်လက်ချုပ်ဆိုကာ တိုက်ခန်းကို လက်ခံ  
 ရယူမည်ဖြစ်ကြောင်း သက်ဆိုင်သူများသိစေရန် ကြေညာလိုက်ပါသည်။

**လွှဲအပ်ညွှန်ကြားချက်အရ-**  
**ဦးဖေတင်(B.Sc, H.G.P, R.L.) တရားလွှတ်တော်ရှေ့နေ(စဉ်-၃၀၃၃/၀၉၈၅)**  
**အမှတ်(၄၂)၊ ၂၈-လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။**  
**ဖုန်း -၀၁- ၈၂၃၃၇၆၀**

**ကန့်ကွက်နိုင်ပါကြောင်း**  
 ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေကုန်း(တောင်)ရပ်ကွက်၊  
 မြေပေးစလစ်ဖျက်ရောင်းချမှုအဖွဲ့၊ မြေကွက်အမှတ်(၁၃)၊ ရွှေလမ်း၊ ပေ(၁၅x၆၀)ခန်းနှင့် ယင်း  
 တိုက်ခန်းပေါ်ရှိ အကျိုးခံစားခွင့်အားလုံးကို ပိုင်ဆိုင်၍ ရောင်းချခွင့်ရှိကြောင်း  
 ဝန်ခံကတိပြုသူ ဦးစော်လင်းထွန်း [၁၂/၀၅၇၆၂]ထံမှ ကျွန်ုပ်တို့  
 ဦးထွန်းထွန်းဖြင့် [၁၂/တမန(နိုင်)၀၀၃၅၀၈] ကိုင်ဆောင်သည့် အပြီးအပိုင်  
 ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်  
 ပါသည်။

ဤအရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်



**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း**

၁။ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် (မိန့်ဘတ်ဂျက်)တွင် ဆောင်ရွက်မည့် အောက်ပါတည်ဆောက်ရေးလုပ်ငန်းများအား မြန်မာ့ကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်။

စဉ်	အကြောင်းအရာ	တည်ဆောက်မည့်နေရာ
၁။	ကျောင်းသား/သူအိပ်ဆောင် (၁၇၃'x၇' x၂၂.၅') (၂)တပ်ဆောင် RC (အတွင်းရေ အတွင်းမီး၊ မိလ္လာ Apron & Drain အပါအဝင်) (၂)လုံး	စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)

- ၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၁၂-၁-၂၀၂၂ ရက်မှ ၂၈-၁-၂၀၂၂ရက်နေ့အထိ (ရုံးချိန်အတွင်း)
- ၃။ တင်ဒါပုံစံရောင်းချမည့်နေရာ - စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်
- ၄။ တင်ဒါလျှောက်လွှာပို့ရက် - ၃၁-၁-၂၀၂၂ရက် (၁၃:၀၀)နာရီ
- ၅။ အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန (ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ) ရုံးအမှတ်(၄၃)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လူကုန်ဝယ်ယူခြင်းလုပ်ငန်းခွဲ၊ ဖုန်း-၀၆၇-၄၁၀၂၁၀၊ ၀၆၇-၄၁၀၅၁၀ တို့သို့ ဆက်သွယ်၍ လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

**တင်ဒါလက်ခံရေးနှင့် စီစစ်ရေးကော်မတီ စိုက်ပျိုးရေးဦးစီးဌာန**

**"ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း"**

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အရှေ့ရန်ကင်း၊ (၂)ရပ်ကွက်၊ ရန်အောင်လမ်းသွယ် (၅)လမ်း၊ တိုက်အမှတ်(၂၁၀/၈)၊ အခန်း(၅)နေထိုင်သူ ဒေါ်ခင်လှမြတ်သူ [၁၂/ရကန(နိုင်) ၀၇၃၀၇၈] ကိုတင်ဆောင်သူ၏ လွှဲအပ်ချက်ကြားချက်အရ အောက်ဖော်ပြပါ အများသိစေရန်ကြေညာအပ်ပါသည်။  
 ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ အထက်(၂)လမ်း၊ မြေတိုင်းရပ်ကွက်အမှတ်(၁၀)၊ မြေကွက်အမှတ်-၆၅၇(က+ခ)၊ မြေပေါ်တွင် ဆောက်လုပ်ထားသော (၂)ခန်းတွဲ (၆)ထပ်တိုက်၊ တိုက်အမှတ်-၆၅၇(က+ခ)၊ ပထမထပ် (မြေရင်းခန်း)၊ အကျယ်အဝန်း ပေ(၁၇x၅၄)ရှိ တိုက်ခန်းနှင့်ယင်းတိုက်ခန်း၏ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ဦးစိုးဝင်း(ဘ)ဦးအေးရှိန် [၁၂/ရကန(နိုင်) ၀၇၃၀၇၈] မှ လက်ရှိထားပိုင်ဆိုင်မှု စီမံခန့်ခွဲပိုင်ခွင့် ရောင်းချပိုင်ခွင့်ရှိကြောင်း ကမ်းလှမ်းရာ ကျွန်ုပ်တို့၏မိတ်ဆွေမှ ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါတိုက်ခန်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြေညာချက်အရ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို လက်ရှိထားပိုင်ဆိုင်သူ စာချုပ်စာတမ်း အထောက်အထားမှရင်းနှီးနှေးနှေးနှင့် တကျွန်ုပ်တို့တို့သို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

<b>ဒေါ်ခင်လှမြတ်သူ၏ လွှဲအပ်ချက်ကြားချက်အရ- ဒေါ်အေးအေးမော်</b>	<b>ဒေါ်အိအိခိုင်</b>	<b>ဒေါ်စိစိဝင်း</b>
(LL.B,D.B.L,WIPO)	(LL.B)	(LL.B)
(စဉ်-၇၆၀၇)	(စဉ်-၁၆၀၇၅)	(စဉ်-၂၇၃၆)
တရားလွှတ်တော်ရှေ့နေများ အမှတ်(၄၉)၊ အခန်း(၅)၊ လမ်း(၄၀)၊ အောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၂၅၀၃၂၆၆၄၄၊ ၀၉-၂၆၆၂၅၁၂၆၆		

**လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း**

**အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(၉/၂၀၂၁-၂၀၂၂ Mini Budget)**  
 ၁။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်အထိ (၆)လအတွက် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ အောက်ဖော်ပြပါ ပစ္စည်းအား မြန်မာ့ကျပ်ငွေဖြင့် တင်ဒါခေါ်ယူလိုပါသည်။  
 (က) Woven Polypropylene Bags (WPP-Bags)(200,000 Bags)  
 ၂။ အိတ်ဖွင့်တင်ဒါပုံစံများကို ၁၃-၁-၂၀၂၂ ရက်မှစ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ ဘဏ္ဍာရေးဌာန(နေပြည်တော်)နှင့် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)တွင် လာရောက်ဝယ်ယူနိုင်ပြီး တင်ဒါကြော်ငြာအား ဝန်ကြီးဌာနဝက်ဆိုဒ်(www.moe.gov.mm)တွင်လည်း ကြော်ငြာထားမည်ဖြစ်ပါသည်။  
 ၃။ အိတ်ဖွင့်တင်ဒါအား ၁၄-၂-၂၀၂၂ရက် မွန်းတည့် ၁၂:၀၀ နာရီတွင် နောက်ဆုံးထား၍ စီမံရေးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော်(သို့မဟုတ်) အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ လူကုန်ဝယ်ယူခြင်းလုပ်ငန်းကွဲ တင်သွင်းရန်ဖြစ်ပါသည်။  
**တင်ဒါလက်ခံရေးနှင့် စီစစ်ရေးကော်မတီ ဖုန်း-၀၆၇-၃၄၁၁၁၂၊ ၀၆၇-၃၄၁၁၁၀၈**

**ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံးကိုဥပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀) လှည်းကူးမြို့နယ်တရားရုံးတော်**

**၂၀၂၁ ခုနှစ်၊ တရားမကြီးမှုအမှတ်-၁၆**  
 ဒေါ်အေးကလျာရီ နှင့် ဦးစောမျိုးဦး (တရားလို) (တရားပြိုင်)  
 ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ ညောင်ကုန်းဘုန်းကြီးကျောင်းဝင်းအနီး အမှတ်-မရှိနေ ဦးစောမျိုးဦး (ယခု နေရပ်လိပ်စာမသိ) သိစေရမည့်-  
 တရားလိုက လင်မယားကွဲရှင်းပြုတ်စေပေးစေလိုမှု လျှောက်ထားတရား စွဲဆိုသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ (သို့တည်းမဟုတ်) ငှားအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသောစကားအရပ်ရပ်ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးတော်အခွင့်အမိန့်ရ ရှေ့နေဖြစ်စေ (သို့တည်းမဟုတ်) ငှားအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ငှားရမ်းနေနှင့်ပါ၍ဖြစ်စေ၊ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်) (၁၃၅၃ ခုနှစ်၊ ပြာသိုလဆုတ် ၈ ရက်) မွန်းမတည့် (၁၂:၀၀)နာရီတွင် အထက်က အမည်ရေးသားပါရှိသူ တရားလိုစွဲချက်ကို ထုချေရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ငှားအပြင် သင်သိစေရမည့်မှာ အထက်က ဆိုခဲ့သည့်နေ့ရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် တရားလိုက ကြည့်ရှုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့် ကိုယ်စားရှေ့နေလက်ထက် တည်အပ်ပို့လိုက်ရမည်။ သင်ကထုချေလွှာ တင်သွင်းလိုလျှင် အမှုမတိုင်မီ (၄)ရက်က တင်သွင်းရမည်။  
 ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်ပါသည်။

(စင်စေလုပ်ိုင်) မြို့နယ်တရားသူကြီး လှည်းကူးမြို့နယ်တရားရုံး

**ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စီးရလေး အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း**

၁။ အောက်ဖော်ပြပါ ပစ္စည်းများကို မြန်မာ့ကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

စဉ်	တင်ဒါအမှတ်	ပစ္စည်းအမည်
(၁)	15(T)2/MR(E)	Rail-Road Excavator with Rotary Cutter Attachment (6/Sets)
(၂)	၇၁/မမ/CE	မြန်မာ့စီးရလေး၊ တိုင်းအမှတ် (၃) (၄) (၈) (၉)နယ်မြေတို့ရှိ အဆင့်မြင့် တပ်ရေး လမ်းပြင်းများအတွက် လိုအပ်သော (1"x1½") စက်ခွဲလမ်းခင်း ကျောက်(၁၃၀၀၀)ကျင်းအား အောက်ပါဘူတာများ အရောက်ဝယ်ယူရန် (နှစ်ဆက်လုပ်ငန်း) - (၁) ဆယ်ဆယ်ဘူတာအရောက် - ၅၀၀ ကျင်း (၂) ဆဲလင်ဘူတာ အရောက် - ၅၀၀ ကျင်း (၃) ကက္ကညာဘူတာ အရောက် - ၅၀၀ ကျင်း (၄) သီပေါဘူတာ အရောက် - ၅၀၀ ကျင်း (၅) ပုသိမ်ဘူတာ အရောက် - ၅၀၀ ကျင်း စုစုပေါင်း - ၁၃၀၀၀ ကျင်း

တင်ဒါပို့စာမည် နေ/အချိန် - (၁၄.၂.၂၀၂၂) (၁၄:၃၀)နာရီ  
 ၂။ တင်ဒါပုံစံများကို အောက်ဖော်ပြပါဌာနတွင် (၁၃.၁.၂၀၂၂)ရက်နေ့မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ၎င်းဌာနသို့မေးမြန်းနိုင်ပါသည်။  
 ထောက်ပံ့ဌာန၊ မြန်မာ့စီးရလေး၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း 294352, 291994, 291985

**ကန့်ကွက်နိုင်ပါသည်**

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၁)၊ (၁၁)ရပ်ကွက်၊ ဗိုလ်စောဇော်လမ်း၊ မြေကွက်အမှတ် (၆၃၂)၊ အကျယ်အဝန်း ပေ(၄၀x၆၀) စတုဂံပေး(၄၄၀၀)၊ (၀.၀၅၇)ဧကရှိ နှစ်(၆၀)ဂရန်မြေကွက်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် ဦးညွှန်မြို့(ဗ)ဦးလှမြင့်(၁၄/ကခန(နိုင်)၀၇၃၀၇၇)အမည်ဖြင့် မှတ်သားထားပါသည်။ ယင်းမြေကွက်ကို အမည်ပေါက်ပြီး လက်ရှိပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူ ဦးညွှန်မြို့(ဗ)အေးအေးလှိုင် [၁၂/ကမရ(နိုင်)၀၇၃၀၇၁]က ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ရာ အဆိုပါ မြေကွက်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများ ရှိပါက ပိုင်ဆိုင်မှု အထောက်အထားမှရင်းနှီးနှေးနှေးနှင့် လိုလှစွာဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှ (၇)ရက်အတွင်း ကျွန်ုပ်တို့သို့ လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ပြည့်မြောက်၍ ကန့်ကွက်မှုမရှိပါက မြေကွက်အရောင်းအဝယ်ကိုစွဲကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

**ဒေါ်အေးအေးလှိုင်၏ လွှဲအပ်ချက်ကြားချက်အရ- ဒေါ်ခင်မာလာ(LL.B)**  
 တရားလွှတ်တော်ရှေ့နေ(စဉ်-၈၅၀)  
 (KHIN MAR LAR LAW FIRM)

တိုက်(၅)၊ အခန်း(၀၀၈)၊ အေးရိပ်မွန်(၉)လမ်း၊ (၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ဖုန်း-၀၉-၅၁၀၈၀၅၀

**ကန့်ကွက်နိုင်ပါသည်**

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ မြိုင်တန်းသာလမ်း၊ တိုက်အမှတ်(၁၂၁/၂)၊ ဒုတိယထပ်(၃-လွှာ)၊ (ခေါင်းရင်းခန်း)တိုက်ခန်းသည် မြေရှင်ဖြစ်သူ ဒေါ်ခင်လေးမြင့် [၁၂/ဂကတ(နိုင်)၀၇၃၀၇၄] ပိုင်ဆိုင်သော မြေသစ်စုပေါင်းအိမ်ရာ မြေကွက်ပေါ်တွင် မြေရှင်နှင့်ကန့်ကွက်တာများဖြစ်သူ ဒေါ်ကောသလီ [၁၂/လမန(နိုင်)၀၇၃၀၇၅] အထောက်အထားဖြင့် (၇/ဒွန(နိုင်) ၀၇၃၀၇၅) တို့ နှစ်ဦးသဘောတူ (၂)ခန်းတွဲ (၅)ထပ်တိုက် အဆောက်အအုံဆောက်လုပ်ရာမှ ကန့်ကွက်တာ ဒေါ်ကောသလီ အကျိုးခံစားခွင့်ရှိထားသော တိုက်ခန်းဖြစ်ပါသည်။ ဒေါ်ကောသလီနှင့် ဦးစိုးဟန် [၁၂/ဂကတ(နိုင်)၀၇၃၀၇၈]က ဝယ်ယူခဲ့၍ ဦးစိုးဟန်ထံမှ ဒေါ်ကောသလီက [၂/ဖဆန(နိုင်)၀၇၃၀၇၁]က ၁၂-၅-၂၀၁၈ရက်တွင် ဝယ်ယူခဲ့ပါသည်။ ဒေါ်ကောသလီက ဝယ်ယူခဲ့ပြီးနောက် [၇/ယမပ(နိုင်)၀၇၃၀၇၂]၏ ကိုယ်စား ဦးအောင်မျိုးအေး [၁၂/ဂကတ(နိုင်)၀၇၃၀၇၃]က (၁၅-၆-၂၀၂၀)ရက်တွင် ဝယ်ယူ၍ လက်ရှိပိုင်ဆိုင်လျက်ရှိပါသည်။ တရားဝင်လက်ရှိပိုင်ဆိုင်၍ ရောင်းချပိုင်ခွင့်ရှိသူ ဦးအောင်မျိုးအေးထံမှ ဒေါ်ခင်လေးမြင့် [၁၂/ကမရ(နိုင်)၀၇၃၀၇၂]က အထက်ပါတိုက်ခန်းအား ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ရာ ယင်းတိုက်ခန်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ပိုင်ဆိုင်မှုအထောက်အထားမှရင်းနှီးနှေးနှေးနှင့် လိုလှစွာဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှ (၇)ရက်အတွင်း ကျွန်ုပ်တို့သို့ လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ပြည့်မြောက်၍ ကန့်ကွက်မှုမရှိပါက တိုက်ခန်းအရောင်းအဝယ်ကိုစွဲကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

**ဒေါ်ခင်လေးမြင့်၏ လွှဲအပ်ချက်ကြားချက်အရ- ဒေါ်ခင်မာလာ(LL.B) တရားလွှတ်တော်ရှေ့နေ(စဉ်-၈၅၀)**  
 (KHIN MAR LAR LAW FIRM)

တိုက်(၅)၊ အခန်း(၀၀၈)၊ အေးရိပ်မွန်(၉)လမ်း၊ (၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ဖုန်း-၀၉-၅၁၀၈၀၅၀

စဉ်	ပစ္စည်းအမည်		ပစ္စည်းအမည်					ပစ္စည်းအမည်
	အမည်	ပစ္စည်းအမည်	ပစ္စည်းအမည်	ပစ္စည်းအမည်	ပစ္စည်းအမည်	ပစ္စည်းအမည်		
၁။	ရေခဲအိတ်	၁၀၀၀၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀
၂။	ရေခဲအိတ်	၁၀၀၀၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀
၃။	ရေခဲအိတ်	၁၀၀၀၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀

စဉ်	ပစ္စည်းအမည်		ပစ္စည်းအမည်					ပစ္စည်းအမည်
	အမည်	ပစ္စည်းအမည်	ပစ္စည်းအမည်	ပစ္စည်းအမည်	ပစ္စည်းအမည်	ပစ္စည်းအမည်		
၁။	ရေခဲအိတ်	၁၀၀၀၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀
၂။	ရေခဲအိတ်	၁၀၀၀၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀
၃။	ရေခဲအိတ်	၁၀၀၀၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀	ရေခဲအိတ်	၅၀၀

**ဒဂုံမြို့သစ်**  
 အရှေ့ပိုင်း၊ မြောက်ပိုင်း၊  
 တောင်ပိုင်း၊ ဆိပ်ကမ်း  
 မြို့နယ်များရှိ  
 မြေကွက်များဝယ်ယူပါ။  
**09-5089354**  
**09-5180139**

**ကန့်ကွက်နိုင်ကြောင်းကြော်ငြာ**  
 တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၁)၊ မြေကွက်အမှတ်(၃၄၄/အေ) မြေကွက်တည်နေရာအမှတ်(၃၄၄/အေ)၊ ကောလိယလမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဦးတင်ကို(၁၂/လသာ(နိုင်)၀၀၀၀၂) အမည်ပေါက် နှစ်(၆၀)ဂရန်မြေအား အမည်ပေါက် ဦးတင်ကို(၁၂/လသာ(နိုင်)၀၀၀၀၂) ၀၀၀၀၂(ခေပွန်း)သည် (၂၅-၇-၂၀၂၁) ရက်တွင် ကွယ်လွန်သဖြင့် ဒေါ်မြမြအေး (၉/မခန(နိုင်)၁၂၄၅၅၁၅) စနိုးတော်စပ်ကြောင်း ကျမ်းကျိန်လွှာအမှတ်- ၁၁/၂၅၅၅၂၀၂၁ (၂၄-၁၁-၂၀၂၁) သေစာရင်း၊ အိမ်ထောင်စုစာရင်း၊ ဦးတင်ကိုကိုပိုင်ဆိုင်ကြောင်း စာချုပ်ဆိုရန် မြေကွက်လျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။  
 ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြမြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ



# ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

## ၁။ နိုင်ငံရေး

- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး
- (ဂ) လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး“မူ”ကို ဆက်လက်လိုက်နာကျင့်သုံးရေး

## ၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး

## တိုးတက်အောင် တည်ဆောက်ရေး

- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး

## ၃။ လူမှုရေး

- (က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး



## ချပ်သင်းဘေးမဲ့တော၌ ရွှေသမင်ကောင်ရေ ၁၀၀၀ ကျော် ထိန်းသိမ်းထား

ကန့်ဘလူ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ချပ်သင်းဘေးမဲ့ တောရှိရွှေသမင်ကောင်ရေ ၁၀၀၀ ကျော်ကိုဘေးမဲ့တောဝန်ထမ်း များက ကင်းလှည့်ထိန်းသိမ်းပေးနေကြောင်း ချပ်သင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။

“ချပ်သင်းဘေးမဲ့တောမှာ သမင်ကောင်ရေ ၁၀၀၆ ကောင် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလလောက်က စာရင်း

ကောက်ထားတာပါ။ နှစ်စဉ် မတ်လနဲ့ ဧပြီလတွေမှာ သမင် စာရင်းကောက်ယူလေ့ရှိပါတယ်။ အရင်ထက်စာရင် အကောင်ရေ တိုးလာတယ်”ဟု ဦးဝင်းနိုင်က ပြောကြားသည်။

ချပ်သင်းဘေးမဲ့တောအနေအထားသည် မြေပြန့် အင်တိုင်း ရွက်ပြတ် ခြောက်သွေ့တောအမျိုးအစားဖြစ်ပြီး သစ်ပင်မျိုးကွဲ ၁၁၁ မျိုး၊ ချပ်ပင်မျိုးကွဲ ၂၇ မျိုး၊ နွယ်ပင် ၄၁ မျိုး၊ ပင်ပျော့မျိုးကွဲ ၇၁ မျိုး၊ စာမျက်နှာ ၁၇ ကော်လံ ၁ သို့ \*

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ပြည်တွင်း/ပြည်ပ သတင်း မီဒီယာများအား ဖိတ်ကြားထားကြောင်း သိရသည်။ သတင်းစဉ်

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။ ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ MRTV News Channel၊ MWD Channel၊ MWD Variety Channel၊ MITV၊ MOI Website၊ MOI Youtube၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ ချယ်ရီ FM နှင့် ပုဂံ FM တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

## မန်ယူအသင်းကွင်းလယ်ကစားသမား လင်ဂတ်ကို နွေရာသီကာလတွင်ခေါ်ယူရန် စပါးအသင်းစီစဉ်

စပါးအသင်းဟာ အခုနေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကုန်ဆုံးမှာဖြစ်

အသက် ၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား လင်ဂတ်ရဲ့ လက်ရှိမန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း အခုဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ် မှာ အက်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် လေးမိနစ်သာ ပါဝင်ပွဲထွက်ကစားခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

စာမျက်နှာ ၁၇ ကော်လံ ၂ သို့ \*



## အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန် ဇန်နဝါရီ ၁၂ ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ် လိုက်ပြီဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်သည် ပဏာမကစား သမား ၂၇ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အပြီးသတ်ကစားသမား ၂၃ ဦးကို ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ အာရှဖလားပြိုင်ပွဲယှဉ်ပြိုင် မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် - ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြ - ဦးခင်မောင်ထွေး၊ စာမျက်နှာ ၁၇ ကော်လံ ၁ သို့ \*

## ယနေ့ဖတ်စရာ

မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း တစ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင် နှစ်ဦးတို့ကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်

ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဂျီနီဗာကွန်ပန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုများ ကျူးလွန်